

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။

၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။

၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။

၅။ အရေးပေါ်ကာလဆိုရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးတွဲနောက် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ရမှာကတော့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးရမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျာ

ဒီနေ့ဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့တာ (၆) လ ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတွေ အားလုံးကို ဗစ်-၁၉ ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးပြီး ကျန်းမာကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို အစိုးရတိုင်းရင်းသားညီအစ်ကိုမောင်နှမ ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး လက်တွဲပြီး စုပေါင်းညီညွတ်စွာ ရင်ဆိုင်ကြရပါမယ်။ ကျွန်တော့်ရဲ့မူဝါဒကတော့ လူ့အသက်ထက် အရေးကြီးတာ မရှိပါဘူး။ အဓိက ကတော့ ကျန်းမာရေးပါ။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ။ ကျန်းမာမှ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ ဘာကန့်သတ်ချက်မှ မထားပါဘူး။ ရှိသမျှသော လူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်းအားတွေနဲ့ ကာကွယ်ကြပါမယ်။ ကျွန်တော်တို့ အောင်ကို အောင်မြင်ကြရပါမယ်။ တိုင်းရင်းသားပြည်သူ အားလုံးရဲ့ စုပေါင်းညီညွတ်မှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်ရမယ်။ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး အောင်မြင်ရပါမယ်။

တမုက်နှာ ၃ ကော်လံ ၁ *



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ပြောကြားစဉ်။

လူမှုကွန်ရက်မှ အဖျက်အမှောင့် ပြည်သူလူထုကို ခြိမ်းခြောက်နေ

ကူးစက်မှုမြန်ဆန်ပြီး ပြင်းထန်လှသည့် ကိုဗစ်-၁၉ တတိယလှိုင်းမှာ အမြင့်ဆုံးအခြေအနေဆီသို့ ရောက်ရှိခဲ့ပြီးပြီဟု ယုံကြည်ရသည်။ အမြင့်ဆုံးသို့ရောက်ပြီးလျှင် ပြန်လည်ကျဆင်းရတော့မည်။ ကျဆင်းလာနေသည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။ သို့သော် ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာ သိသိသာသာ ပြန်လည်ကျဆင်းသွားမည်ဖြစ်ပြီး ကပ်ရောဂါကို ပေါ့ပေါ့ဆဆ လျော့တွက်မိမည်ဆိုပါက အချိန်မရွေး ပြန်လည်ထိုးတက်သွားနိုင်မည်ဖြစ်သည်ကို သတိချပ်ကြဖို့လိုအပ်သည်။

သတိပြုကြရမည့်အထဲတွင် လူမှုကွန်ရက်မှ အဖျက်အမှောင့်၊ မဟုတ်မမှန်ရေးသားဖြန့်ဝေမှုများလည်း ပါဝင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြု၍ ပြည်သူလူထုအတွင်း စိုးရိမ်မှုများ ကြီးထွားလာအောင်၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် မသမာသူတို့က လှုံ့ဆော်ဖန်တီးလျက်ရှိရာ ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ ပြည်သူကိုသာ ထိခိုက်နစ်နာဆုံးရှုံးစေမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းတွင် “တစ်ကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ဆေးထိုးခြင်း၊ လူထုထပ်တူနေရာတွေ သွားရောက်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ခပ်ခွာခွာနေထိုင်ခြင်း၊ Maskနဲ့ Face Shield တွေ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်းတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်ရမယ့်အစား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုဗစ်ရောဂါ စည်းကမ်းချက်တွေကို မလိုက်နာကြဖို့၊ ကာကွယ်ဆေးထိုးကြဖို့နဲ့ လူထုကြားမှာ အမျိုးမျိုးသော စုဝေးမှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံ့ကင်းမဲ့စွာ၊ အကြံပက်စက်စွာ စည်းရုံးလှုံ့ဆော်နေမှုတွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ်အသုံးပြုလာတဲ့၊ ဇီဝအကြမ်းဖက်တဲ့ Bioterrorism သဘောတရားပင်ဖြစ်ပါတယ်”ဟု ထည့်သွင်းဖြေကြားခဲ့ရာ ပြည်သူလူထုအနေဖြင့် လူမှုကွန်ရက်ပေါ်မှ မမှန်မကန်ရေးသားဖြန့်ဝေမှုများကို ဉာဏ်ရှေ့သွား စဉ်းစားဆင်ခြင်မှုဖြင့် ပယ်ရှားကြရမည်ဖြစ်သည်။ ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကို မလိုက်နာလျှင်၊ ကာကွယ်ဆေးထိုးကြလျှင် ဦးစွာဘေးဒုက္ခခံစားရမည့်သူမှာ မိမိနှင့်တကွ မိမိနှင့်ဆက်စပ်နေသူများ၊ မိသားစုများသာဖြစ်သည်ဟူ၍လည်း နားလည်နိုင်ကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးဗီဇကွဲများပေါ်ထွက်လာသည့် ကပ်ရောဂါ တတိယလှိုင်းက ကမ္ဘာ့နိုင်ငံများကို နောက်တစ်ကျော့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းပင်ဖြစ်ရာ နိုင်ငံများစွာတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရန်ကန်ကြရသည်။ လတ်တလော မိမိတို့နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲမျိုး၊ ပြဿနာမျိုးကို သူတို့လည်း ရင်ဆိုင်ကြုံတွေ့ကြရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ထည့်သွင်းချမှတ်ထားသည့်အတိုင်း ပြုဖွယ်ကိစ္စအားလုံးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကပ်ရောဂါစီမံခန့်ခွဲရေးနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ကန့်သတ်မှုများကို တတ်စွမ်းသမျှ ဖြေလျှော့ပေးထားပြီး လိုအပ်သည့်ပြင်ဆင်မှုများကို လည်း ဆောင်ရွက်လျက်ရှိသည်။

ပြည်သူလူထု ပူးပေါင်းပါဝင်မှု အားကောင်းသည်နှင့်အမျှ ကပ်ရောဂါ တားဆီးထိန်းချုပ်မှုရလဒ်ကောင်းများ လက်တွေ့ကျကျ ရရှိလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံမှု ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးလာနိုင်သည့်နှင့်အမျှလည်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျသွားမည်သာဖြစ်ရာ မိမိကိုယ်ကိုယ်လည်း စောင့်ရှောက်၊ အများအကျိုးကိုလည်း ရွက်ဆောင်ခြင်းဖြင့် ကပ်ရောဂါဘေးမှ လျင်မြန်စွာ လွတ်ကင်းနိုင်ကြပါစေကြောင်း။ ။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၁ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

- ၁။ ဤဥပဒေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
- ၂။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ(က)အား အောက်ပါအတိုင်း အစားထိုးရမည်-
“(က) ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၅) မှ ပုဒ်မခွဲငယ် (၁၈) အထိပါရှိသော ပြုလုပ်မှု”
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်-

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်

- ၁။ အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော ၂-၈-၂၀၂၁ ရက်မှ ၈-၈-၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး COVID-19 ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။
 - ၂။ အဆိုပါရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

နေရာကွက်ကျား မိုးထစ်ချွန်းရွာမည်

နေပြည်တော် ဩဂုတ် ၁
နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးအသင့်အတင့် ထစ်ချွန်းရွာမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချွန်းရွာမည်။ ရွာရန် ရာနန်းပြည့်ဖြစ်သည်။ မန္တလေးမြို့နှင့်အနီး တစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချွန်းရွာမည်။ မိုးရွာရန် ရာနန်းပြည့် ဖြစ်သည်။
မိုး/လေ

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၁-၈-၂၀၂၁ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၁၅ ခုမှ Facial Steamer အခု ၁၀၀၀၊ Flow meter ၂၁၉ ခု၊ Nasal Cannula အခု



၂၀၀၀၊ Non-Res-breathing Mask Oxygen Regulator ၂၈၄၅ ခု၊ အခု ၂၀၀၀၊ Oximeter ၅၉၆၁၅ PPE အခု ၄၀၊ S/P For Oxygen ခု၊ Oxygen Concentrator ၅၈၂၂ Concentrator ၁၁၂၀၊ Test Kit ခု၊ Oxygen Mask ၁၀၃၇ ခု၊ အခု ၁၅၀၀၀၊ Themometer

အခု ၃၀၀၀၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ)တွင် ကုမ္ပဏီ ၂၉ ခုမှ Disposable Face Mask ၄၀၈၃၂ ခု၊ Liquid Oxygen ၃၀၇၃၀.၅၄ m³၊ Vitamin C Tablets 100 Mg ၃၆၉၂၀၊ Oxygen Regulator ၄၆၀၀၊ Oxygen Concentrator ၇၈၁ ခု၊ Oxygen Face Mask ၂၂၀၀၊ PPE Gown အခု ၃၈၅၅၀၊ Flow Meter ၁၃၃၄ ခု၊ Oximeter ၈၀၀၀၊ Oxygen Cylinder Trolley ၂၂၀၊ Oxygen Cylinder ၃၀၉၈ ခုတို့ကို ထုတ်ပေးကြောင်း သိရသည်။
သတင်းစဉ်

လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်

နေပြည်တော် ဩဂုတ် ၁
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။
မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဖွန်ပြည်နယ်တို့တွင် မိုးပို နေမည်။
မိုး/လေ

※ ရှေ့ဖွဲ့မှ

ဒီလိုအောင်စိတ်ကို စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု၊ ကြိုးစားမှု၊ လုံ့လ၊ ဝီရိယဆိုတာတွေနဲ့ မြှင့်တင် လိုက်ရင် ကျွန်တော်တို့နိုင်အောင် တွက်၊ ပြည်သူ့ အတွက် မဖြစ်နိုင်တဲ့လုပ်ငန်း ဆိုတာမရှိဘူးလို့ ဦးစွာပြောကြားလိုပါတယ်။

ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရရဲ့ အခြေခံနိုင်ငံရေး၊ လူမှုရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင် ရွက်ချက် အခြေအနေတွေကို ပြည်သူ့ထံတင်ပြမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ တော်တာဝန်ကို ရယူခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ်က စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အသိပုံဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ကတည်းက ပြည်သူ့တွေလိုလားခဲ့တဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို တပ်မတော်အစိုးရအနေနဲ့ အခြေခံ ကစပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ပါတီစုံဒီမို ကရေစီစနစ်ကို ပြည်သူကရွေးချယ်ခဲ့တာ ဖြစ်ပါ တယ်။ ဆိုတော့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ရာမှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက အဲဒီစနစ်ရဲ့ “အသက်” ပဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့လို ဒီမိုကရေစီ ပြန်လည် တည်ဆောက်နိုင်မှာဆို ပိုပြီးအရေးကြီးပါလိမ့် မယ်။ ပြီးရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရွေးကောက်ပွဲစနစ်တွေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကသာ ကျွန်တော်တို့ ပြည်သူ့လူထုရဲ့ရည်မှန်းချက်ကို အောင်မြင်စေမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စတဲ့မဏ္ဍိုင် ကြီး ၃ ရပ်နဲ့ တည်ဆောက်ရပါတယ်။ ဒီမဏ္ဍိုင်ကြီး ၃ ရပ်ဟာလည်း တစ်ခုနဲ့တစ်ခု ထိန်းညှိကြပ်မတ် ခြင်း (Check and Balance) ဆိုတဲ့ အလုပ်ကို ပီပြင်စွာ ဆောင်ရွက်နိုင်မှ ပြည်သူ့လူထုပိုင်တဲ့ ဒီမိုကရေစီ (of the people)၊ ပြည်သူ့လူထုအတွက် ဒီမိုကရေစီ (for the people)၊ ပြည်သူ့လူထုက ရွေးချယ်တဲ့ ဒီမိုကရေစီ (by the people) ဆိုတာ ဖြစ်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီတုန်းက အာဏာရအစိုးရ ဖြစ်တဲ့ NLD အစိုးရနဲ့ NLD ပါတီတို့ဟာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်း ကောက်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲ ပေးခြင်း စတဲ့လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်မှာ NLD ပါတီအနေနဲ့ အုပ်ချုပ်ရေးအာဏာကို အလွဲ သုံးစားပြုပြီး ဝင်ရောက်စွက်ဖက် မလျော်ကြဇာ သုံးပြီး မသမာမှုများ ဆောင်ရွက်ခဲ့ခြင်းတွေ ပြုလုပ် ခဲ့ပါတယ်။ NLD ပါတီမဟုတ်တဲ့ အခြားနိုင်ငံရေးပါတီ တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေအားလုံးကို အုပ်ချုပ်ရေး အာဏာ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ ကန့်သတ်ချက်နဲ့ တားမြစ်ချက်တွေ ကို အလွဲသုံးခြင်းဖြင့် ကန့်သတ်ထိန်းချုပ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိရေးကနေ နိုင်ငံတော် အာဏာကို မတရားရယူဖို့ ကြိုတင်ကြံစည် ဆောင် ရွက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန် ကို ရယူခဲ့ရပြီးနောက်ပိုင်းမှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အနက် ပထမအချက်ဖြစ်တဲ့ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး

- ◆ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာ စေဖို့ အခြေခံလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်း ရေးနဲ့ တရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်
- ◆ တည်ငြိမ် အေးချမ်းရေးဆိုရာမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှု တွေလိုအပ်မှာ ဖြစ်ပါတယ်
- ◆ တရားဥပဒေစိုးမိုးရေးမှာလည်း တည်ဆဲဥပဒေတွေကို လေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝတဲ့ အလေ့ အထကောင်းတွေ ရရှိလာစေဖို့ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်

မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင် သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဆိုတဲ့အချက်ကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး ရွေးကောက်ပွဲကျင်းပ ခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းတွေကို မြို့နယ်အလိုက် အသေးစိတ်စစ်ဆေးခဲ့ပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့ မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှု အခြေအနေတွေ၊ ဆန္ဒမဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာမြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေ၊ မြို့နယ်ရုံးတပ်ဖွဲ့မှူးတွေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေနဲ့အတူ မြေပြင်ဖွင့်ဖောက် စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနဲ့ တွေ့ဆုံမေးမြန်းစစ်ဆေး ခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ရာမှာ မဲမသမာမှု စုစုပေါင်း ၁၁,၃၀၅,၃၉၀ (တစ်ဆယ့် တစ်သန်း သုံးသိန်း ကျော်) စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲစတင်မီမှာပေးတဲ့ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာပါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိတဲ့ အထောက် အထားတွေ၊ မဲမသမာမှုတွေရှိကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တွေ့ရှိချက်တွေကို စာရင်းဇယားတွေနဲ့ ခိုင်ခိုင်မာမာ ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ နိုင်ငံရေး ယဉ်ကျေးမှုဖြစ်တဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာဖွေအတွက် အစိုးရ၊ လွှတ်တော် နဲ့ တာဝန်ရှိသူတွေကို တရားဝင်အသိပေးတာတွေ၊ ထုတ်ပြန်တာတွေ၊ သဘောထားတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ မဲအောင်မြင်ခဲ့ပါဘူး။ တကယ်လို့ ရိုးရိုးသားသား မှားယွင်းတယ်ဆိုရင် တရားဝင် ဖြေရှင်းလိုရပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက် နိုင်ပါတယ်။ သက်သေပြနိုင်ပါတယ်။ ဘာမှ အကြမ်း ဖက်စရာ မရှိပါဘူး။ ကျွန်တော်တို့ ဒီမိုကရေစီနဲ့အညီ ဥပဒေနဲ့သွားနေတာပါ။ နောက်ဆုံးမှာ တစ်ဖက်က မဲမသမာမှုတွေကိုဖြေရှင်းဖို့မလုပ်ဘဲ မသမာမှုတွေရှိ တဲ့ ရွေးကောက်ပွဲရလဒ်ခေါင်းစဉ်ဖြင့် လွှတ်တော်ကို အတင်းခေါ်ယူပြီး နိုင်ငံတော် အာဏာကို အဓမ္မနည်း

နဲ့ရယူဖို့ ဆောင်ရွက်လာတဲ့အတွက် အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲစနစ်အရ လွှတ်တော်ကိုယ်စားလှယ် တွေကို ပြည်သူက တိုက်ရိုက်ရွေးချယ်ပါတယ်။ ဒါက ဥပဒေပြုရေးမဏ္ဍိုင်။ ဒီလွှတ်တော်ကိုယ်စား လှယ်တွေကပဲ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတကို ရွေးချယ်ရပါတယ်။ သမ္မတက အစိုးရ အဖွဲ့တွေကို ခန့်အပ်ပါတယ်။ ဒါကအုပ်ချုပ်ရေး မဏ္ဍိုင်။ ဒီသမ္မတကပဲ ပြည်ထောင်စုတရားသူကြီး ချုပ်နဲ့ တရားသူကြီးတွေကို ခန့်အပ်ပါတယ်။ ဒါက တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဟာ မဏ္ဍိုင်ကြီး ၃ ရပ်လုံးအတွက် ရွေးကောက်ပွဲလို့ ဆိုနိုင်ပါတယ်။ မဲမသမာမှုတွေ နဲ့တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေပြုရေးမဏ္ဍိုင်က တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရွေးချယ် လိုက်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင် တို့ဟာ ပြည်သူကို ဘယ်လိုလုပ် ကိုယ်စားပြုမလဲ၊ ဘယ်လိုလုပ် ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ထိန်းညှိကြပ်မတ်ခြင်း (Check and Balance) လုပ်ကြမလဲဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီမို ကရေစီလို့အမည်တပ်ပြီး တစ်ပါတီ အာဏာရှင်စနစ်၊ လူတစ်ဦးတည်း အာဏာရှင်စနစ်ကို အသက်သွင်း နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူရဲ့ ရည်မှန်းချက် ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ပြန်လည်ပေါ်ပေါက်ရေး ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ မဲစာရင်းတွေ စစ်ဆေးပြီး တွေ့ရှိချက်တွေ၊ မြေပြင်စစ်ဆေး တွေ့ရှိချက် တွေနဲ့၊ သက်သေအထောက်အထားတွေကို ကျွန်တော်တို့ တစ်မြို့နယ်ချင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းအလိုက် အသေးစိတ်ထုတ်ပြန် ခဲ့ပါတယ်။ ဇူလိုင်လအတွင်းမှာ အပြီးသတ် ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် လွတ်လပ်

ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်နေတာကို စစ်ဆေးတွေ့ရှိရလို့ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးရာမှာ လက်ကိုင်ထား လိုက်နာရမယ့် ဥပဒေအထက်မှာ မည်သူမှမရှိ (No Man above the Law) ဆိုတာကို လိုက်နာဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးတဲ့နောက် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်ရာမှာကတော့ အရေးပေါ်ကာလ ပြဋ္ဌာန်း ချက်များနဲ့အညီ ဆောင်ရွက်ခြင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးရာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း(၁၁)၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ ၄,၈၆၉,၄၂၇ (လေးဆယ့်ရှစ်သိန်း) ကျော် မဲပေးခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မိမိရဲ့ဆန္ဒအတိုင်း မဲပေးခွင့် ရရှိဖို့ ဦးစားပေးဆောင်ရွက်မှာဖြစ်လို့ နိုင်ငံသား စိစစ်ရေးကတ် ရှိရမယ့်သူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ရှိနိုင်ဖို့ ကျွန်တော်တို့ ဦးစားပေးဆောင်ရွက် လျက်ရှိပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အစီရင်ခံချက် အရ တစ်နေ့ကို ဦးရေ ၃၀၀ နှုန်းနဲ့ လုပ်ဆောင်နိုင်ရင် ၁၈ လခန့် ကြာမြင့်နိုင်ပါတယ်။ မြန်ဆန်နိုင်သမျှ မြန်ဆန်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလ ဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၊ ပုဒ်မ ၁၅ (ခ) အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန် တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော် တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာ တွေကို ပြီးစီးအောင် ဆောင်ရွက်သွားရာမှာ ဖြစ်ပါ တယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံး ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ နောက်ဆုံး လုပ်ငန်းစဉ်က “ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစနစ်များနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါတယ် ” ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုတာ ကတိပြုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ အခြေခံ လိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးဆိုရာမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးအရ တည်ငြိမ် အေးချမ်းမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။ တရား ဥပဒေစိုးမိုးရေးမှာလည်း တည်ဆဲဥပဒေတွေကို လေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝတဲ့ အလေ့ အထကောင်းတွေ စာမျက်နှာ ၄ သို့

စာမျက်နှာ ၃ မှ

ရရှိလာစေဖို့ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတူ ပေါက်ဖွားလာတဲ့ နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေ၊ အမြင်မတူညီမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါတွေကို ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့လို့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို ရောက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ ဖြစ်ပေါ်လာတဲ့ မဲမသမာမှုတွေအပေါ်မှာ ဒီညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း နည်းလမ်းဆိုတာ ပျောက်ဆုံးခဲ့ရပါတယ်။

ကျွန်တော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံပါတယ်။ အဓိက ကတော့ သတ်မှတ်ထားတဲ့ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရမယ့် လုပ်ငန်း အားလုံး အဆင်ပြေချောမွေ့စွာ ပြီးစီးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။ NLD ပါတီဝင်အစွန်းရောက်တွေနဲ့ ၎င်းပါတီကို ထောက်ခံသူ အစွန်းရောက်တွေ အနေနဲ့ ဥပဒေနဲ့အညီ သွားဖို့၊ ဖြေရှင်းဖို့ မလုပ်ဆောင်ခဲ့ဘဲ အကြမ်းဖက်နည်းလမ်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ မင်းမဲ့ စရိုက်တွေဖြစ်လာအောင်၊ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်ခဲ့ပါတယ်။ လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ကို မထောက်ခံတဲ့ အမြင်မတူသူ အားလုံးကို “ငါနဲ့မတူ ငါ့ရန်သူ” သဘောထားနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကို ပြန်လည်တည်ငြိမ်မှုရရှိအောင် ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် စုပေါင်း ဆောင်ရွက်ကြရမယ်။ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား ကစပြီး ပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝကို Social Bullying၊ ဖိဆန်ပုန်ကန်ရေး လှုပ်ရှားမှု (CDM) စတာတွေနဲ့ ယုံယွင်းပျက်စီးအောင် ဆက်လက်လုပ်ဆောင်နေတာတွေ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေတာတွေကို ကျွန်တော်တို့ စုပေါင်းအင်အားနဲ့ ဟန့်တားကာကွယ်ရမယ်။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်အသီးသီးမှာ မတည်မငြိမ်ဖြစ်အောင်၊ ပျက်စီးယုံယွင်းအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အစိုးရပြုတ်ကျရေး၊ တပ်မတော်ပြိုကွဲရေး အတွက် ဦးတည်ပြီး လုပ်ဆောင်နေရုံသာမကဘဲ ကျွန်တော်တို့အားလုံး တန်ဖိုးထားရတဲ့ မြန်မာတိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေကိုပါ အခြေအမြစ်ကစပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒါကို အထူးသတိရှိရှိ၊ အသိရှိရှိ ဖြစ်တွေ့နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာ များနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ တာဝန်ယူပြီး ချိန်ကစပြီး အခြေခံဥပဒေပြဋ္ဌာန်းချက်များနဲ့ အညီ သက်ဝင်ယုံကြည်မှု မပျက်စေရန် ကျွန်တော် အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကဖြစ်ပါတယ်။ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်၊ မြန်မာရဲ့ အနာဂတ်ကို မြန်မာတိုင်းရင်းသား ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်

“အခုလို ကူးစက်မှုနှုန်း မြင့်မားနေတဲ့ချိန်မှာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထိရောက်ဆုံးပေးနိုင်တဲ့ ပြည်သူ့ဆေးရုံတွေမှာ လူသားအရင်းအမြစ်ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုဖြစ်အောင်လည်း မဲမသမာမှုကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ NLD အစွန်းရောက်တွေနဲ့ အဲဒီပါတီကိုထောက်ခံသူ အစွန်းရောက်တွေက ကျန်းမာရေးဝန်ထမ်းတွေကို လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ဒီလိုကူးစက်မှုမြင့်တက်နေချိန်မှာ ရောဂါပိုးစစ်ဆေး အတည်ပြုရေးနဲ့ ကုသရေးတွေမှာ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းအင်အား အဆမတန်မညီမျှမှုက မြန်မာနိုင်ငံအတွက် ကိုဗစ်တတ်ယလှိုင်းရဲ့ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကြားက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးမှာ ရှေ့တန်းကျကျ ပါဝင်ဆောင်ရွက်နေကြတဲ့ တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (Volunteer) များ၊ လူမှုအဖွဲ့အစည်းများနဲ့ အလှူရှင်များကို အထူးပင်ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ တစ်ဆက်တည်းမှာပဲ မသမာသူများရဲ့ လှုံ့ဆော်မှုကြောင့် CDM မှာ ပါဝင်သွားကြတဲ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ ဆူပူလှုပ်ရှားမှုနဲ့ လှုံ့ဆော်မှုများမှာ ဦးစီးဦးဆောင်ပါဝင်ခဲ့သူများမဟုတ်ရင် ပုဒ်မ ၅၀၅ နဲ့ပတ်သက်လို့ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ အခုကိစ္စဟာ နိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ လူမှုရေးကိစ္စ၊ လူ့အသက်နဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်”

နိုင်ငံတော်ကို ရိုးသားတဲ့နိုင်ငံရေးနဲ့ ကျွန်တော်တို့ တည်ဆောက်ကြပါမယ်။ တိုင်းရင်းသားပြည်သူ လူထုအားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြဖို့ ကျွန်တော်အနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုအရ တစ်နိုင်လုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA - Nation wide Cease fire Aggrement) ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုအပေါ်မှာ အဓိက အခြေခံဆွေးနွေးပြီး စာချုပ်ချုပ်ဆိုခဲ့တာပါ။ တပ်မတော်အနေနဲ့ ဒီစာချုပ် လက်မှတ်ရေးထိုးထားတဲ့အတိုင်း ခိုင်မာစွာရပ်တည်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်သွားဖို့ ကျွန်တော် ပြောလိုပါတယ်။ အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒီနေရာမှာ အာဆီယံနဲ့ ဆက်ဆံဆောင်ရွက်တဲ့ အခြေအနေကိုပြောလိုပါတယ်။ ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အာဆီယံထိပ်သီး အစည်းအဝေး ကျွန်တော် တက်ရောက်ခဲ့ပြီး သဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပါတယ်။ ဒီထဲက လုပ်သင့်လုပ်ထိုက်တာများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ်ထားရှိဖို့ မူလအဆိုပြုထားတဲ့ ၃ ဦးအနက် ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Virasakdi Futrakul ကို သဘောတူထားပြီးသားပါ။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှုအသစ်တွေ ထပ်လာခဲ့လို့ ရှေ့မတိုးနိုင်ဘူး ဖြစ်နေတာပါ။ ကျွန်တော်အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ပြီး တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံ မူဘောင်အတွင်းက ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောလိုပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ ပြုလုပ်ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေကို မျက်မြင်ရှင်းပြဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူများခင်ဗျာ လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံမှာ

အခြားကမ္ဘာနိုင်ငံ အများစုနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ခံစားနေရပါတယ်။ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုနဲ့ပူးပေါင်းပြီး စွမ်းအားကုန် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါက ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့မတူပါဘူး။ နေ့စဉ်နေ့တိုင်း ပိုးတွေ့သူအရေအတွက် မြင့်တက်လာသလို ပိုးတွေ့ရှိသူဦးရေ ရာခိုင်နှုန်းနဲ့ သေဆုံးတဲ့ဦးရေလည်း ယခင်ကထက် မြင့်တက်လာပါတယ်။ ဒီလိုအချက်အလက်တွေကို ထောက်ပြပြီး သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ယနေ့ကြုံတွေ့နေရတဲ့ တတိယလှိုင်းနဲ့ ယခင်ဒုတိယလှိုင်းအခြေအနေတွေကို လွဲမှားစွာ ချိန်ထိုးနှိုင်းယှဉ်ပြီး ပြောဆိုရေးသားနေတာတွေကို တွေ့ရပါတယ်။ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ ရောဂါကူးစက်မှုအခြေအနေအရပ်ရပ်ကို ကူးစက်ရောဂါ ဗေဒပညာရှင်က အရှိတရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် သုံးသပ်ဖို့လိုပါတယ်။ ကိုဗစ်ရောဂါပိုးဟာ အစောပိုင်းမှာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေမှာ ကူးစက်ရောဂါ ရှုထောင့်အရ ပြင်းထန်တဲ့ သက်ရောက်မှုမရှိခဲ့ဘဲ ပြင်သစ်၊ စပိန်၊ အီတလီကဲ့သို့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်၊ ဘရာဇီးကဲ့သို့ အမေရိကတိုက် တောင်ပိုင်းနဲ့ မြောက်ပိုင်းနိုင်ငံတွေမှာ ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။ ဒါပေမယ့် ပထဝီအနေအထားအရ ဝေးကွာလွန်းတဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့တော့ ကိုဗစ်ပထမလှိုင်းရဲ့ အဖျားပင် မရိုက်ခတ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒုတိယလှိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေနဲ့ အတိုင်းအတာ တစ်ခုအထိ ရုန်းကန်ခဲ့ရပါတယ်။ သို့သော် ဒုတိယလှိုင်းမှာဖြစ်ပွားတဲ့ မျိုးကွဲတွေက အခုဖြစ်ပွားနေတဲ့ မျိုးကွဲတွေလောက် ကူးစက်မှုနှုန်း မမြန်ဆန်တာ တွေ့ရမှာဖြစ်ပါတယ်။ ယခုတတိယလှိုင်းမှာကတော့ မိမိတို့အိမ်နီးချင်း နိုင်ငံတွေမှာ အကြီးအကျယ် ကူးစက်မှုနှုန်းမြင့်မားခဲ့ပြီး ဒေသတွင်းနိုင်ငံတွေမှာဆိုရင် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားနေရဆဲ ဖြစ်တာ တွေ့ရမှာဖြစ်ပါတယ်။ အဓိကအချက်တစ်ခု အနေနဲ့ကတော့ ကူးစက်မြန် ဗီဇပြောင်းမျိုးကွဲ တွေပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ အခုတွေ့ရှိမှု

အများဆုံးဖြစ်နေတဲ့ Delta မျိုးကွဲဟာဆိုရင် ကူးစက်မှုအားအနေနဲ့ ယခင်မျိုးကွဲတွေထက် ၆၀ ရာခိုင်နှုန်းခန့် ပိုမြန်ဆန်လာတယ်လို့ သိရှိရပါတယ်။ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးဟာ ပွားများနိုင်မှု (Reproduction number) R0 ဂဏန်း အားဖြင့် ၂.၄ မှ ၂.၆ အတွင်းသာ ရှိပေမယ့် Alpha နှင့် Delta မျိုးကွဲသစ်တွေရဲ့ R0 ဂဏန်းသည် ၄ မှ ၅ နှင့် ၅ မှ ၈ အသီးသီးရှိတယ်လို့ သိရှိရပါတယ်။ (ဆိုလိုတာကတော့ တကယ်လို့ R0 ဂဏန်းက ၂ ဖြစ်တယ်ဆိုရင် ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွားနှုန်းဟာ လူ ၁ ဦးမှ ၂ ဦး၊ ၂ ဦးမှ ၄ ဦး၊ ၄ ဦးမှ ၈ ဦး၊ ၈ ဦးမှ ၁၆ ဦး စသဖြင့် R0 ဂဏန်းအတိုင်း ဆတိုး ကူးစက်သွားတာ ဖြစ်ပါတယ်။) အခုတတိယလှိုင်းမှာ မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ မျိုးကွဲတွေကတော့ အဓိကအားဖြင့် စိုးရိမ်ဖွယ်မျိုးကွဲအုပ်စုတွေလို့ ကမ္ဘာကျန်းမာရေးဖွံ့ဖြိုးရေး က သတ်မှတ်ထားတဲ့ Alpha, Beta နှင့် Delta မျိုးကွဲတွေ ဖြစ်နေတာတွေ့ရပါတယ်။ အခုတတိယလှိုင်းမှာ ဖြစ်ပွားတဲ့ မျိုးကွဲသစ်တွေရဲ့ ပွားများနိုင်မှု R0 ကို ကြည့်ခြင်းအားဖြင့် ဒုတိယလှိုင်းမှာ ဖြစ်ပွားတဲ့ မျိုးကွဲတွေထက် ဘယ်လောက်ထိ ပိုမိုကူးစက်နှုန်း မြန်မယ်ဆိုတာကို ခန့်မှန်းကြည့် နိုင်ပါတယ်။ အနည်းဆုံး R0 ဂဏန်း ၄ ရှိတဲ့အတွက် ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွားနှုန်းဟာ လူ ၁ ဦးမှ ၄ ဦး၊ ၄ ဦးမှ ၁၆ ဦး၊ ၁၆ ဦးမှ ၆၄ ဦး စသဖြင့် ကူးစက်သွားတာ ဖြစ်ပါတယ်။ R0 ဂဏန်း ၈ ဆိုရင်တော့ ၁ ဦးမှ ၈ ဦး၊ ၈ ဦးမှ ၆၄ ဦး၊ ၆၄ ဦးမှ ၅၁၂ ဦး ဆတိုးကူးစက် သွားနိုင်မှာ ဖြစ်ပါတယ်။ အခုလို အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကျယ်ပြန့်စွာ ဖြစ်ပွားနေခြင်းနဲ့ ဖြစ်ပွားနေတဲ့မျိုးကွဲတွေရဲ့ ကူးစက်မှုနှုန်း အလွန်မြန်ဆန်ခြင်းတို့က ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့မတူညီဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပေါ်စေပါတယ်။ အခုလို ကူးစက်မှုနှုန်း မြင့်မားနေတဲ့ချိန်မှာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထိရောက်ဆုံးပေးနိုင်တဲ့ ပြည်သူ့ဆေးရုံတွေမှာ လူသားအရင်းအမြစ်ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုဖြစ်အောင်လည်း မဲမသမာမှုကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ NLD အစွန်းရောက်တွေနဲ့

စာမျက်နှာ ၄ မှ

အဲဒီပါတီကိုထောက်ခံသူ အစွန်းရောက်တွေက ကျန်းမာရေးဝန်ထမ်းတွေကို လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ဒီလိုကူးစက်မှု မြင့်တက်နေချိန်မှာ ရောဂါပိုးစစ်ဆေး အတည်ပြု ရေးနဲ့ ကုသရေးတွေမှာ လူနာနဲ့ ကျန်းမာရေး ဝန်ထမ်းအင်အား အဆမတန်မညီမျှမှုက မြန်မာ နိုင်ငံအတွက် ကိုဗစ်တတ်ယလို့င်းရဲ့ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကြားက ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ရှေ့တန်းကျကျ ပါဝင်ဆောင်ရွက်နေကြတဲ့ တာဝန်သိ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (Volunteer) များ၊ လူမှုအဖွဲ့အစည်းများနဲ့ အလှူရှင် များကို အထူးပင်ကျေးဇူးတင် အသိအမှတ်ပြု ပါကြောင်း ပြောကြားလိုပါတယ်။ တစ်ဆက်တည်း မှာပဲ မသမာသူများရဲ့ လှုံ့ဆော်မှုကြောင့် CDM မှာ ပါဝင်သွားကြတဲ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ ဆူပူလှုပ်ရှားမှုနဲ့ လှုံ့ဆော်မှုများမှာ ဦးစီးဦးဆောင် ပါဝင်ခဲ့သူများမဟုတ်ရင် ပုဒ်မ ၅၀၅ နဲ့ ပတ်သက်လို့ ဖြေလျော့ပေးမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ပါ တယ်။ အခုကိစ္စဟာ နိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ လူမှုရေးကိစ္စ လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ ဘယ်လိုပုံရိပ်နေပါစေ ကျွန်တော် အနေနဲ့ အခက်အခဲ အတားအဆီးအမျိုးမျိုးကြားက ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ တတ်ယလို့င်းကို ကျော်ဖြတ်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ယခုလို တတ်ယလို့င်းစတင်တဲ့အခါ ရှေ့လှိုင်း တွေမှာ အတွေ့အကြုံရှိထားတာက အားသာချက်ဟု ဆိုရမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ ရောဂါပိုးရဲ့ ကူးစက်ပုံကို သိရှိထားပြီးဖြစ်ပါတယ်။ ကာကွယ်၊ ထိန်းချုပ်၊ ကုသနည်းတွေကိုလည်း အကျွမ်းဝင်ထား ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးနှံမှု ကိုလည်း ရာခိုင်နှုန်းတစ်ခုအထိ ဆောင်ရွက်ထား နိုင်တဲ့အတွက် ကူးစက်မှုအရှိန်ကို အထိုက် အလျောက် တန့်စေနိုင်ခဲ့ပါတယ်။ အခုလို သဘာဝ ဘေးနဲ့ ပတ်သက်ပြီးတော့ အစိုးရယန္တရားက ဟိုယခင်ကလို ထိန်းချုပ်ကန့်သတ်မှုနဲ့ ဗဟိုချုပ်ကိုင် မှုတွေ မရှိတော့ဘဲ သက်ဆိုင်ရာဒေသအလိုက် အဆင့်ဆင့်သော အစိုးရဌာန အဖွဲ့အစည်းအသီးသီး ကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထား တဲ့အတွက် တုံ့ပြန်ဆောင်ရွက်မှုတွေ မြန်ဆန် လာတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့် ယခင်က Mask ၅ သန်းကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ဝေဖို့အတွက် အချိန်တော်တော်ကြာကြာ ယူခဲ့ရပေမယ့် ယခု ကျတော့ တပ်မတော်လေယာဉ်တွေကို အသုံးပြုပြီး Mask ၁၂ သန်းကို လစဉ် ချက်ချင်းဖြန့်ဝေနိုင်ခဲ့ ပါတယ်။ အခုလည်း လစဉ် ၁၂ သန်း ဖြန့်ဝေသွား ပါမယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကိုဗစ်ကုသရေးမှာ လိုအပ်တဲ့ Oxygen Concentrator တွေ၊ Liquid Oxygen အပါအဝင် ဆေးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းမှု

အတွက် FDA ထောက်ခံချက်နဲ့ သွင်းကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့အပြင် အခွန်တွေကို ဖြေလျော့ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ဖို့အတွက် ကန့်သတ် တားမြစ်မှု (community restriction) တွေ သတ်မှတ်ဆောင်ရွက်ရသလို တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာလရှည် နိုင်ငံ စီးပွားရေးနစ်နာခဲ့ရမှုတွေနဲ့ ပြည်သူတွေရဲ့ လူမှု စီးပွားဘဝတွေ ပြန်လည်ဦးမော့လာအောင် ချိန်ဆ ပြီး လုပ်ဆောင်နေရတာလည်း ရှိနေပါတယ်။

စောစောစစ်၊ စောစောတွေ့၊ စောစောခွဲထုတ် နိုင်ခြင်းက ရောဂါကူးစက်မှုကွင်းဆက်ဖြတ်တောက် နိုင်ရေးအတွက်ရော၊ လူနာတွေအတွက်ပါ လုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်။ ပိုးတွေ့ လူနာတွေကို သူတို့ရဲ့ ရောဂါလက္ခဏာတွေအရ သင့်တော်မယ့် ကိုဗစ်-၁၉ ကုသမှုစင်တာတွေကို လွှဲပြောင်းကုသပေးနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ရောဂါကူးစက်ခံရမှု သံသယရှိတယ် ဆိုရင် နေအိမ်မှာ ဆေးမြီးတိုနဲ့ ကျိတ်ပြီးကုသခြင်း မပြုဘဲ နီးစပ်ရာ ဒေသန္တရကျန်းမာရေးဌာနတွေကို သွားရောက်စစ်ဆေးမှုခံယူပြီး အဲဒီနေရာတွေက တစ်ဆင့် သင့်တော်တဲ့ ကိုဗစ်ကုသမှုစင်တာ တွေကို ဆက်လက်လွှဲပြောင်းပေးမှာဖြစ်လို့ ပြည်သူ တွေအနေနဲ့ မှန်မှန်ကန်ကန် သတင်းပို့ဆောင်ရွက် သွားစေလိုပါတယ်။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ လူနာလက်ခံကုသဖို့နေရာ ၁၂၇၈ ခုမှာ လူဦးရေ ၃၉၀၀၀ ဦး လက်ခံကုသနိုင်ဖို့ ပြင်ဆင်ထားရှိသလို အရပ်ဘက်အနေနဲ့လည်း ၁၄၅၃ နေရာမှာ လူဦးရေ ၇၁၅၀၀ ဦး လက်ခံနိုင်ဖို့ ပြင်ဆင်ထားရှိပြီး ဖြစ်ပါ တယ်။ community COVID positive Center တွေကို လိုအပ်ချက်ရှိသလောက် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အောက်ဆီဂျင်ကတော့ ကိုဗစ်-၁၉ ကုသဖို့ အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ အောက်ဆီဂျင် သုံးစွဲရာမှာလည်း ဆရာဝန်များရဲ့ ညွှန်ကြားချက်နဲ့ အညီသာ သုံးစွဲရပါမယ်။ ဒါကိုလည်း အချိန်မီ ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ တစ်နိုင်လုံး မှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေ၊ တပ်မတော် ဆေးရုံတွေ၊ အရပ်ဘက် ဆေးရုံတွေမှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေ၊ ပုဂ္ဂလိက အောက်ဆီဂျင် စက်ရုံတွေမှာ အောက်ဆီဂျင် ထုတ်လုပ်မှုကို စဉ်ဆက်မပြတ် monitor ပြုလုပ်ပြီး အမှန်တကယ် လိုအပ်နေတဲ့ ဆေးရုံ/ကုသမှုစင်တာတွေကို ဖြန့်ဖြူး ပေးနိုင်ဖို့ အလေးထားဆောင်ရွက်ပေးလျက် ရှိပါ တယ်။ အကန့်အသတ်ရှိလာသလို အသုံးများလာတဲ့ အနေအထားမှာ ထိထိရောက်ရောက်ဖြစ်အောင် စီမံခန့်ခွဲပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်မံပြီးတော့ အောက်ဆီဂျင်ကို အချိန်တိုအတွင်း များများနဲ့အရည်အသွေးမီမီ ထုတ်လုပ်နိုင်ဖို့အတွက် liquid oxygen ထုတ်လုပ်နိုင်အောင် ဆောင်ရွက် လျက်ရှိပါတယ်။ liquid oxygen ကို ရန်ကုန်၊

- ❑ ကူးစက်မှုကာကွယ်ရေးနဲ့ ပြန့်ပွားမှုနှုန်း လျော့ကျဖို့အတွက် ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အကြိမ်ရေပြည့်အောင် စနစ်တကျ ထိုးနှံဖို့လည်း လိုအပ်ပါတယ်။
- ❑ မြန်မာနိုင်ငံမှာ ၂၇-၁-၂၀၂၀ မှ ၂၁-၇-၂၀၂၀ ခုနှစ်အထိ ပြည်နယ်နဲ့ တိုင်း ဒေသကြီးအားလုံးမှာ ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့အခါမှာ လူဦးရေ ၁,၈၂၅,၆၄၂ ဦး (တစ်သန်း ရှစ်သိန်းကျော်) (ဦးတည်လူဦးရေရဲ့ ၆.၀၈%) ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်
- ❑ ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေကို များများနဲ့မြန်မြန် ထိုးနှံ ပေးနိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်

မန္တလေးစတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်မားနိုင်တဲ့ နေရာတွေမှာ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက် ရှိပါတယ်။ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ တပ်မတော်ဆေးရုံများနဲ့ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများမှာ တိုးချဲ့တပ်ဆင် လျက်ရှိရာ ယခုနှစ် စက်တင်ဘာလအတွင်းမှာ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများရဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေကို ပုဂ္ဂလိကစက်ရုံ များမှ ဝယ်ယူရခြင်းမရှိဘဲ ပြည့်ဝစွာ ဖြည့်ဆည်း ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

ကူးစက်မှု ကာကွယ်ရေးနဲ့ ပြန့်ပွားမှုနှုန်း လျော့ကျဖို့အတွက် ပြည်သူတွေအနေနဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို အကြိမ်ရေပြည့်အောင် စနစ်တကျ ထိုးနှံဖို့လည်း လိုအပ်ပါတယ်။ မြန်မာ နိုင်ငံမှာ ၂၇-၁-၂၀၂၀ မှ ၂၁-၇-၂၀၂၀ ခုနှစ်အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ ကာကွယ် ဆေးထိုးနှံပေးခဲ့တဲ့အခါမှာ လူဦးရေ ၁,၈၂၅,၆၄၂ ဦး (တစ်သန်း ရှစ်သိန်းကျော်) (ဦးတည်လူဦးရေရဲ့ ၆.၀၈%) ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေကို များများနဲ့မြန်မြန် ထိုးနှံပေး နိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အစိုးရအနေနဲ့ ကာကွယ်ဆေးတွေ ရရှိဖို့အတွက် ဆက်လက် ညှိနှိုင်းဝယ်ယူဖို့ ဆောင်ရွက်လျက် ရှိသလို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝယ်ယူ ထားတဲ့ ကာကွယ်ဆေးအရေအတွက် ၄ သန်းအနက် အခု ဇူလိုင်လ စတုတ္ထပတ်မှာ ၃ သန်း ရောက်ရှိခဲ့ပြီး ဖြစ်သလို ဆေးထိုးလုပ်ငန်းများ အမြန်ဆောင်ရွက် နေပါတယ်။ နောက်ထပ်ကာကွယ်ဆေး ၃ သန်းက လည်း ဩဂုတ်လအတွင်း ရောက်ရှိလာမှာဖြစ်လို့ ရရှိလာမယ့် ကာကွယ်ဆေးများကို ဦးတည်အုပ်စု တွေနဲ့ ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေး ၂ သန်းဟာလည်း အသုတ်လိုက် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ရရှိရန် ကျန်ရှိနေတဲ့ ကာကွယ်ဆေးများ ရရှိရေးအတွက်

လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောလို ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့ အစည်းတွေကိုလည်း အထူးကျေးဇူးတင်ပါကြောင်း နဲ့ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အားလုံးကို ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။ မြန်မာပြည်တွင်းမှာပဲ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုဟာ ကမ္ဘာ့ဒေသအသီးသီးမှာ ကြီးမား ကျယ်ပြန့်စွာ ဖြစ်နေတဲ့အတွက် ကာကွယ်ရေးနဲ့ ကုသရေးများ ရရှိရေးကိုလည်း နိုင်ငံတိုင်းက ကြိုးစားနေရပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မိမိမြို့နယ်၊ ဒေသအတွင်း အခုလိုကာကွယ်ဆေး ထိုးနှံခြင်းတွေ ဆောင်ရွက်နေချိန်မှာ ကျန်းမာရေး အသိရှိရှိနဲ့ သွားရောက်ထိုးနှံကြဖို့ အသိပေးလို ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျာ

ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနဲ့ ပတ်သက်တဲ့ အလေးထားမှုနဲ့ ပူးပေါင်းပါဝင်မှုတွေ လျော့နည်း လာခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ လူမှုကွန်ရက်က တစ်ဆင့်မဟုတ်မမှန်တဲ့ အဖျက် အမှောင့်သတင်းတွေ ရေးသားဖြန့်ဝေခြင်းက လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဈေးကွက် အတွင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာစေဖို့နဲ့ ပြည်သူလူထုကြား စိုးရိမ်မှုကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက် ပေါ်မှာ ရုံးစာအတုတွေ ရေးသားဖြန့်ချိနေသလို ဆေးရုံတွေက လူနာတွေကို လက်မခံဘဲ နှင်ထုတ် နေတယ်။ အောက်ဆီဂျင်တွေကို ထပ်မံတင်သွင်း ခြင်းမပြုဖို့ အစိုးရကပိတ်ပင်လိုက်တယ်။ အသစ် ရောက်တဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာကအသိ အမှတ်မပြုဘူး။ ထိုးရင် အသက်အန္တရာယ်ရှိ နိုင်တယ်စသဖြင့် မဟုတ်မမှန်တဲ့ သတင်းတွေကို ရေးသား ဖြန့်ဝေနေတာကို တွေ့ပါတယ်။ တစ်ကျော့ပြန် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ဆေးထိုးခြင်း၊ လူထုထပ်တဲ့နေရာတွေ သွားရောက်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ခပ်ခွာခွာနေထိုင်ခြင်း၊ Mask နဲ့ Face Shield တွေ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းတွေကို အရှိန်တိုးမြှင့် လုပ်ဆောင် ရမယ့်အစား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် တဲ့ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့ ကိုဗစ်ရောဂါ စည်းကမ်းချက်တွေကို မလိုက်နာကြဖို့၊ ကာကွယ်ဆေးမထိုးကြဖို့နဲ့ လူထု ကြားမှာ

“ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနဲ့ပတ်သက်တဲ့ အလေးထားမှုနဲ့ ပူးပေါင်းပါဝင်မှုတွေ လျော့နည်းလာခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ လူမှုကွန်ရက်ကတစ်ဆင့် မဟုတ်မမှန်တဲ့ အဖျက်အမှောင့်သတင်းတွေ ရေးသားဖြန့်ဝေခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာစေဖို့နဲ့ ပြည်သူလူထုကြား စိုးရိမ်မှုကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်ပေါ်မှာ ရုံးစာအတုတွေ ရေးသားဖြန့်ချိနေသလို ဆေးရုံတွေက လူနာတွေကို လက်မခံဘဲ နှင်ထုတ်နေတယ်။ အောက်ဆီဂျင်တွေကို ထပ်မံတင်သွင်းခြင်း မပြုဖို့ အစိုးရက ပိတ်ပင်လိုက်တယ်။ အသစ်ရောက်တဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာက အသိအမှတ်မပြုဘူး။ ထိုးရင် အသက် အန္တရာယ်ရှိနိုင်တယ်စသဖြင့် မဟုတ်မမှန်တဲ့ သတင်းတွေကို ရေးသားဖြန့်ဝေနေတာကို တွေ့ပါတယ်”

စာမျက်နှာ ၅ မှ

အမျိုးမျိုးသောစုဝေးမှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံတင်းမဲ့စွာ၊ အကြံပက်စက်စွာ စည်းရုံး လှုံ့ဆော်နေမှုတွေက ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ် သလို ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ် အသုံး ပြုလာတဲ့ ဇီဝအကြမ်းဖက်တဲ့ Bioterrorism သဘောတရားပင် ဖြစ်ပါတယ်။ ဒီနည်းနဲ့ မိမိတို့ရဲ့ နိုင်ငံရေး လိုတက်ပြည့်ဆည်းခြင်းဟာ ဘာသာရေး အရဆိုရင်လည်း အင်မတန် အကျဉ်းတန်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာတွေ ကနေတစ်ဆင့် နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လမ်းကြောင်းပေး လှုံ့ဆော်နေတာ ဖြစ်တဲ့အတွက် လူမှုကွန်ရက်ပေါ်က အဖျက်အမှောင့် လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ဆိုတာကလည်း ကြီးမား တဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ဆူပူဆန္ဒပြမှုများဟာ သာမန်ဆန္ဒပြရာ ကတစ်ဆင့် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် ဆန္ဒပြမှုကနေ လက်နက်ကိုင်တိုက်ခိုက်လာတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူများကို အလစ်ချောင်းမြောင်းသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ဘာလို့ ပြည်သူ့ကို သတ်တာပါလဲ။ ဘာကြောင့် အေးချမ်းစွာနေတဲ့ ပြည်သူတွေကို တိုက်ခိုက်တာပါလဲ။ ဒါကို လက်ခံလို့မရပါဘူး။ အကြမ်းဖက်ဆူပူဆန္ဒပြမှုကို သူ့ဥပဒေအညီ တုံ့ပြန်အရေးယူရတာ နိုင်ငံတကာ အတိုင်းပါပဲ။ သေစေလောက်တဲ့လက်နက်၊ မိုင်းများ အသုံးပြု တိုက်ခိုက်တာကိုလည်း ပြုလုပ်၍ မရအောင် အရေးယူဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ယခုအခါ အနည်းငယ်သော အကြမ်းဖက်တိုက်ခိုက်မှုများမှ အပ နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရှိနေပြီ ဖြစ်ပါတယ်။ EAO တွေအတွက် သတ်မှတ်ထားတဲ့နေရာများမှအပ ကျန်နေရာများ လုံးဝတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်လျက်ရှိတဲ့ အမျိုးမျိုးသော စုဝေးမှုတွေက မြန်နှုန်းမြင့် ဗီဇကူးစက်မှုကို ပံ့ပိုးပေးနေသလို ဖြစ်နေပါတယ်။ အဲဒီလို လူအများ စုဝေးမှုဖြစ်ပေါ်စေဖို့အတွက်လည်း လူမှုကွန်ရက် ကတစ်ဆင့် နည်းလမ်းမျိုးစုံနဲ့ လှုံ့ဆော်မှုတွေ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာ ကြီးဟာ ကပ်ရောဂါအမျိုးမျိုးကို ရှေးယခင်ကပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ဖူးပြီးဖြစ်ပါတယ်။ ပလိပ်ရောဂါ၊ ကျောက်ကြီးရောဂါစတဲ့ ယခင်ဖြစ်ပွား ပြီးခဲ့တဲ့ ကမ္ဘာကပ်ရောဂါအမျိုးမျိုးဟာ ယနေ့ခေတ် ဆေးပညာ တိုးတက်မှု အခြေအနေတွေမှာ ထိန်းချုပ်ရ လွယ်ကူပေမယ့် ကိုဗစ်-၁၉ ရောဂါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့ အတွက် အသက်ရှူတိုင်း၊ ရှူတိုင်း ကူးစက်နိုင်ခြေတွေ ရှိနေမှာဖြစ်ပါတယ်။ လူအများရဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် ကာကွယ်ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲ မယ့် ရောဂါမျိုးဖြစ်တဲ့အတွက် ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာနိုင်ငံကြီးတွေမှာတောင် ကိုဗစ်-၁၉ ရောဂါကို အသားစီးက ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်တာ မရှိ သေးတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်းမာရေးစနစ် အားကောင်းတဲ့ အမေရိကန်နိုင်ငံက ဆေးရုံတွေ မှာတောင် ခုတင်နေရာ မလောက်တော့၊ အသက် ရှူစက်နဲ့ လေသန့်စက် ပြတ်တောက်တာတွေ ဖြစ်ခဲ့လို့ နောက်ဆုံးမိမိနေအိမ်မှာပဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကုသကြရတဲ့ အခြေအနေအထိ ရောက်ရှိခဲ့ကြပါတယ်။ အောက်ဆီဂျင်ပြဿနာ ဆိုတာကလည်း Outbreak ဖြစ်တဲ့ နိုင်ငံတိုင်း မလွဲမရှောင်သာ ကြုံတွေ့ရမယ့် အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့မှာလည်းပဲ အလူးအလဲရင်ဆိုင်နေ ကြရတာကို တွေ့ရှိရပါတယ်။

“စိုက်ပျိုးရေးအဓိကထားတဲ့အတွက် စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်ကလည်း သေချာဖို့လိုပါတယ်။ နယ်စပ်နဲ့ ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းများမှာ အကြောင်းအမျိုးမျိုး ကြောင့် ရောင်းမရတာများဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ နှစ်စဉ်နီးပါးကြုံကြရပါတယ်။ ဒါကြောင့် ခေတ်မီသို့လှောင် ရေးစနစ်၊ တန်ဖိုးမြင့်ထုတ်လုပ်ရေးစနစ်များ ကြိုးစား လုပ်ဆောင်ရပါမယ်။ ဥပမာ ကြက်သွန်နီဈေးကွက်မှာ ကြက်သွန်နီ ရိုးရိုးပို့ကုန်အပြင် ကြက်သွန်မှုန့်၊ ကြက်သွန် ကြော်၊ ကြက်သွန်နှစ်များ ပြုလုပ်တာမျိုး ဆောင်ရွက်ရပါ မယ်။ တောင်သူတွေ စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေး ထုတ်ကုန်များအတွက် အရုံးမပေါ်ရလေအောင် ကြိုးစား ဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့ Agro Base Industry စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းကို သွားရပါမယ်”

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရဟာ ကိုဗစ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနဲ့ပတ်သက်ပြီး တတ်စွမ်းသမျှ ဆောင်ရွက် ဖို့ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါတယ်။ ကပ်ရောဂါ စီမံခန့်ခွဲရေးနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ်မှုတွေကို တတ်စွမ်းသမျှ ဖြေလျှော့ပေးထားပြီး ဖြစ်သလို လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်ဖို့ အတွက် အများပြည်သူ ရုံးပိတ်ရက်တွေနဲ့ ကိုက်ညီ ပြီးတော့ ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၁ ရက်နေ့ အထိတစ်ဆက်တစ်စပ်တည်း ရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပြီး ကူးစက်မှု ကွင်းဆက်ဖြတ်တောက် နိုင်ဖို့ စီမံဆောင်ရွက်ခဲ့ရာမှာ နိုင်ငံရေးအစွန်းရောက် အဖျက်သမားအချို့မှအပ ပြည်သူလူထုတစ်ရပ် လုံးက ပိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့တာဟာ ကျွန်တော်တို့ပြည်သူ လူထုရဲ့ စွမ်းအား၊ ချီးကျူး ဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ကစလို့ ဖြစ်ပွားမှုနှုန်းဟာ ၄၀.၈၂ ရာခိုင်နှုန်းကနေ ၂၉ ရက်နေ့မှာ ၃၄.၇၅ ရာခိုင်နှုန်းအထိကျဆင်းလာပါတယ်။ ဒါကို ဒီထက် ပိုကျဆင်းရေးဆောင်ရွက်ဖို့ လိုပါတယ်။ ရောဂါ ကွင်းဆက်ကို ထိထိရောက်ရောက် ဖြတ်တောက် နိုင်ဖို့ နောက်ထပ်တစ်ပတ် ထပ်မံပြီး ရုံးပိတ်ရက် ရှည်ကြေညာပါမယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း စီးပွားရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေ မထိခိုက်စေဖို့ ဆောင်ရွက်သွားပါမယ်။ ကျွန်တော် တို့ ပြည်သူလူထုနဲ့ အတူရှိနေမယ်။ ပြည်သူလူထုကို စွမ်းအားပြည့် ကာကွယ်ပေးမယ်။ အားလုံးလက်တွဲ ညီညီ စုပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ဒီကပ်ရောဂါ ကို မြန်မာတွေ အောင်နိုင်ရမယ်လို့ လေးနက်စွာ ပြောကြားလိုပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ နိုင်ငံတော်တာဝန်တွေ ထမ်းဆောင်ရာမှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ကမ္ဘာမှာ လူဦးရေသန်း ၇၀၀၀ ခန့်ရှိပြီး စား၊ ရေ၊ ရိက္ခာလိုအပ်ချက်ဟာ မြင့်မားနေဆဲ ဖြစ်ပါ တယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါ ကာလမှာလည်း အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို လျှော့ချနိုင်

ပေမယ့် စားသောက်ရေး ကိစ္စတွေကတော့ ရှိနေ၊ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ အသုံးချနိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်း တွေကို လုပ်ကိုင်နေရတဲ့ ကျေးလက်နေပြည်သူ လူထု ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းရဲ့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ “ မျိုး၊ မြေ၊ ရေ၊ နည်း ” ဆိုတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊ သဘာဝ မြေဩဇာ၊ ဓာတ်မြေဩဇာတို့ ပေါင်းစပ်ပြီး ကောင်းမွန်တဲ့စိုက်ပျိုးမြေများ ဖော်ထုတ်ပေးတာတို့၊ စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးတာတို့၊ ကောင်းမွန်တဲ့ စိုက်နည်းစနစ်တွေ ရရှိအောင် ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။ မွေးမြူရေးလုပ်ငန်းများအနေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒေသအများစုမှာ မွေးမြူလို့ ရတဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စတဲ့ မွေးမြူရေး လုပ်ငန်းတွေကို အားပေးဆောင်ရွက်သွားရပါမယ်။ အရေးကြီးတာက စနစ်ကျနတဲ့ မွေးမြူရေးစနစ်ဖြစ်ဖို့ ပါပဲ။ မြစ်မီးရောင် အသားကဏ္ဍ မွေးမြူရေးကျေးရွာ ထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့် မွေးမြူရေး တိရစ္ဆာန်များ ထုတ်လုပ်ခြင်း၊ နိုင်ငံအတွင်းထွက်ရှိတဲ့ ကုန်ကြမ်းများကို အသုံးပြုပြီး မွေးမြူရေးအစာ လုံလောက်စွာ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင် ရွက်သွားရပါမယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေ ရှိနေ ပါသေးတယ်။ ဥပမာဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ချည်မျှင်နဲ့ အထည်လုပ်ငန်းမှာ နှစ်စဉ်ပြည်ပက တင်သွင်းရတဲ့ ချည်မျှင်နဲ့အထည် ဒေါ်လာ သန်း ၁ ထောင်ကျော်ဖိုးခန့် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဝါစိုက်ပျိုးနိုင်တဲ့ မြေ၊ ရေ၊ ရာသီဥတုတွေရှိပြီး ဖြစ်ပါတယ်။ ဝတ်ရေးဟာလည်း လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဝါစိုက်ပျိုးထုတ်လုပ်မှု အားပေးရေး၊ ချည်မျှင်နဲ့ အထည်လုပ်ငန်းများ အားပေးရပါမယ်။ မြစ်ရေ တင်စီမံကိန်းတွေ၊ ဆည်ရေသောက် စီမံကိန်းများ၊ ဝါစိုက်ပျိုးရေး တိုးချဲ့သွားရပါမယ်။ အလားတူ စားအုန်းဆီ တင်သွင်းနေရတာတွေ၊ နို့ထွက် ပစ္စည်း တင်သွင်းနေရတာတွေကို ပြည်တွင်းမှာပဲ ဖူလုံအောင်ပြုလုပ်ပြီး ဆောင်ရွက်သွားကြရပါမယ်။ တနင်္သာရီတိုင်းအောက်ပိုင်း မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းဒေသတွေမှာ ဆီအုန်း အပြည့်အဝ

တိုးချဲ့ စိုက်ပျိုးရေး၊ နှမ်း၊ မြေပဲသမာက မုန့်ညင်း၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ကြရပါမယ်။ ရာသီ ဥတုနဲ့ မြေအခြေအနေကောင်းတဲ့ နေရာများမှာ နို့စားနွား မွေးမြူရေးများဆောင်ရွက်ပြီး နို့ထွက် ပစ္စည်း ပြည်တွင်းမှာ လုံလောက်ပြီး ပိုလှူ အောင် ဆောင်ရွက်နိုင်ပါတယ်။ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်တွင်းကုန် ထုတ်လုပ်မှုများ၊ ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို အားပေးကြဖို့ လိုပါတယ်။ ပြည်တွင်းမှာ အလုပ် အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ခြင်းဖြင့် အလုပ်အကိုင် အခက်အခဲကြောင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်နေရသူများအတွက် အလုပ်အကိုင်များ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ စက်သုံးဆီများသုံးစွဲမှု လျှော့ချနိုင်ရေး၊ အခြား စွမ်းအင်အရင်းအမြစ်များ အသုံးပြုနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင် နေတဲ့ နိုင်ငံဖြစ်ပေမယ့် စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုနဲ့ မွေးမြူရေးနဲ့ဆေးကုသရေး တက္ကသိုလ် တစ်ခုသာ ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တွေကို နည်းစနစ်တကျ၊ ခေတ်မီအောင် ဆောင်ရွက် နိုင်ဖို့ အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ် ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာရှိတဲ့ စိုက်ပျိုး၊ မွေးမြူရေးကျောင်းတွေကို သိပ္ပံ၊ ကောလိပ်အဆင့်တိုးမြှင့်ဖို့၊ ကျောင်းများ ဖွင့်လှစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်နဲ့ ကျွမ်းကျင်သူများပေါ်ထွက်လာရေး ဆောင်ရွက် လျက်ရှိပါတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို ခေတ်မီစေဖို့၊ စက်မှုအခြေခံစနစ်ကို ပြောင်းလဲနိုင်ဖို့နဲ့ အခြားကဏ္ဍတွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ သိပ္ပံနည်းပညာကဏ္ဍမှာလည်း မျက်ခြည်မပြတ် ဆောင်ရွက်နိုင်ရေး သိပ္ပံနည်းပညာဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးရေးအဓိကထားတဲ့အတွက် စိုက်ပျိုးရေး ထွက်ကုန် ဈေးကွက်ကလည်း သေချာဖို့ လိုပါတယ်။ နယ်စပ်နဲ့ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရောင်းမရတာများ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ နှစ်စဉ်နီးပါးကြုံကြ ရပါတယ်။ ဒါကြောင့် ခေတ်မီသို့လှောင်ရေးစနစ်၊ တန်ဖိုးမြင့်ထုတ်လုပ်ရေး စနစ်များ ကြိုးစား လုပ်ဆောင်ရပါမယ်။ ဥပမာ ကြက်သွန်နီဈေးကွက်မှာ ကြက်သွန်နီ ရိုးရိုးပို့ကုန်အပြင် ကြက်သွန်မှုန့်၊ ကြက်သွန်ကြော်၊ ကြက်သွန်နှစ်များ ပြုလုပ်တာမျိုး ဆောင်ရွက်ရပါမယ်။ တောင်သူတွေ စိုက်ပျိုးရေး ထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်များအတွက် အရုံး မပေါ်ရလေအောင် ကြိုးစားဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့ Agro Base Industry စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းကို သွားရပါမယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်နဲ့ အထက် ၈.၁ ရာခိုင်နှုန်းခန့်ဟာ ကျောင်းမနေဖူး တာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်နဲ့ အထက် အရွယ်ရောက်ပြီး သူများထဲမှာ အလယ် တန်းအဆင့်နဲ့ ၎င်းအဆင့်အောက် ပညာသင်ကြား ခဲ့ရသူပေါင်း ၁၈.၂ သန်းရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက် ဖြစ်ပါတယ်။ ဒါဟာနိုင်ငံရဲ့ပညာ ရည်မြင့်တင်ရေး၊ ပြည်သူလူထုရဲ့ ပညာရည်မြှင့်တင် ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ကိုင် ရမှာဖြစ်ကြောင်း ပြနေပါတယ်။ ဒါကြောင့်ပညာ ရေးနဲ့ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ် သဖွယ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမိုကရေစီကို ခိုင်မာစေဖို့ တိုင်းပြည်တိုးတက်စေဖို့ဆိုရင် ပညာ တတ်များစွာ ရှိဖို့လိုပါတယ်။ သိပ္ပံပညာရှင်၊ နည်းပညာ ပညာရှင်၊ ဥပဒေပညာရှင်၊ စီးပွားရေး ပညာရှင်များ၊ ဆေးပညာရှင်များ မွေးထုတ်ပေး ရပါမယ်။

စာမျက်နှာ ၆ မှ

ဒါကြောင့် အဆင့်မြင့်ပညာရေးကို လက်တွေ့ကျကျ အားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပညာရေးကို အားပေးဖို့လိုပါတယ်။ အခက်အခဲတွေကြားက ပညာရေးခါးဆက်မပြတ်ဖို့ ကျွန်တော်ကြိုးစားပြီး ကျောင်းတွေပြန် ဖွင့်ခဲ့ပါတယ်။ ယခု ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တပြန်ပိတ်ထားရပါတယ်။ ကျောင်းများဖွင့်လှစ်ချိန်က ပညာရေးနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ခဲ့ကြတဲ့ ဆရာ၊ ဆရာမ များ၊ ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပညာ သင်ကြားနေသူ လူငယ်လူရွယ်များအားလုံး ကျောင်းပညာကိုသာ အာရုံစိုက်အလေးထား သင်ကြားလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့အခြေခံနဲ့ ပြည်သူအများစု လုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာ လက်တွေ့ ကျကျ၊ အစုအဖွဲ့အလိုက် အထောက်အကူပြုနိုင်ဖို့ အတွက် သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနကို အသစ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီဝန်ကြီးဌာန အနေနဲ့ ယခင်စနစ်ဟောင်း သမဝါယမစနစ်လို လုပ်ကိုင်ဆောင်ရွက်မှာမဟုတ်ဘဲ ပြည်သူလူထု အနေနဲ့ လုပ်ငန်းတူများ၊ အကျိုးတူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်မယ့် ပြည်သူ့အခြေပြုစနစ်သာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပင်လျှင် ဒီစနစ်ကောင်း၊ သမဝါယမစနစ်ကို ကျင့်သုံး လျက်ရှိပါတယ်။ ယခုကျွန်တော်တို့နိုင်ငံမှာလည်း စိုက်ပျိုးရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပြီး ထိရောက်မှုရှိပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလမှာ

“ကျန်းမာရေးဆိုရာမှာလည်း အားကစား၊ ကြံ့ခိုင်ရေးတို့နဲ့ ဆက်စပ်နေပါတယ်။ အားကစားမြှင့်တင်ခြင်းဟာ နိုင်ငံ့ဂုဏ်ကို တက်စေပါတယ်။ ကာယစွမ်းပကားသာမက စိတ်ဓာတ်စွမ်းပကားပါ မြှင့်တင်ပေးတာပါ။ ကိုဗစ်ကြောင့် ကန့်သတ်မှုများရှိနေပေမယ့်လည်း အားကစားမြှင့်တင်ရေး မျက်ခြည်မပြတ်ကြည့်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသ အားလုံးမှာ အားကစားကွင်း၊ အားကစားရုံများ အဆင့်မီရှိရေး ဆောင်ရွက်နေပါတယ်။ အားကစားမြှင့်တင်မယ်ဆို လူငယ်တွေရဲ့ အင်အားဟာ အဓိက ကျတဲ့အတွက် လူငယ်နဲ့ အားကစားကဏ္ဍကို အားပေးဆောင်ရွက်ပါမယ်”

တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု ကဏ္ဍတွေမှာ အခက်အခဲတွေ ရှိကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ရှိနေပါတယ်။ အနိမ့်ဆုံးအဆင့်ကတော့ ပြည်သူတွေရဲ့ အခြေခံ စားသောက်ကုန် လုပ်ငန်းတွေ၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင် မှုနဲ့ လူမှုဖူလုံရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာတော့ လုံလောက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။

ကျန်းမာရေးဆိုရာမှာလည်း အားကစား၊ ကြံ့ခိုင် ရေးတို့နဲ့ ဆက်စပ်နေပါတယ်။ အားကစားမြှင့်တင် ခြင်းဟာ နိုင်ငံ့ဂုဏ်ကို တက်စေပါတယ်။ ကာယ စွမ်းပကားသာမက စိတ်ဓာတ်စွမ်းပကားပါ မြှင့်တင် ပေးတာပါ။ ကိုဗစ်ကြောင့် ကန့်သတ်မှုများ ရှိနေ ပေမယ့်လည်း အားကစားမြှင့်တင်ရေး မျက်ခြည် မပြတ်ကြည့်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသ အားလုံးမှာ အားကစားကွင်း၊ အားကစားရုံများ အဆင့်မီရှိရေး ဆောင်ရွက် နေပါတယ်။ အားကစားမြှင့်တင်မယ်ဆို လူငယ် တွေရဲ့ အင်အားဟာ အဓိကကျတဲ့အတွက် လူငယ်နဲ့ အားကစားကဏ္ဍကို အားပေးဆောင်ရွက်ပါမယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့

နိုင်ငံတော်ကို တာဝန်ယူခဲ့တာ (၆) လရှိပြီ ဖြစ်ပါ တယ်။ ရှေ့လုပ်ငန်းစဉ် အမှတ် (၁) အရ လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်ပြီးဖြစ်လို့ တာဝန်ရှိ သူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် နေပါတယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ရှေ့လုပ်ငန်းစဉ် များနဲ့ ဦးတည်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်ထောင်စု အဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် အုပ်ချုပ် ရေးပိုင်းဆိုင်ရာများ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက် သွားဖို့ရှိကြောင်း အသိပေးလိုပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျာ

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့- (၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေ နဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်အတွက် အာမခံပြီး ဖြစ်ပါတယ်။ အရေးပေါ်ကာလလုပ်ဆောင် ရမယ့် တာဝန်တွေ ပြီးဆုံးတဲ့အခါ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပါမယ်။ ကြိုတင်ပြင်ဆင်ရမှာတွေ များစွာ ရှိပါတယ်။ တည်ငြိမ်အေးချမ်း ရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်း တွေမှာ ဒီမိုကရေစီနဲ့ တိုင်းပြည်အေးချမ်း

သာယာရေးလိုလားတဲ့ မိဘပြည်သူ အားလုံးက ပိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ပေးကြပါ။

(၂) ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူ့ အစိုးရနဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်း စွမ်းအားနဲ့ရင်ဆိုင်ကြပါမယ်။ ကျော်လွှား ကြပါမယ်။ ကျွန်တော်တို့ အခက်အခဲ တွေပုံရိပ်စေ အောင်မြင်နိုင်ရပါမယ်။ အောင်စိတ်သွင်းပြီး ကျော်လွှားကြပါစို့။

(၃) ကျွန်တော်တို့ရဲ့ အခြေခံစီးပွားလုပ်ငန်း တွေဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ တွေကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါ တယ်။ အနည်းဆုံးအဆင့် ကပ်ရောဂါ ဖြစ်နေတဲ့ အခုလိုကာလမှာ အခြေခံ လိုအပ်ချက်တွေ ဖူလုံမှုရှိအောင် ဆောင် ရွက်ပါမယ်။ ကျွန်တော်တို့အားလုံး “အရေးကြီးပြီဖြစ်လို့ သွေးစည်းကြပါစို့” ပိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပြီး “စုပေါင်း ညီညာအောင်ကြောင်းပြော” ရပါမယ်။

တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် ဩဂုတ် ၁

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်း သား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ နိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ပိုင်းဝန်းကြီးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်ခြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေး မြို့နယ်များအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူ့စုစုပေါင်း ၃၃၈၀ နှင့် ကင်းသာအကျဉ်းစခန်းမှ အကျဉ်းသား ၃၅၈ ဦးတို့ကိုလည်း ကောင်း၊ ရှမ်းပြည်နယ် တောင် ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ရွှေ မြို့၊ ကလေးမြို့၊ ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ပင်းတယမြို့နှင့် ရွှင်မြို့များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား များနှင့် ပြည်သူ့စုစုပေါင်း ၃၁၆၈



သရက်ချောင်းမြို့နယ်၊ ထားဝယ် မြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီ မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိအသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ့ စုစုပေါင်း ၃၇၈၀ တို့ကို လည်းကောင်း၊ ရန်ကင်းမြို့နယ်၊ တောင် ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သာကေတ မြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ့စုစုပေါင်း ၂၅၀၀ တို့ကိုလည်းကောင်း၊ ဧရာ ဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်များရှိ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား များ၊ သံဃာတော်များနှင့် ပြည်သူ့ စုစုပေါင်း ၇၅၇၃ ဦးတို့ကိုလည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့ တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မြေပုံနှင့် ပုဏ္ဏားကျွန်း မြို့နယ်များအတွင်းရှိအသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ့စုစုပေါင်း ၂၄၈၁ ဦးတို့ကို လည်းကောင်း၊ မန္တလေးတိုင်း

ဒေသကြီးအတွင်းရှိ ၂၈ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ့ စုစုပေါင်း ၃၃၈၆၇ ဦးတို့ကိုလည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုမတီမြို့၊ အုတ်တွင်းမြို့၊ ကညွတ်ကွင်းမြို့၊ ဝေါမြို့၊ ပေါက်ခေါင်းမြို့၊ ပန်းတောင်း မြို့၊ ဥသျှစ်ပင်မြို့၊ ဆင်တဲမြို့၊ သာယာဝတီမြို့၊ မင်းလှမြို့၊ ဇီးကုန်းမြို့၊ မိုးညိုမြို့နှင့် အုတ်ဖို မြို့များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ့စုစုပေါင်း ၃၅၀၀ တို့ကို လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ တာဝန်မှ အနားယူခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၄၈ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ တာဝန်မှ အနားယူခွင့်ပြုခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား တာဝန်မှအနားယူခွင့် ပြုလိုက်သည် -

- (၁) ဦးမောင်မောင်လင်း စစ်ကိုင်းတိုင်းဒေသကြီး
- (၂) ဦးတင်အောင် တနင်္သာရီတိုင်းဒေသကြီး
- (၃) ဦးရဲမြင့် ဧရာဝတီတိုင်းဒေသကြီး

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၄၉ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအား အောက်ပါ ပြည်ထောင်စုဝန်ကြီးဌာနများအဖြစ် ပြင်ဆင်ဖွဲ့စည်း လိုက်သည် -

- (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)
- (၂) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၀ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား အောက်ပါ ပြည်ထောင်စုဝန်ကြီးဌာနများ အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည် -

- (၁) အလုပ်သမားဝန်ကြီးဌာန
- (၂) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၁ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား အောက်ပါ ပြည်ထောင်စုဝန်ကြီးဌာနများအဖြစ် ပြင်ဆင်ဖွဲ့စည်း လိုက်သည် -

- (၁) ကျန်းမာရေးဝန်ကြီးဌာန
- (၂) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၃ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အုပ်ချုပ်ရေး ဆိုင်ရာများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများကို “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့” များအဖြစ် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -

- (က) ဝန်ကြီးချုပ်၊
- (ခ) ဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊

- (ဂ) ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာန၊
- (ဃ) ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန၊
- (င) ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာန၊
- (စ) ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
- (ဆ) ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊
- (ဇ) ဥပဒေချုပ်၊

၃။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး ဌာနကို ထည့်သွင်းဖွဲ့စည်းရမည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၏ စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)များသည် စည်ပင်သာယာရေးဝန်ကြီးများဖြစ်သည်။

၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၄ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -

- | | |
|---------------------------------|--|
| (၁) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် | ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) |
| (၂) ဦးချစ်နိုင် | ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) |
- အမိန့်အရ
- အောင်လင်းခွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီး ပြောင်းရွှေ့ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၅ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုဝန်ကြီး ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ် တာဝန်ပေးပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်စေလိုက်သည်။

အမိန့်အရ

အောင်လင်းခွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၆ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -

- | | |
|-------------------|--|
| (၁) ဦးမြင့်ကြိုင် | အလုပ်သမားဝန်ကြီးဌာန |
| (၂) ဦးခင်ရီ | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန |
- အမိန့်အရ
- အောင်လင်းခွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၇ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -

- | | |
|-------------------------|----------------------------------|
| (၁) ဒေါက်တာသက်ခိုင်ဝင်း | ကျန်းမာရေးဝန်ကြီးဌာန |
| (၂) ဦးမင်းသိန်းဇံ | အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
- အမိန့်အရ
- အောင်လင်းခွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၈ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -

- | | | |
|---------------------------|--------------|----------|
| (၁) ဦးခက်ထိန်နန် | ကချင်ပြည်နယ် | အမိန့်အရ |
| (၂) ဦးခင်မောင်ဦး(ခ)ဘူးရယ် | ကယားပြည်နယ် | |
| (၃) ဦးစောမြင့်ဦး | ကရင်ပြည်နယ် | |
| (၄) ဦးငွန်ဆန်းအောင် | ချင်းပြည်နယ် | |
- အောင်လင်းခွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

- | | |
|----------------------------|---|
| (၅) ဦးမြတ်ကျော် | စစ်ကိုင်းတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
ရန်ကုန်တိုင်းဒေသကြီး
ရှမ်းပြည်နယ်
ဧရာဝတီတိုင်းဒေသကြီး |
| (၆) ဦးမြတ်ကို | |
| (၇) ဦးမျိုးဆွေဝင်း | |
| (၈) ဦးတင့်လွင် | |
| (၉) ဦးမောင်ကို | |
| (၁၀) ဦးဇော်လင်းထွန်း | |
| (၁၁) ဒေါက်တာအောင်ကျော်မင်း | |
| (၁၂) ဦးလှစိုး | |
| (၁၃) ဒေါက်တာကျော်ထွန်း | |
| (၁၄) ဦးတင်မောင်ဝင်း | |

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၉ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးကျော်ဇေယျအား စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်စေလိုက်သည်။

အမိန့်အရ

အောင်လင်းခွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၆၄ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -

- | | |
|--------------------------------|------------------------|
| (၁) ရဲမူးကြီး ဉာဏ်မြင့်ကျော် | ကချင်ပြည်နယ် |
| (၂) ရဲမူးကြီး မျိုးဆွေ | ကယားပြည်နယ် |
| (၃) ရဲမူးကြီး ခင်ဇော် | ကရင်ပြည်နယ် |
| (၄) ရဲမူးကြီး စိုးလွင်မိုး | ချင်းပြည်နယ် |
| (၅) ရဲမူးကြီး ကျော်ထွန်း | စစ်ကိုင်းတိုင်းဒေသကြီး |
| (၆) ရဲမူးကြီး ခင်ကျော် | တနင်္သာရီတိုင်းဒေသကြီး |
| (၇) ရဲမူးကြီး ကျော်ထွန်း | ပဲခူးတိုင်းဒေသကြီး |
| (၈) ရဲမူးကြီး သူရသွင်ကိုကို | မကွေးတိုင်းဒေသကြီး |
| (၉) ရဲမူးချုပ် စိန်လွင် | မန္တလေးတိုင်းဒေသကြီး |
| (၁၀) ရဲမူးကြီး သက်နိုင် | မွန်ပြည်နယ် |
| (၁၁) ရဲမူးကြီး သက်လွင် | ရခိုင်ပြည်နယ် |
| (၁၂) ရဲမူးချုပ် မျိုးမင်းထိုက် | ရန်ကုန်တိုင်းဒေသကြီး |
| (၁၃) ရဲမူးချုပ် တင်ကိုကို | ရှမ်းပြည်နယ် |
| (၁၄) ရဲမူးကြီး တင်ဇော်ထွန်း | ဧရာဝတီတိုင်းဒေသကြီး |

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၆၅ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -

- | | |
|-----------------------------|------------------------|
| (၁) ဦးကျော်မင်းခိုင် | ကချင်ပြည်နယ် |
| (၂) ဦးတင်လှ | ကယားပြည်နယ် |
| (၃) ဦးစန်းကို | ကရင်ပြည်နယ် |
| (၄) ဦးစိန်ထွန်းလှ | ချင်းပြည်နယ် |
| (၅) ဦးစိုင်းနိုင်နိုင်ကျော် | စစ်ကိုင်းတိုင်းဒေသကြီး |
| (၆) ဦးစောမာတင်လူသာ | တနင်္သာရီတိုင်းဒေသကြီး |
| (၇) ဦးစောလင်းအောင် | ပဲခူးတိုင်းဒေသကြီး |
| (၈) ဦးထွန်းခင် | မကွေးတိုင်းဒေသကြီး |
| (၉) ဦးစိုင်းစွမ်း | မန္တလေးတိုင်းဒေသကြီး |
| (၁၀) ဦးခင်မောင်ဦး | မွန်ပြည်နယ် |
| (၁၁) ဦးတင်လှ | ရခိုင်ပြည်နယ် |
| (၁၂) ဦးစောကျော်ကော့ထူး | ရန်ကုန်တိုင်းဒေသကြီး |
| (၁၃) ဦးအောင်ကြည်ဝင်း | ရှမ်းပြည်နယ် |
| (၁၄) ဦးစောလင်းခယ် | ဧရာဝတီတိုင်းဒေသကြီး |

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း

ညောင်လေးပင် ဩဂုတ် ၁
ညောင်လေးပင်မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး များ၊ ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ၊ ကာကွယ် ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးခြင်းကို ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီက ညောင်လေးပင်မြို့ စက်ရုံလမ်းရှိ အထက(ခွဲ) ညောင်လေးပင်၌ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယခင် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးသော အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးများ၊ ပရဟိတတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဟန်းသံဃာ၊ သီလရှင်များအား ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်သည်။ ယနေ့ ကိုဗစ်

ကာကွယ်ဆေးထိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာစောကလျာ နှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ခြောက်ဦးနှင့် ပရဟိတလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် နေသူ ၅၄ ဦး စုစုပေါင်း ၆၀ တို့ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး ခဲ့သည်။
ဆက်လက်၍ ညောင်လေးပင်၊ ဖြန့်တန်ဆာ၊ မဒေါက်၊ ပိန်းဇလုပ် မြို့နယ်များတွင်လည်း ဇူလိုင် ၃၁ ရက်မှစ၍ သတ်မှတ်နေရာများတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးများ၊ ပရဟိတဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ဦးစားပေးအစီအစဉ်အတိုင်း တစ်ပြိုင်တည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)



ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၁
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း

သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်

ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရ မည့်သူ အမျိုးသား ၁၁၁ ဦးနှင့် အမျိုးသမီး ၉၄ ဦး စုစုပေါင်း ၂၀၅ ဦးကိုလည်းကောင်း၊ ဥတ္တရသီရိ မြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပြီးတွေ့ လူနာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၃ ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ဓာတ်ခွဲအတည်ပြုပြီးတွေ့လူနာ အမျိုးသား ၂၇၂ ဦးနှင့် အမျိုးသမီး ၂၃၇ ဦး စုစုပေါင်း ၅၀၉ ဦး ကိုလည်းကောင်း၊ ရဲမြန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပြီးတွေ့ လူနာအမျိုးသား ၆၉ ဦး

နှင့် အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၉၃ ဦးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ နယ်မြေခံသင်တန်းကျောင်း နှင့် တပ်နယ်အားကစားခန်းမတို့၌ ဓာတ်ခွဲအတည်ပြု ပြီးတွေ့ လူနာအမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၄ ဦးကိုလည်းကောင်း အသီးသီးလက်ခံ ထားရှိကြောင်း သိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပြီးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း

နေပြည်တော် ဩဂုတ် ၁

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာ များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့ လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၅၀ ကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ လီတာ ၄၀ ဆဲ့ အောက်ဆီဂျင်အိုး ၉၀ ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ Oxygen Concentrator ၂ လုံးနှင့် Mask ၂၀၀၀ ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး

မိုးညိုမြို့ပြည်သူ့ဆေးရုံသို့ လီတာ ၄၀ ဆဲ့ အောက်ဆီ ဂျင်အိုး ၂၅ လုံးကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သား များက ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ သည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ပြည်သူ့ ဆေးရုံကြီးအတွက် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် မူဆယ်မြို့ ရွှေနန်းတော် ကျောက်မျက်ရတနာ ပြခန်းဝင်းအတွင်း၌ တရုတ်ယဉ်ကျေးမှု သာရေး နာရေးအသင်း လူငယ်အဖွဲ့မှ ငွေကျပ် ၈၅၃ သိန်း ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်း များဖြစ်သည့် Oxygen Concentrator ၂ စုံ ၊ PPE အစုံ ၁၅၀၀၊ Mask ၂၅၀၀၀၊ N95 Mask ၂၄၀၀ ၊ Oxygen Cylinder အစုံ ၇၀ ၊ Oxygen regulator အစုံ ၄၀ ၊ Oxygen Mask အစုံ ၁၅၀ ၊ Oxygen



cathter အစုံ ၁၀၀၀ ၊ Medical Head အစုံ ၂၅၀၀ ၊ Medical ventilator ၂ စုံ ၊ Medical monitor ၁၀ စုံ ၊ Injection pump ၂ စုံ ၊ Electro-cardiograph (ECG) ၂ စုံ ၊ Alcohol 18 kg ဆဲ့ ၃၈ စုံ၊ ပိုးသတ်ဆေး ၁၀ လီတာဆဲ့ ပိုး ၂၀ နှင့် တရုတ်တိုင်းရင်းဆေး (Lianhua Qingwen Jiaonang) ၅၁ ၁၆၀၀ တို့အား ပေးအပ် လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက လက်ခံရယူခဲ့သည်။ (အပေါ်ပုံ)

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးရှိ Oxygen Plant ၌ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဝေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုဦးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးကို မြေပြင်အအေးလမ်းကြောင်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော် ဩဂုတ် ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၌ ထားရှိရာ အဆိုပါဆေးပစ္စည်း များအား ယနေ့မွန်းလွဲပိုင်းတွင် မြေပြင်ခရီး လမ်းကြောင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဆက်လက်ဖြန့်ဖြူးပေးသည်။

ထိုသို့ဖြန့်ဖြူးပေးရာတွင် ဘားအံမြို့သို့

ကာကွယ်ဆေးအလုံးပေါင်း ၈၈၀၀၊ မော်လမြိုင် သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၃၆၀၀၊ ပြည်မြို့အတွက် ကာကွယ်ဆေးအလုံးပေါင်း ၁၂၀၀၀၊ ဧရာဝတီတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၅၅၂၀၀၊ မကွေး တိုင်းဒေသကြီးအတွက် ကာကွယ်ဆေးအလုံး ပေါင်း ၂၆၄၀၀ တို့ကို မြေပြင်ခရီး လမ်းကြောင်းမှ Cold Chain Delivery logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ

ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများ သို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူး ပေးခြင်းဖြစ်သည်။ အလားတူ ဝေးလံခက်ခဲ သော ဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များ၊ မြန်မာ့ လေကြောင်းတို့၏ အကူအညီများ ရယူကာ လေကြောင်းခရီးဖြင့် ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်ရှိနိုင်

မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ရန်

နေပြည်တော် ဩဂုတ် ၁

ယနေ့ မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်း မြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တက်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်သည်။

မိုး/လေ

ရွှေကျင်၊ ဘီးလင်း မြစ်ရေကြီးမှု အခြေအနေ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ရန်

နေပြည်တော် ဩဂုတ် ၁

ယနေ့နံနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင် မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်သည်။

ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက် တစ်ပေခန့်တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။

သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်သည်။

မိုး/လေ

မိုးသည်ထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁

အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်ထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှု ကြောင့် အများပြည်သူ အသုံးပြု သော ကားလမ်းများနှင့် ကျေးရွာ အဝင်များတွင် ရေကျော်ဝင်ရောက် မှုများ ဖြစ်ပေါ်လျက်ရှိရာ

ရောက်မှုကြောင့် စာသင်ကျောင်း များနှင့် ရပ်ကွက်များအတွင်း တင်ကျန်ခဲ့သော ရွှံ့နွံများနှင့် အမှိုက်များကို ယနေ့နံနက်ပိုင်း တွင် အရှေ့တောင်တိုင်း စစ်ဌာန ချုပ် နယ်မြေခံ တပ်မတော် သားများက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေး စခန်းများ

နှင့် စာသင်ကျောင်းများအတွင်း တို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဘားအံမြို့နယ် ဂျိုင်းကျေးရွာ၏ အရှေ့ဘက် ဗီတာ ၇၀၀ ခန့်အကွာ မြေနိမ့်ပိုင်း ဖြစ်သည့် ဘားအံ- ကော့ကရိတ် သွား ကားလမ်းမကြီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရေကျော် ဝင်ရောက်မှုကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ များနှင့် ကျေးရွာမှ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ခရီးသွား ပြည်သူများ သွားလာရေး အဆင်ပြေစေရန် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်



ဘားအံ-ကော့ကရိတ် လမ်းမ၌ ရေကျော်၍လမ်းပိတ်ဆို့မှုကို ကူညီဆောင်ရွက်ပေးသူများအား တွေ့ရစဉ်။

ပြည်သူ့ဝန်ထမ်းဘဝ

ချစ်နိုင် (စိတ်ပညာ)

“အပေါ်ယံတွင် ဝတ်ဆင်ထားသော ဝတ်စုံကိုစွဲ၍ စစ်သား၊ အရပ်သား ခွဲခြားကြပါသည်။ အခေါ်အဝေါ်ပညတ်မျှသာ ဖြစ်ပါသည်။ စိတ်စေတနာမှန်ဖြင့် ပြည်သူ့ကို အလုပ်အကျွေးပြုမည်။ ပြည်သူ့က ကျွေးမွေးသော အစာအာဟာရကိုမှီ၍ ပြည်သူ့ကျေးဇူးသစ္စာကို စောင့်သိရှိသေမည်ဆိုလျှင် စစ်သည်ကောင်းလည်း ပီသသည်။ ဝန်ထမ်းကောင်းလည်းမည်သည်။ ပြည်သူ့အစေခံ (Public Servant) ဆိုသော ဂုဏ်ထူးကို စေတနာမှန်လျှင် မြတ်နိုးအပ်သည်။”

လူသားတို့၏ အခြေခံအကျဆုံးနှင့် ရှေးဦးအစောဆုံးလုပ်ငန်းမှာ အသက်ရှင်ရပ်တည်ရေးအတွက် အစားအစာရှာဖွေခြင်းအလုပ် ဖြစ်လေသည်။ လူတွေ အသီးအနှံအသားငါးကို ရှာဖွေစားသောက်ကြ ရာမှ အသိဉာဏ်ဖွံ့ဖြိုးမှုနှင့်အတူ ယဉ်ကျေးမှုတိုးတက်လာသောအခါ အသီးအနှံ၊ ဆန်စပါး၊ ပဲ၊ ပြောင်းတို့ကို ထွန်ယက်စိုက်ပျိုး၍ ထုတ်လုပ် တတ်လာလေသည်။ စိုက်ပျိုးရေးသည် လူ့သမိုင်းတွင် လူသားတို့ အသက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရှေးဦးအကျဆုံးကုန်ထုတ်လုပ်ငန်း ဖြစ်ပေတော့သည်။ နောက်တော့ ကျွဲ၊ နွား၊ မြင်း၊ ဆိတ်၊ ဝက်၊ ကြက် စသည်ဖြင့် လူသားတို့သည် တိရစ္ဆာန်အမျိုးမျိုးတို့ကို တောလိုက် ဖမ်းဆီးစားသောက်ရာမှ အိမ်မှာမွေးမြူတတ်ကာ လူနေမှုဘဝ ယဉ်ကျေးမှုမြင့်မားသည်နှင့်အမျှ မွေးမြူရေးကုန်ထုတ်လုပ်မှုသည် လည်း ပါဝင်လာလေသည်။ စက်မှု၊ လက်မှု တော်လှန်ရေးမပေါ်ပေါက်မီ အထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်ငန်းတို့သည် လူသားတို့၏ စားဝတ်နေရေးအတွက် လုံလောက်ခဲ့သော်လည်း စက်မှုကုန်ထုတ်လုပ်မှုများ၊ စက်ရုံအလုပ်ရုံများ တဟုန်ထိုးတိုးတက် ခေတ်ပြောင်းလာသောအခါ အလုပ်သမားလူတန်းစားနှင့်အတူ အဝတ်အထည်များ၊ စက်ရုံထွက်ကုန်များက ရောင်းဝယ်ဖောက်ကားမှု ကို ဖြစ်ထွန်းစေလေသည်။

ပန်းခင်းကို မြင်းစိုင်းရင်းကြည့်သကဲ့သို့ လူ့သမိုင်းဖြစ်စဉ်ကြီးကို အကျဉ်းချုံး၍ ကြည့်လိုက်လျှင် စိုက်ပျိုးရေးခေတ် (တောင်သူ လယ်သမားအများစု)၊ စက်မှုထွန်းကားလာသောခေတ် (အလုပ် သမားများ၊ မြို့ပြစက်ရုံများမှ စုဝေးနေထိုင်လာရသည့် အလုပ်သမား ထုထည်နှင့်ဖြစ်ပေါ်လာခြင်း)တို့ကို မိမိတို့ ဖြတ်သန်းလာခဲ့ကြသည်။ နည်းပညာခေတ်သို့ ရောက်ရှိနေကြပြီ။

မျက်မှောက်ခေတ်ရှိ လုပ်ငန်းအရေအတွက်ထောင်ပေါင်းများစွာကို တူရာအုပ်စု ဂုဏ်တူစုပြုရပါလျှင် အခြေခံသဘော ဤသုံးခုကို တွေ့ရပါမည်-

- (၁) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (လယ်ယာ၊ စက်ရုံ)
- (၂) ကုန်သွယ်မှုလုပ်ငန်းများ (ရောင်းဝယ်)
- (၃) ဝန်ဆောင်မှုလုပ်ငန်းများ (အမျိုးအစားများစွာ)

ဥပမာဝန်ဆောင်မှုလုပ်ငန်းများတွင် ပညာရေးဝန်ဆောင်မှုကဏ္ဍ (မူလတန်းပြမှ တက္ကသိုလ်ပါမောက္ခများအထိ သင်ကြားရေး၊ စီမံရေး၊ ပညာရေးယန္တရားဝန်ထမ်းအားလုံးအကျုံးဝင်)၊ ကျန်းမာရေးဝန်ဆောင် မှုကဏ္ဍ (ကျေးလက်သားဖွားဆရာမမှ အထူးကုသမားတော် ပါမောက္ခဆရာဝန်ကြီးများအထိ၊ ကုသရေး၊ ကာကွယ်ရေး၊ သင်ကြား ရေး၊ သုတေသန၊ စီမံ စသည်များ) နိုင်ငံအနှံ့၊ နေရာအနှံ့၊ နိုင်ငံတကာ ပြန့်နှံ့စွာ ကျယ်ဝန်းကြပါသည်။ နည်းပညာများ ကျယ်ပြန့်စွာ အသုံးချလာပြီ။

လုပ်ငန်းအသီးသီးတွင် ပါဝင်ကြသူများတွင် နိုင်ငံတော်အစိုးရ ဝန်ထမ်းနှင့် ပုဂ္ဂလိကလုပ်ငန်းဝန်ထမ်းဟု ခွဲခြားနိုင်ပါသေးသည်။ ရုံးလုပ်ငန်းအတူတူတွင် ကွပ်ကဲစီမံမှုမတူကြပါ။ နိုင်ငံပိုင်လေယာဉ်၊ နိုင်ငံပိုင်သင်္ဘောပို့ဆောင်စီမံသူနှင့် ကုမ္ပဏီပိုင်၊ ပုဂ္ဂလိကပိုင် ပို့ဆောင်စီမံသူ၊ ဝန်ထမ်းအချင်းချင်းကမူ ကွဲပြားကြပေသေးသည်။ ရှေးကာလထက်ခေတ်နှင့်အညီ၊ လူမှုစီးပွားဘဝများနှင့်အညီ ကွာခြားမှုတွေ ရှိနေကြပေသည်။ ဤနေရာမှာတော့ ပြည်သူ့အတွက် ဝန်ဆောင်မှုပေးနေကြသည့် နိုင်ငံဝန်ထမ်းများအတွက်သာ ရည်ရွယ်လျက် ဤဆောင်းပါးကို တင်ပြအပ်ပါသည်။ ဝန်ဆောင်မှု အပိုင်းသည် ကုန်ထုတ်လုပ်ခြင်းနယ်ပယ်တွင်လည်း ပါဝင်ကြသည်။ ကုန်သွယ်ခြင်းနယ်ပယ်တွင်လည်း ပါဝင်နေကြသည်။ စာဖတ်သူ သိနေမြင်နေပြီးသား အချင်းအရာများဖြစ်သဖြင့် အကျယ်မဖော်ပြတော့ ပါပြီ။ အဆင့်မြင့်နည်းပညာခေတ်ရောက်ကြပြီဖြစ်သော်လည်း လူသားစွမ်းရည်သည် အဓိကနေရာမှာရှိပြီ။ ပြည်သူ့ဝန်ထမ်းများသည် ပညာရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အုပ်ချုပ်ရေး၊ ပြန်ကြားရေး စသည်စသည် နိုင်ငံတာဝန် ထမ်းဆောင်နေကြလျက်ရှိရာ ဝန်ဆောင်မှုအပိုင်းမှာ ပါဝင်မှုများပါသည်။ ကုန်ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းများမှာလည်း ဆက်နွယ်နေကြသည်မှန်ပါ၏။ အဓိကမှာ လူနှင့်သက်ဆိုင်၏။

နေရာဒေသ၊ ဘာသာရပ် နယ်ပယ်၊ လုပ်ငန်းဆောင်တာသဘာဝ မတူကြဘဲ ကွဲပြားကြပါသော်လည်း နိုင်ငံဝန်ထမ်းများသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများအခွင့်အရေးနှင့်အတူ နိုင်ငံဝန်ထမ်းအခွင့်အရေးများကိုလည်း ဥပဒေနှင့်အညီ ခံစားခွင့်ရှိနေ ကြပါသည်။ အခြေခံဥပဒေဖျက်သိမ်းရေး၊ စည်းကမ်းစည်းမျဉ်းဥပဒေ ချိုးဖောက်ရေးလုပ်ရားမှုပြုရေးဟူ၍ လှုံ့ဆော်အားပေးနေကြသော အဝေးထိန်းခလုတ်နှိပ်နေကြသည့် ဦးခေါင်းကိုင်ပုဂ္ဂိုလ်များသည် အမှန်စစ်စစ် ပကတိမြေပြင်အခြေအနေနှင့် ကွာဝေးလှပါသည်။ နည်းပညာနှင့်အဆင့်မြင့်ပညာမှာ သာလွန်နေသော်လည်း စေတနာ အရာမှာ ဆီနှင့်ရေ။ သေသေချာချာတွေးပါ။

နိုင်ငံတည်ဆောက်ရေးသာမက၊ ဘယ်အရာဖြစ်ဖြစ်၊ ဖျက်ဖို့ သက်သက်သာရည်ရွယ်သဖြင့် တကယ်တော့လည်း ဘာမှမခက်ပါ။ မီးခြစ်တစ်ခုရှိလျှင် အိမ်တစ်လုံးကိုလည်းကောင်း၊ ကျောင်းတစ်ဆောင် ကိုသော်လည်းကောင်း ပြာဖြစ်အောင် ပြောင်းလဲနိုင်ပါသည်။ နာရီပိုင်း အတွင်း အချိန်မဆိုင်း ပြီးအောင်စွမ်းဆောင်နိုင်သည်ပင်။

လက်ဦးစွာ ကြိုးဆွဲခြင်းခံခဲ့ရသည့် နည်းပညာအရ နိမ့်ကျညံ့ဖျင်း နေသေးသော မိမိ၏ ဆွေမျိုးသားချင်းများနှင့် မိမိကိုယ်ကိုသာ အပြစ်တင်မိပါတော့၏။ ရှိစေ။ ပြီးခဲ့တာတွေ ပြီးပါစေပေ။

တကယ်တော့ ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့မှာ မလွယ်ကူလှပေ။ သတ်မှတ်ချက်တွေရှိသည်။ ကန့်သတ်ချက်တွေရှိသည်။ အကြောင်း ပေါင်းများစွာ ညီညွတ်ခဲ့သဖြင့်သာ ဝန်ထမ်းအလုပ်တစ်နေရာ ရလာခဲ့ခြင်း မဟုတ်လား။

ဝန်ထမ်းတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံဝန်ထမ်းဥပဒေအရ အောက်ပါ အခြေခံအခွင့်အရေးများကို ခံစားခွင့်ရှိလေသည် -

- နိုင်ငံဝန်ထမ်းအခွင့်အရေး
- ၁။ အလုပ်တည်မြဲခွင့်၊
 - ၂။ လုပ်ငန်းခွင်အာမခံချက်ရခွင့်၊
 - ၃။ လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့် လစာ၊ ထောက်ပံ့ကြေး။

❑ နိုင်ငံဝန်ထမ်းဟူသည် ပြည်သူတစ်ရပ်လုံးကို အလုပ်အကျွေးပြုကြရသူများသာ ဖြစ်ပါသည်။ လူဦးရေအားလုံး၏ ၅ ရာခိုင်နှုန်းမျှသာ ရှိပါလိမ့်မည်။ ၉၅ ရာခိုင်နှုန်းသော တောင်သူလယ်သမား၊ အလုပ်သမား၊ ကုန်သည်ပွဲစား၊ လက်လုပ်လက်စား၊ ဈေးသည်အစရှိသော ဆင်းရဲချမ်းသာမခွဲ၊ တောင်ပေါ်မြေပြန့်မခွဲ၊ နေရာဒေသမခွဲ၊ လူမျိုးဘာသာမခွဲ၊ ဝန်ဆောင်မှုပေးနေကြရသူများ ဖြစ်ကြပါသည်။ တာဝန်ကို အလေးထားကြရသည်။

❑ စစ်သားမှာ စနေ၊ တနင်္ဂနွေ မပိတ်ချေ။ ရဲတပ်ဖွဲ့ဝင်မှာ စနေ၊ တနင်္ဂနွေ နားရက်မဟုတ်ပေ။ ပြန်ကြားရေး ဝန်ထမ်းများသည် နေ့စဉ် ရေဒီယိုရုပ်မြင်သံကြားမှာ နာရီမိနစ်မဆိုထားနှင့် စက္ကန့် မလွဲရအောင် အချိန် တိတိကျကျ တာဝန်ထမ်းဆောင်ကြရ၏။ သတင်းစာသမားသည် နားရက်မရှိ။ ညဉ့်နက်သည်အထိ အရုဏ်တက်မှာ သတင်းစာခေါ်အထိ၊ အလုပ်မပြီးမချင်း မအိပ်နိုင်ပါချေ။ တာဝန်သည် တာဝန်။ ဘဝမှာ တာဝန်ကျေဖို့ အရေးအကြီးဆုံးပင်။

တံတားတစ်စင်းချိုးဖို့လည်း ဒိုင်းနမိုက်မိုင်းမိုးကြီးကြီးတစ်လုံး ဖောက်ခွဲလိုက်လျှင် ပြိုကျပျက်စီးသွားမည်။ မိနစ်ပိုင်းမှာပဲ ပြီးပါ၏။ လွယ်ကူပါ၏။

ကျောင်းတစ်ဆောင် ဆောက်ပြစမ်းပါ။ တံတားတစ်စင်း တည်ဆောက်ပေးစမ်းပါဆိုလျှင်ကား ရက်ပိုင်း လပိုင်းနှင့် ပြီးမြောက်ဖို့ မှာ မလွယ်ပါ။

အပြုက ခက်သလောက် အဖျက်က လွယ်လှ၏။ ကာကွယ်ကြရန် ခက်သလောက် ထိုးဖောက်ရန် မခက်ခဲလှပါ။ လွယ်ရာကိုလိုက်ဖို့ရာ အားသန်လျှင်မှားမည်။

သူတို့၏ အကျိုးစီးပွားအတွက် မြန်မာပြည်သူများနှင့် မြန်မာ့ မြေပေါ်မှာ အချင်းချင်းမှန်းတီးသွေးကွဲပြီး တိုက်ခိုက်ဖြိုခွဲမီးလောင် တိုက်ထဲသွင်းချင်နေသူတို့၏စနက်ကို နိုင်ငံတကာ နိုင်ငံရေးမိုးလေဝသ ကို လုံးဝမသိမြင်ကြသူ လူငယ်အချို့က နားယောင်ခဲ့ကြလေသည်။ ခက်ခဲသော တည်ဆောက်ရေး၊ ပြုစုပျိုးထောင်ရေးတွေ စိတ်မဝင်စား။ လွယ်ကူသော ဖျက်ဆီးရေးတွေမှာလည်း ပါဝင်ရလျှင် သူရဲကောင်း တော်လှန်ရေးသမားဖြစ်မည် ထင်မိတတ်သည်။ လွဲလေစွာ။ အဆင့်မြင့် နည်းပညာလက်ကိုင်ဖုန်းပေါ်မှာ လိုရာဆွဲကာ မျက်လှည့်ပြသိမ်းသွင်း လိုက်ရာ အသိမဲ့စွာ မှိုင်းမိလိုက်ပါခဲ့မိကြရာလေသည်။

မိမိ၏ ဆွေမျိုးသားချင်းတွေပါပဲ။ ရဲရဲနီနီ အလုပ်ခွင်မှ စွန့်ခွာ ထွက်သွားရလေသည်။ သူတို့မသိနားမလည်ခြင်းအား သူတို့ကို အပြစ်မတင်ရက်။ မိမိတို့က နားလည် နားဝင်အောင် စောစောစီးစီး အသိပညာမပေးနိုင်ခဲ့ဘဲ လူတွေကိုနားဖားကြိုးထိုးသလို လိုရာဆွဲနိုင် သော နည်းပညာမြင့် အနောက်နိုင်ငံမဟာဗျူဟာ နိုင်ငံရေးသမားတွေ

ခရီးစရိတ်နှင့် အခြားခံစားခွင့်။

၄။ ရာထူးတိုးမြှင့်ခွင့်၊ အငယ်တန်းစာရေးမှ စတင်ဝင်ရောက်ခဲ့ကြသူများထဲမှ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဝန်ကြီး၊ အမှုဆောင်အရာရှိချုပ် စသည့်ရာထူးနေရာအဆင့်ထိ ရောက်ရှိခဲ့ကြသူများ လက်တွေ့အထောက်အထား၊ သက်သေသာခက သက်ရှိထင်ရှားပြနိုင်ပါ၏။ မယုံလျှင် လောင်းကြေးထပ်ကြည့်စေလိုပါ၏။

၅။ ပညာလေ့လာဆည်းပူးခွင့်၊ အလုပ်ခွင်အတွင်းမှပင် နိုင်ငံခြားသို့ ပညာတော်သင် ရွေးချယ်စေလွှတ်ခံရသဖြင့် Ph.D ဒေါက်တာ၊ ပါရဂူဘွဲ့ရခဲ့သူ များ ရေတွက်၍မကုန်နိုင်ပေ။

၆။ ခွင့်ခံစားခွင့်၊

၇။ ထူးချွန်မှု၊ စွမ်းစွမ်းတမ်းကြိုးပမ်းဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊

၈။ ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်၊ ကိုဗစ်(၁၉)ကပ်ရောဂါကြိုတင်ကာကွယ်ဆေးကို ထိုးရာတွင် နိုင်ငံဝန်ထမ်းများ မကျန်စေရပေ။

၉။ အငြိမ်းစားယူခွင့်၊

၁၀။ တာဝန် ထမ်းဆောင်ခြင်းကို အကြောင်းပြု၍ ထိခိုက် ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အတွက် အထူးပင်စင်ခံစားခွင့်၊

စာမျက်နှာ ၁၃ မှ

၁၁။ အမျိုးသမီးဝန်ထမ်းဖြစ်ပါက တူညီသောအလုပ်အတွက် အမျိုးသားဝန်ထမ်းများနည်းတူ အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့် ကိုယ်ဝန်ရှိစဉ်ခွင့် ရသည်။ မွေးဖွားပြီးနောက် ခွင့်ရသည်။ ခွင့်တင်စရာမလို၊ မွေးစာရင်း ပြသခြင်းဖြင့် အလုပ်မှ နားခွင့်ရပါ၏။

၁၂။ ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသော အသင်းအဖွဲ့များတွင် ပါဝင်ခွင့်၊

၁၃။ ဝန်ထမ်းရေးရာခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့်၊

၁၄။ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်၊

၁၅။ ကူးပြောင်းချိန်ခံစားခွင့်၊

၁၆။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲဆပြောင်းတာဝန် ထမ်းဆောင်ခွင့်၊

၁၇။ လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့်၊

၁၈။ ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ် သော အခြားခံစားခွင့်၊

၁၉။ တူညီသောအလုပ်အတွက် တူညီသည့်လစာ၊ ထောက်ပံ့ ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များကို သက်ဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်၊

၂၀။ သီးခြားတာဝန်ပေးချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်း တစ်ရပ်ရပ်အတွက် ချီးမြှင့်ငွေ သို့မဟုတ် အကြေးငွေကို သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစား ခွင့်။

ဤနေရာတွင် ဥပဒေပါအချက်များ အသေးစိတ်မဖော်ပြတော့ပါ။ စာဖတ်သူများ အပေးမြင် အပင်သိကြပြီးဖြစ်၏။ အသွေးမြင် အသွင် သိကြပြီ။ တစ်ထွာပြလျှင် တစ်လံမြင်နိုင်သည်။ တကယ့်ပကတိ အခြေအနေ။

နိုင်ငံဝန်ထမ်းဟူသည် ပြည်သူတစ်ရပ်လုံးကို အလုပ်အကျွေးပြု ကြရသူများသာ ဖြစ်ပါသည်။ လူဦးရေအားလုံး၏ ၅ ရာခိုင်နှုန်းမျှသာ ရှိပါလိမ့်မည်။ ၉၅ ရာခိုင်နှုန်းသော တောင်သူလယ်သမား၊ အလုပ် သမား၊ ကုန်သည်ပွဲစား၊ လက်လုပ်လက်စား၊ ဈေးသည်အစရှိသော

ဆင်းရဲချမ်းသာမခွဲ၊ တောင်ပေါ်မြေပြန့်မခွဲ၊ နေရာဒေသမခွဲ၊ လူမျိုးဘာသာမခွဲ ဝန်ဆောင်မှုပေးနေကြရသူများ ဖြစ်ကြပါသည်။ တာဝန်ကို အလေးထားကြရသည်။

စစ်သားမှာ စနေ၊ တနင်္ဂနွေ မပိတ်ချေ။ ရဲတပ်ဖွဲ့ဝင်မှာ စနေ၊ တနင်္ဂနွေ နားရက်မဟုတ်ပေ။

ပြန်ကြားရေးဝန်ထမ်းများသည် နေ့စဉ် ရေဒီယိုရုပ်မြင်သံကြားမှာ နာရီမိနစ်မဆိုထားနှင့် စက္ကန့် မလွဲရအောင် အချိန်တိတိကျကျ တာဝန်ထမ်းဆောင်ကြရ၏။ သတင်းစာသမားသည် နားရက်မရှိ။ ညဉ့်နက်သည်အထိ အရုဏ်တက်မှာ သတင်းစာဝေချိန်အထိ၊ အလုပ် မပြီးမချင်း မအိပ်နိုင်ပါချေ။ တာဝန်သည်တာဝန်။ ဘဝမှာ တာဝန် ကျေဖို့ အရေးအကြီးဆုံးပင်။

တာဝန်များ

အောက်ပါတို့ကို နိုင်ငံဝန်ထမ်းဥပဒေအရ မိမိတို့က လိုက်နာရန် တာဝန်ရှိကြသည်-

၁။ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရသော်လည်း၊ Civil Disobedience Movement (CDM) လုပ်သူများသည် ပြည်သူ့အကျိုးအတွက် ဝန်ဆောင်ခြင်းမှ ပျက်ကွက်ခဲ့ကြ သဖြင့် သစ္စာမဲ့သူများ ဖြစ်ကြကြောင်း အပြစ်သိမြင်နေ လောက်ပြီ။ ပြည်သူများဘဝ ထိခိုက်နစ်နာလှပါသည်။ ကြာလေလေ သိသာထင်ရှားလေလေပင်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများပါ ပြဋ္ဌာန်း ချက်များကို လိုက်နာခြင်း (မလိုက်နာခဲ့သော ထိုပုဂ္ဂိုလ် များသည် ပြည်သူ့ကောင်းကျိုးချမ်းသာကို တာဝန်မဲ့ လျစ်လျူပြုရာရောက်ကြောင်း ပို၍ပို၍ ပေါ်လွင်လာပေပြီ။)

၃။ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေး ထား၍ ဆောင်ရွက်ခြင်း (ဤအချက်ကို ဆန့်ကျင်မှုကလည်း မိုက်မဲရက်စက်လှပါ၏)

၄။ မိမိအားပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း။

၅။ ပါတီနိုင်ငံရေးကင်းရှင်းခြင်း (မိမိကို လစာပေးထားသော ပြည်သူနှင့်နိုင်ငံတော်ကို ဆန့်ကျင်ကာ ပါတီအကျိုးအတွက် အလုပ်ခွင်မှ စွန့်ခွာထွက်ခဲ့ကြသူများ တရားမျှတပါ၏လား။

မှန်ကန်ပါသလား)

၆။ ပြည်သူ့ကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။ လိုက်နာရန်တာဝန်ပျက်ကွက်ခဲ့ကြသူများသည် ပြည်သူ့ကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးရန် တာဝန်ရှိခြင်းကို လျစ်လျူ ရှုမူဖြစ်သည်။ ဆရာဝန်ဖြစ်စေ၊ ဆရာမဖြစ်စေ၊ ကျောင်းဆရာဖြစ်စေ၊ လူ့ကျင့်ဝတ်၊ လူ့ဝတ္တရားနှင့် မေတ္တာတရား ခေါင်းပါးလွန်းသဖြင့် လားရာမကောင်းနိုင်ကြောင်း သိမြင်ကာ သနားမိပါသည်။ များစွာ ရင်နာကြေကွဲရပါသည်။ ကျွန်တော်ကကော ဘာများတတ်နိုင်ပါဦး မည်နည်း။

CDM လုပ်သည်ဆိုပြီး အလုပ်ထွက်သွားခဲ့ကြသော ဝန်ထမ်း အချို့သည် သုံးလလောက်ကြာသောအခါ အနေကျပ်၊ အစားကျပ်၊ လူမလေး ခွေးမခန့်၊ လူရာမဝင်တော့သောဘဝသို့ ကျရောက်လာ သောအခါ အလုပ်ခွင်ထဲသို့ တောင်းပန်တိုးလျှိုးကာ ပြန်ဝင်လာ ကြ၏။

အလုပ်ဖြစ်ရုံလောက်သာ မှေးလုပ်၏။ အထက်ကိုလည်း ကလန်ကဆန်။ အောက်ကိုလည်း ဟောက်လိုက်၊ မာန်လိုက်။ စိတ်ညစ်အောင် ဖိနှိပ်လိုက်။ ပညာပြုလိုက်။ တာဝန်အပေါ်မလေးနက်လျှင် မည်သူမဆို ဝန်ထမ်းကောင်း မဖြစ်နိုင်ပါ။ အလုပ်ကို မချစ်လျှင် ထိုသူသည် စွမ်းရည်ကျဆင်းသည်။ သူ၏အလုပ်စွမ်းရည် သိသာစွာကျခဲ့ရပြီ။ သူသည် လက်ရှိထက် ပို၍မြင့်သောအဆင့်နှင့် မသင့်တော်သောဝန်ထမ်း ဖြစ်နေလေပြီ။ ရှိစေ။

ဝန်ထမ်းကောင်းဖြစ်ရန် လုပ်ငန်းကျွမ်းကျင်တတ်မြောက်မှု လည်း လိုအပ်သည်။ အလုပ်အပေါ် မြတ်နိုးလေးစားမှု စိတ်ကောင်း စေတနာလည်းထားရန် လိုအပ်သည်။ “အကယ်၍သာ သင်သည် လုပ်သင့်တာထက် ပိုလုပ်မည်ဆိုလျှင် ရသင့်တာထက် ပိုရမည်ဆိုသော အချက်ကို ကျွန်တော်က ရဲကြီးအာမခံပါသည်” ဟု ဇမ်၊ ဇမ်ဂလာ (Zig Zigar) ဆိုသော ကမ္ဘာကျော် တက်ကျမ်းပြုသူဆရာတစ်ဦးက တိကျပြတ်သားစွာ ရေးထားဖူးပါသည်။ ပြည်သူ့ဝန်ထမ်းဘဝ တတ်ကျွမ်းမှုကော စေတနာထက်သန်မှုပါ ပြည့်ဝကာ အောင်မြင် တိုးတက်ကြပါစေ။ ။

ကျော့ဖုံးမှ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသည့် မြို့နယ်များအလိုက် စုရပ်နေရာ များဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း များ၌ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ၊ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ တွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးထိုးရသေးသော ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေ သော ကာကွယ်ဆေးထိုးရသေးသည့် စေတနာ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများ အား ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ကာကွယ်ဆေးထိုးနှံပေးသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၆၇၀ ကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၄၄၂ ဦးကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကို လည်း ကောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကို လည်း ကောင်း၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းအခြေခံပညာ

အထက်တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကို လည်း ကောင်း၊ လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၈၀၀ ခန့်ကို လည်း ကောင်း၊ ဇေယျာသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၆၀၄ ဦးကို လည်း ကောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံ ပညာအထက်တန်းကျောင်း၌ လူဦးရေ ၃၅၀ ခန့်ကို လည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးကြသည်။ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေး အတွင်း အောက်ဆီဂျင်ပါဝင်မှုမာဏ တိုင်းတာပေး ခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှ သာ ကာကွယ်ဆေးထိုးနှံပေးသည့်အပြင် ဆေးထိုးနှံ ပြီးသူများကိုလည်း ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက နားနေခန်းများသို့ နာရီဝက် အနားယူနိုင်စေရန် ကူညီခေါ်ဆောင်ပေးခြင်း၊ အနားယူနေစဉ်အချိန်အတွင်း ရုတ်တရက် ကျန်းမာ ရေး ချို့ယွင်းလာပါကလည်း လိုအပ်သည်များ ကုသ ပေးနိုင်ရန် အဆင်သင့်ဆောင်ရွက်ပေးခြင်း၊ အနားယူ ပြီးချိန်တွင်လည်း စနစ်တကျ ပြန်နိုင်စေရန်အတွက် လမ်းများကို ဆောင်ရွက်ပေးထားခြင်းနှင့် ဆေး လာရောက်ထိုးနှံသူများ ကျန်းမာရေးအတွက်သာမက လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက ဆောင်ရွက်ထားကြောင်း သိရှိရသည်။



ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးစဉ်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကာကွယ်ဆေးထိုးနှံမည့်ပြည်သူလူထု သိရှိထားရမည့် အချက်အလက်များကို ကာကွယ် ဆေး လာရောက်ထိုးနှံသူများ မြင်သာသည့် နေရာ များတွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရှိ ရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကာလကို မိမိတို့ မြို့နယ်အလိုက် ကောက်ခံထားသည့် လူဦးရေစာရင်း များနှင့် ရရှိသည့် ဆေးခွဲစမ်းမှုများအရ သတ်မှတ်ထား ခြင်းဖြစ်သော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ခြင်းကို ဩဂုတ် ၁ ရက်မှ ၄ ရက်အထိ လျာထား

သတ်မှတ်ထားပြီး ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြန်မာ နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါ ကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဟန်ရဲမင်းလော၊ ဓာတ်ပုံ - ကျော်ထိန်

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက်အလက်နှင့် အသိပညာပေး

တနင်္လာ၊ ဩဂုတ် ၂၊ ၂၀၂၁

၁၅

အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၁-၈-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၂၀/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။

၂။ အဆိုပါအများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အောက်ပါစည်းကမ်းချက်များနှင့်အညီ နေထိုင်၊ ဆောင်ရွက်ရန် ဖြစ်သည်-

(က) မိမိတို့၏နေအိမ် သို့မဟုတ် အဆောင်များတွင်သာ နေထိုင်ရန်နှင့် တာဝန်နှင့်နာရေးမှအပ ခရီးသွားလာခြင်း လုံးဝမပြုလုပ်ရန်၊

(ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များအား ယခင်ရုံးဖွင့်ရက် များအတိုင်း ဖွင့်လှစ်ရန်၊

- (ဂ) ကုန်ထုတ်စွမ်းအား မကျဆင်းစေရေးအတွက် အလုပ် သမားဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်ရုံအလုပ်ရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရန်၊
- (ဃ) သက်ဆိုင်ရာဌာနအသီးသီး၏မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီး ရုံးလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး work from home နည်းလမ်းဖြင့်လည်းကောင်း၊ အခြား သင့်လျော်သည့် နည်းလမ်းများဖြင့်လည်းကောင်း စီမံ ဆောင်ရွက်ရန်၊
- (င) မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနှင့် အခြေခံစားသောက် ကုန်များ ရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ရောင်းချရန်၊
- (စ) ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ရောင်းချသည့် ဆိုင်များ၊ ဆေးကုမ္ပဏီများ ဖွင့်လှစ်ရောင်းချရန်၊
- (ဆ) စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်(take away) ဖြင့်သာ ရောင်းချရန်၊
- (ဇ) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်၊ (အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများ နှင့်ဆေးခန်းများ)
- (ဈ) မဖြစ်မနေ နေအိမ်မှ ထွက်ခွာသွားရောက်ရမည့် ကိစ္စရပ်

များ ပေါ်ပေါက်ပါက ပါးစပ်၊ နှာခေါင်းစည်း (Mask) အပါအဝင် လိုအပ်သောရောဂါ ကာကွယ်ရေးအစီအမံများ မဖြစ်မနေ ဝတ်ဆင်ရန်၊

(ည) မဖြစ်မနေ ခရီးသွားလာရမည့်ပုဂ္ဂိုလ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နှင့်ပတ်သက်သော စက်တပ်ယာဉ် များ ပြေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြေးဆွဲသွားလာခွင့်ပြုရန်၊

(ဋ) ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုစံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင် ရွက်ရန်၊

(ဌ) ကုန်တင်ကုန်ချဆိပ်ကမ်းများကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်ရန်၊

(ဍ) COVID-19 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန်။

၃။ အထက်ပါစည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါသည်။

ဩဂုတ် ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၄၈၀ တွေရှိ

ထပ်မံသေဆုံးသူ ၃၉၇ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၉၇၃၁ ဦးရှိ

(၁-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၃၁-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲမူနာ စုစုပေါင်း(၁၀,၀၂၀)ခုအားစစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ သစ်(၃,၄၈၀)ဦး တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲမူနာစုစုပေါင်း(၃,၁၆၉,၄၆၅)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၀၂,၆၆၅) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃,၇၁၅) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၂၁၃,၂၅၇)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃၉၇) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၉,၇၃၁) ဦး ရှိပါသည်။

ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ (၁-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ဓာတ်ခွဲဌာနအမည်	စစ်ဆေးခဲ့သည့် ဓာတ်ခွဲမူနာ စုစုပေါင်း	ပိုးတွေ့ လူနာသစ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းများ	(၉၃) ခု	(၅၄) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpertစက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ	(၇၇) ခု	(၄၉) ဦး
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၂၉၄) ခု	(၁၃၇) ဦး
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၉၅) ခု	(၄၀) ဦး
ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)	(၁၄) ခု	(၅) ဦး
လားရှိုးမြို့၊ အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)	(၃၁၃) ခု	(၇၆) ဦး

ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ	(၄၄၂) ခု	(၁၀၁) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၁,၆၈၈) ခု	(၇၉၀) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၇,၀၀၄) ခု	(၂,၂၂၈) ဦး
စုစုပေါင်း	(၁၀,၀၂၀) ခု	(၃,၄၈၀) ဦး

** ပြည်သူ့လူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် -

- နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါကပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုကြောခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြပါရန်၊
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကို တစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။
- COVID-19 ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင် ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

“Stay at Home ကာလမှာ အဓိက အိပ်ရေးဝအောင် အိပ်မယ်၊ အစားအသောက် အားရှိအောင် စားမယ်၊ ရောဂါအခံရှိသူတွေအနေနဲ့ မိမိသောက်နေကျဆေးတွေကို မပြတ်အောင်သောက်ဖို့၊ ပြုနေကျ ဆရာဝန်တွေကို ဆက်သွယ်တိုင်ပင်ပြသဖို့ ဆောင်ရွက်ဖို့လိုပါတယ်”

ဒေါက်တာသန်းနိုင်စိုး

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

ထက်လျှံ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၃၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်များ ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။



လက်ရှိ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး

ဆရာအနေနဲ့ သုံးသပ်ပြောကြားပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး ။ ။ လက်ရှိအနေအထားက ကိုဗစ် - ၁၉ ရောဂါရဲ့ တတိယလှိုင်းကို ခံစားနေရပါတယ်။ ၂၀၂၀ ခုနှစ် မေလကုန် ဇွန်လဆန်းမှာ တစ်ဖက်နိုင်ငံနဲ့ ဆက်စပ်လျက်ရှိတဲ့ ချင်းပြည်နယ် တွန်းဖဲမြို့နယ် ကျိုခါးမြို့မှာ အစုလိုက်တွေ့ရှိမှုကနေစတင်ပြီး တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပါတယ်။

ဒီလို များပြားလာမှုကနေ လူဦးရေထုထပ်တဲ့ မြို့ကြီးတွေကို ရောက်ရှိတဲ့အခါမှာ ကျွန်တော်တို့ မြင်တွေ့ရတာတွေ ဖြစ်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ဖွယ်ရှိတာတွေကို အမြန်ဆုံး ဆောင်ရွက်နေတာကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။

လက်ရှိရောက်နေတဲ့အခြေအနေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၁၀ ရက်တာ ကာလအတွင်း စစ်ဆေးနိုင်တဲ့ ပမာဏက ၁၅၀၀၀၊ ၁၆၀၀၀ နဲ့ ၁၇၀၀၀ ဝန်းကျင်ကို နေ့စဉ်စစ်ဆေးနိုင်တယ်။ စစ်ဆေးနိုင်တဲ့အထဲမှာ ပိုးတွေ့ရှိမှုနှုန်းအနေနဲ့ ဇူလိုင်လ ၂၀ ရက်ကနေစပြီး ၃၆ ဒသမ ရာခိုင်နှုန်းကနေ ၂၉ ရက်အထိ ၃၄ ဒသမ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ ဖြစ်ပွားတဲ့လူဦးရေကလည်း ၄၀၀၀ နဲ့ ၅၀၀၀ ဝန်းကျင်တန်းလာပါတယ်။ ပိုးတွေ့ရှိမှုနှုန်းကလည်း နည်းနည်းလေး တန်းလာပါတယ်။ ဒါတွေက ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

တစ်ဖက်ကကြည့်ရင် ကူးစက်ရောဂါရဲ့ သဘောအရ ကူးစက်ရောဂါကိုဖော်ပြတဲ့ဂရပ်မျဉ်း (Epidemic Curve) မှာ ထောင်တက်သွားတဲ့အပိုင်း (Ascending Limb) အရင် ရှိတယ်။ ပြီးရင် နည်းနည်းလေး ပြန်တန်းလာတယ်။ ဒါကို (Pleat Phase) ရောက်တယ်လို့ခေါ်ပါတယ်။ နောက် ပြန်ကျလာတဲ့အပိုင်း (Descending Limb) ရှိလာတယ်။ အခုလက်ရှိမှာ ကျွန်တော်တို့က တက်လာတဲ့ အခါတုန်းကလည်း အရှိန်အဟုန်နဲ့ကို သိသိသာသာတက်ခဲ့ပါတယ်။ ဒုတိယလှိုင်းနဲ့ယှဉ်ကြည့်ရင် အခုတတိယလှိုင်းမှာ တက်တဲ့နှုန်းက အလွန်သိသာပါတယ်။ ဒါပေမယ့် လက်ရှိအနေနဲ့ ရောဂါအခြေအနေက စပြီးတန်းလာတာကို တွေ့ရ

တာက တစ်ပတ်လောက်ရှိပါပြီ။ နိုင်ငံတော်အပိုင်းကလည်း ရုံးပိတ်ရက်တွေ သတ်မှတ်ပေးထားပါတယ်။ မိဘပြည်သူတွေလည်း ကိုယ့်အိမ်ထဲမှာသာ နေတဲ့ Stay at Home နေထိုင်ပေးတာတွေလည်း ပါတယ်။ အဲဒါအခါ လူလူချင်း ထိတွေ့ဆက်ဆံမှုတွေ နည်းပါးလာတာနဲ့အမျှ ရောဂါကူးစက်မှုကျတယ် ဆိုတဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး နိယာမလည်းရှိတဲ့အခါ ကောင်းကျိုးစတင်ခံစားရလာတဲ့ သဘောပါ။

ကျွန်တော်တို့က ဒီပေါ်မှာမူတည်ပြီးပြောရရင် ရောဂါအနေအထားက စပြီးတန်းလာတဲ့ အနေအထားရှိတယ်ဆိုတာက ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ လျော့လို့မရသေးပါဘူး။ ဒါကို စောင့်ကြည့်ပြီး ဆက်လက်သတိကြီးကြီး ထားပြီး ကာကွယ်ရေးနည်းလမ်းတွေ၊ မိမိ အိမ်မှာ နေထိုင်ခြင်းတွေကို ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရဦးမှာ ဖြစ်ပါတယ်။

တစ်ဖက်က သွားလာမှုလျော့လာတဲ့ အခြေအနေကို တင်ပြရရင် Google ကနေထုတ်တဲ့ ကိုဗစ် - ၁၉ ရောဂါ နဲ့ပတ်သက်ပြီး လူအများ သွားလာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး Google ကနေ စစ်တမ်းကောက်ထားတာ ရှိပါတယ်။ ဒီမှာ မြန်မာနိုင်ငံတစ်ခုလုံးအနေနဲ့ ဈေးဝယ်ထွက်တဲ့ အပိုင်းမှာ ၆၈ ရာခိုင်နှုန်း လျော့ကျသွားတယ်။ စုပေါင်းကတ်နဲ့ ဆေးဆိုင်တွေကို သွားတဲ့အပိုင်းမှာ ၄၅ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အများပြည်သူ အနားယူတဲ့နေရာတွေကို သွားတဲ့အပိုင်းမှာ ၄၉ ရာခိုင်နှုန်း လျော့ကျ သွားတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုတဲ့နှုန်းက ၆၄ ရာခိုင်နှုန်း လျော့ကျသွားတယ်။ လုပ်ငန်းခွင် ဝင်ရောက်မှုအနေနဲ့ တစ်နိုင်ငံလုံးမှာ ၇၁ ရာခိုင်နှုန်း လျော့ကျသွားတယ်။ မိမိအိမ်ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ရာခိုင်နှုန်းက ၃၁ ရာခိုင်နှုန်း တက်လာပါတယ်။ ဒါက ကောင်းတဲ့ အချက်ပါ။

ရန်ကုန်အနေနဲ့ အပန်းဖြေနေရာတွေ၊ ဈေးဝယ် သွားတာတွေက ၇၀ ရာခိုင်နှုန်းလျော့ကျသွား တယ်။ စုပေါင်းကတ်နဲ့ ဆေးဆိုင်တွေကို သွားရောက် မှုအနေနဲ့ ၄၃ ရာခိုင်နှုန်းလျော့ကျသွားတယ်။

အများပြည်သူအပန်းဖြေနေရာတွေကို သွားရောက် မှုအနေနဲ့ ၆၈ ရာခိုင်နှုန်းလျော့ကျသွားတယ်။ အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းတွေ အသုံးပြု မှုအနေနဲ့ ၆၃ ရာခိုင်နှုန်းလျော့ကျသွားတယ်။ လုပ်ငန်းခွင်ဝင်ရောက်မှုအနေနဲ့ ၇၃ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အိမ်မှာနေထိုင်မှုအနေနဲ့ ၃၆ ရာခိုင်နှုန်းတက်လာပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းဖြင့် မိဘ ပြည်သူတွေက Stay at Home ကိုလိုက်နာပေးကြတဲ့ သဘောရှိပါတယ်။ အဓိက ကူးစက်ရောဂါကို အခြေခံထိန်းချုပ်ခြင်းဖြစ်တဲ့ Stay at Home ကို ဒီလိုမျိုးနေနိုင်လေလေ ကျွန်တော်တို့အတွက် ကောင်းကျိုးရှိလေဖြစ်ပါတယ်။ ဒီပေါ်မှာမူတည် ပြီး လူတွေရဲ့ သွားလာလှုပ်ရှားမှုနဲ့ ရောဂါအတက် အကျကို ပြန်ချိန်ကြည့်တဲ့အခါ ကူးစက်ရောဂါက အရှိန်နဲ့တက်တဲ့အချိန်မှာ သွားလာလှုပ်ရှားမှုတွေ က တက်နေသေးတယ်ဆိုရင် ရောဂါအရှိန်က တော်တော်နဲ့ မကျလာပါဘူး။ ဒါပေမယ့် ကူးစက် ရောဂါ တက်နေတဲ့အချိန်၊ သွားလာလှုပ်ရှားမှု တွေကျသွားရင် ကူးစက်ရောဂါကလည်း သိပ်မကြာ ဘူး ကျသွားတတ်ပါတယ်။ ဒါက အခုလို ဂရပ်တွေ ကိန်းဂဏန်းတွေကို လေ့လာခြင်းဖြင့် တွေ့ရပါ တယ်။

Stay at Home ကို ဆက်ပြီးနေဖို့က မိမိအိမ် မှာ ကျန်းမာအောင်နေထိုင်ဖို့ အရေးကြီးပါတယ်။ Stay at Home ကာလမှာ အဓိက အိပ်ရေးဝအောင် အိပ်မယ်၊ အစားအသောက်အားရှိအောင် စားမယ်၊ ရောဂါအခံရှိသူတွေအနေနဲ့ မိမိသောက်နေကျ ဆေးတွေကို မပြတ်အောင်သောက်ဖို့၊ ပြုနေကျ ဆရာဝန်တွေကို ဆက်သွယ်တိုင်ပင်ပြသဖို့ ဆောင်ရွက်ဖို့လိုပါတယ်။ ဆေးနဲ့ပတ်သက်လို့ ဆေးဆိုင်တွေကိုလည်း ဖွင့်ထားပါတယ်။ တစ်ဖက် က အစားအသောက်နဲ့ပတ်သက်ရင် ကြက်ဥမှ အားရှိတာ မဟုတ်ပါဘူး။ ကြက်ဥအစားထိုး စားသောက်နိုင်တဲ့ အစားအစာတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါတွေကိုလည်း စားဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းမှာ အားရှိမှ ရောဂါကို တိုက် ဖျက်နိုင်မှာပါ။

နောက်တစ်ခုက စိတ်ကျန်းမာရေးလည်း လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးအနေနဲ့ စိတ်ခွန် အားကောင်းမှ ရောဂါဒဏ်ကိုခံနိုင်မှာပါ။ Stay at Home ကာလတွေမှာ ဖြစ်နိုင်ရင် အိမ်မှာ နေထိုင် ပေမယ့် ကိုယ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဗီဒီယိုချက်လုပ်တာဖြစ်ဖြစ်၊ သတင်းမေးမြန်းတာ ဖြစ်ဖြစ် အပြန်အလှန် ပြောဆိုဆက်သွယ်တာ တွေက စိတ်ခွန်အားတက်စေတာတွေ ဖြစ်ပါ တယ်။ နောက်တစ်ခုက မိမိသက်ဆိုင်ရာ ဘာသာ တရားအလိုက် စိတ်ကိုတည်ငြိမ်အောင် လုပ်ကိုင် ဆောင်ရွက်နိုင်ရင် စိတ်ကျန်းမာရေးကို အထောက် အကူပြုတဲ့ကိစ္စတွေ ဖြစ်ပါတယ်။

မဖြစ်မနေ အပြင်ထွက်ရတဲ့သူတွေအနေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် လည်း ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက် လိုက်နာဖို့ လိုပါတယ်။

နောက်တစ်ခုက အိမ်မှာ သံသယလူနာရှိတဲ့အခါ ပိုပြီးတော့ သူ့ကို သီးခြားထားနိုင်ဖို့ လိုပါတယ်။ အိမ်မှာ ရောဂါ အခံရှိတဲ့သူတွေ၊ အသက်အရွယ်ကြီး ရင့်တဲ့သူတွေရှိတယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေနဲ့ ခပ်ခွာခွာ နေပါ။ ဖြစ်နိုင်ရင် တစ်အိမ်သားလုံး Mask တပ်ထား ခြင်းနဲ့ လေဝင်လေထွက်ကောင်းအောင် ပြတင်း တံခါးတွေကို ဖွင့်ထားပေးတာတို့ကို လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင်မှ ထိတွေ့ဆက်စပ်မှု တွေ၊ ရောဂါပိုးဝင်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေ လျော့ကျပြီး ရောဂါဖြစ်ပွားမှုလှိုင်းကို ဖြတ်ကျော် နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲကို ကိုဗစ်ရောဂါတတိယလှိုင်း စတင်ရောက်ရှိတယ်လို့ ယူဆရတဲ့နေရာဖြစ်တဲ့ ချင်းပြည်နယ် တွန်းဖဲမြို့နယ် ကျိုခါးမြို့မှာဆိုရင် ရောဂါကပြန်ကျနေပါပြီ။ ရောဂါဖြစ်ပွားမှုအနေနဲ့ တွန်းဖဲမြို့နဲ့ ကျိုခါးမြို့မှာဆိုရင် ပိုးတွေ့ရှိသူအသစ်က သုညနီးပါးရှိတဲ့ အခြေအနေက နှစ်ပတ်နီးပါးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါပိုး စတင်ဝင်ရောက်တဲ့နေရာတွေမှာ ရောဂါဖြစ်ပွားမှု တွေ စတင်ပြီး ကျဆင်းလာနေပါပြီ။ ဒါအပြင် တစ်နိုင်ငံလုံး အနေနဲ့လည်း ရောဂါဖြစ်ပွားမှုတွေက စတင်ပြီး တန်းလာနေတာကိုတွေ့ရပါတယ်။ ဒီလို တန်းလာနေတယ်ဆိုရင်တော့ ရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်ကို လျော့ချလို့မရသေးတဲ့အနေအထား ဖြစ်ပါတယ်။ တန်းလာနေတာကနေ ရောဂါဖြစ်ပွား မှုက ပြန်ပြီးတက်နိုင်တဲ့ အနေအထားလည်း ရှိနိုင်ပါတယ်။ ရောဂါဖြစ်ပွားမှုသိသိသာသာ ပြန်ကျ လာပြီဆိုမှ စိတ်အေးရမှာဖြစ်ပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်းအပြင် အစပိုင်းမှာ ရောဂါဖြစ်ပွား မှု များတဲ့ ကလေးမြို့လို နေရာတွေမှာလည်း ရောဂါဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း ပြန်ကျလာပြီ ဖြစ်ပါတယ်။ ဒါတွေက ကောင်းတဲ့အချက် တွေပါ။

တစ်ဖက်မှာလည်း စိတ်ပူရတဲ့နေရာတွေ ကျန်ပါ သေးတယ်။ စိတ်ပူတဲ့နေရာတွေအနေနဲ့ကတော့ အခု တတိယလှိုင်းဝင်ရောက်လာတဲ့ လမ်းကြောင်း နေရာတွေနဲ့ မြို့ကြီးတွေမှာ ရောဂါကူးစက်မှုတွေ

ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ကုသရေးစင်တာတွေမှာ သွားရောက်ပြီး စနစ်တကျ ကုသမှုခံယူရပါမယ်။ ရောဂါအခံတွေဖြစ်တဲ့ ဆီးချို၊ ပန်းနာရင်ကျပ်၊ အသည်း၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေရှိခဲ့ရင် ဆိုးရွားတဲ့အခြေအနေဖြစ်နိုင်လို့ အထူး ကြပ်မတ်ကုသရပါမယ်။

ခင်မိုးခက်၊ အောင်ဝင်းငြိမ်း(ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး ကန့်သတ်ချက်ရှိသည့် ကန့်သတ်ချက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရေးအဖွဲ့နှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနေမိုးအား ဧည့်ခံ၍ အခုလို တွေ့ဆုံမေးမြန်းပါသည်။

မေး။ ကန့်သတ်ချက်ရှိသည့် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ်။

ဖြေ။ လက်ရှိ ဆောင်ရွက်နေတာကတော့ ကန့်သတ်ချက်ရှိသည့် မြို့အဝင်ဂိတ်နှစ်ခုမှာ မြို့တွင်းဝင်ရောက်လာသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဖျားနေရင် (သို့မဟုတ်) stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပြန်လာသူဆိုရင် RDT Test စစ်ဖို့ ကန့်သတ်ချက် ၁၀၀ ဆေးရုံရှိ ဓာတ်ခွဲခန်းနဲ့ ချိတ်ဆက်ပြီး RDT Test နဲ့ ရောဂါရှိမရှိ စစ်ဆေးပါတယ်။ သံသယရှိသူတွေ၊ stay at home ကလာတဲ့သူတွေ၊ လူနာနဲ့ထိတွေ့ ဆက်စပ်သူတွေကို CBFQ သွင်းပြီး သုံးရက်မြောက် နဲ့ ခုနစ်ရက်မြောက်မှာ RDT စစ်ဆေးပါတယ်။ အဲဒီက Positive ထွက်ရင်တော့ ကုသရေးစင်တာ တွေဖြစ်တဲ့ ခုတင် ၁၀၀ သံဃာဆောင်၊ တိုင်းရင်း ဆေးရုံ၊ အားကစားခန်းမ၊ အလေးမရုံ (၁)နဲ့ (၂)၊ GTI ကျောင်းသားအဆောင်တွေကို ပို့ပြီး ကုသမှုခံယူ စေပါတယ်။ Negative လူတွေကတော့ ခုတင် ၁၀၀ ဆေးရုံရှိ လေးခန်းတွဲလေးထပ်ဆောင်မှာ Quarantine ဆက်လက်ထားရှိပါတယ်။ နောက် သံသယလူနာတွေ၊ ပိုးရှိသူနဲ့ ထိတွေ့ဆက်စပ်မိသူ တွေ၊ Stay Home သတ်မှတ်မြို့နယ်က ပြန်လာ သူတွေကို နေ့စဉ် RDT နဲ့ စစ်ဆေးပေးလျက်ရှိပါ တယ်။ ပြီးတော့ လူထုကို အသိပေးနှိုးဆော်တဲ့အနေနဲ့ အသံချဲ့စက်နဲ့ နှိုးဆော်အသိပေးတာကိုလည်း မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး

အဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။ Mask Campaign အနေနဲ့ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးတွေမှာ အခါအားလျော်စွာ အသိပေးနှိုးဆော်ခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာရင် ဘယ်လိုနေ ထိုင်စားသောက်သင့်ပါသလဲခင်ဗျာ။

ဖြေ။ ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ကုသရေး စင်တာတွေမှာ သွားရောက်ပြီး စနစ်တကျ ကုသမှု ခံယူရပါမယ်။ ရောဂါအခံတွေဖြစ်တဲ့ ဆီးချို၊ ပန်းနာရင်ကျပ်၊ အသည်း၊ နှလုံးနဲ့ ကျောက်ကပ် ရောဂါ တွေရှိခဲ့ရင် ဆိုးရွားတဲ့အခြေအနေဖြစ်နိုင်လို့ အထူး ကြပ်မတ်ကုသရပါမယ်။ အစားအသောက် အနေနဲ့ကတော့ အားရှိတဲ့ အစားအစာတွေ စားသောက်ပြီး အိပ်ရေးဝအောင်အိပ်၊ အားဆေး သောက် နေထိုင်သင့်ပါတယ်။ ရင်ကျပ်စေတဲ့ အစားအသောက်တွေကို ရှောင်ရှားသင့်ပါတယ်။

မေး။ ဘယ်လို ရောဂါလက္ခဏာမျိုးတွေ့ရင် စိုးရိမ်ရတဲ့ အခြေအနေလို့ ခေါ်ပါသလဲ။

ဖြေ။ ကိုဗစ်လူနာတစ်ဦးဟာ အခံရောဂါတွေဖြစ် တဲ့ ဆီးချို၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် နာတာရှည် ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင် ဆိုးရွားတဲ့အခြေအနေဖြစ်နိုင်လို့ အထူးကြပ်မတ် ကုသရပါမယ်။ အခံရောဂါမရှိဘဲလည်း ကိုဗစ် ကြောင့် ပြင်းထန်အဆုတ်ရောင်ပြီး အောက်ဆီဂျင် ၉၀ ရာခိုင်နှုန်းအောက် ကျခဲ့ရင်လည်း စိုးရိမ်ရတဲ့ အခြေအနေမို့ အထူးဂရုစိုက်ကုသဖို့လိုအပ်ပါတယ်။



မေး။ လူနာတွေအတွက် အောက်ဆီဂျင် လိုအပ် ချက်ကို ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါ သလဲ။

ဖြေ။ ကန့်သတ်ချက်ရှိသည့် အောက်ဆီဂျင် Plant မရှိပါဘူး။ အောက်ဆီ ဂျင် ဖြည့်သွင်းဖို့ မန္တလေးနဲ့ ဗိုလ်ချုပ်တွေမှာ သွား ရောက်ဖြည့်တင်းရပါတယ်။ လူနာတွေအတွက် O2 concentrator လေးလုံးနဲ့ O2 Cylinder ၂၁ လုံးနဲ့ လည်ပတ်ပေးနေရပါတယ်။ ကန့်သတ် အောက်ဆီ ဂျင် ပရဟိတအသင်း၊ မြို့မမြို့ဖအသင်းကနေပြီး တော့ O2 concentrator ခြောက်လုံး ဝယ်ယူဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

မေး။ ပိုးတွေ့လူနာနဲ့ထိတွေ့သူတွေကို Quarantine ဝင်ဖို့အတွက် စီစဉ်ထားရှိမှုအခြေအနေ ကိုလည်း သိချင်ပါတယ်။

ဖြေ။ ပိုးတွေ့လူနာနဲ့ထိတွေ့သူများကို Quarantine ၁၀ ရက် ၀၀ ရက်ပါတယ်။ ၁၀ ရက်ပြည့်လို့ ပြန်သွားရင် အိမ်မှာ Home Quarantine ခုနစ်ရက် ဆက်ထားပါတယ်။

မေး။ ပိုးတွေ့လူနာတွေကို ဆေးရုံမှာ ဘယ်လို ဆောင်ရွက်ပေးပါသလဲ။

ဖြေ။ စိုးရိမ်ရတဲ့ ပိုးတွေ့လူနာတွေအတွက် တိုင်းရင်းဆေးရုံမှာထားပြီး ကြပ်မတ်ကုသ ပေးပါတယ်။ သာမန်ပိုးတွေ့လူနာတွေကတော့ ပိုးတွေ့ကုသစင်တာတွေမှာ ကုသပေးပါတယ်။

မေး။ လက်ရှိဆေးရုံတက်နေတဲ့ လူနာဦးရေနဲ့ ပြန်လည် ကျန်းမာလာမှုအခြေအနေ စာရင်းလေး သိချင်ပါတယ်။

ဖြေ။ လက်ရှိဆေးရုံတက်နေတဲ့လူဦးရေက ၂၉၁ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူကတော့ ၁၄၀ ရှိပါတယ်။ ကန့်သတ်ချက် ပိုးတွေ့လူနာပေါင်း ၄၄၁ ဦး ရှိပြီဖြစ်ပါတယ်။

မေး။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့ သူများကို ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုများ စီစဉ်ဆောင်ရွက်ထားပါသလဲ။

ဖြေ။ ဩဂုတ်လထဲမှာ ကာကွယ်ဆေးထိုးနှံပေး ရာမှာ ဦးစားပေးအနေနဲ့ အသက် ၆၅ နှစ် အထက်ရှိသူတွေကို ထိုးနှံပေးမှာဖြစ်တဲ့အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားပြီးဖြစ်ပါတယ်။ စာရင်းကောက်ယူရရှိပြီးရင် ကာကွယ်ဆေးများကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

စာမျက်နှာ ၁၆ မှ

တော်တော်များများဖြစ်ပြီးပြီဆိုပေမယ့် ရောဂါ မဖြစ်သေးတဲ့နေရာတွေ ကျန်နေပါသေးတယ်။ ဥပမာ - ရခိုင်ပြည်နယ်လို နေရာမျိုးဆိုရင် ရောဂါ လမ်းကြောင်းနဲ့ လွတ်သွားပြီး မဖြစ်သေးဘဲ ကျန်နေပါတယ်။ ဒီလိုပဲကျန်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်နေရာတော်တော်များများမှာ ရောဂါ များများစားစားဖြစ်သေးတဲ့ နေရာတွေရှိ ပါတယ်။ ဒီလို ရောဂါမဖြစ်သေးတဲ့နေရာ တွေကို ရောဂါက အချိန်မရွေး ရောက်လာနိုင်တယ်။ ဝင်လာနိုင်တယ်ဆိုပြီး သတိထားကာကွယ်ဖို့ လိုပါတယ်။

နောက်တစ်ခုက ကျေးလက်ဒေသမှာ နေထိုင် ကြသူတွေအနေနဲ့လည်း မိမိနေထိုင်ရာ ကျေးရွာ က မြို့ကြီးတွေနဲ့ မနီးဘူး။ အဓိက ခရီးသွား လမ်းကြောင်းပေါ်မှာ မရှိဘူး။ မြို့ကြီးတွေနဲ့ တိုက်ရိုက်အဆက်အသံမရှိဘူးဆိုပေမယ့် မြို့ကြီး တွေကနေ ရွာကိုပြန်လာတဲ့သူတွေကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ကျန်းမာရေးဌာနကို သတင်းပို့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းတွေကို အလေးထားပြုလုပ် သင့်တဲ့အချိန်အခါဖြစ်ပါတယ်။

ဒီအချိန်မှာ အဓိကရောဂါဖြစ်ပွားမှုအခြေအနေ

က တန်းလာတဲ့အနေအထားဖြစ်ပေမယ့် ပေါ့ဆလို့ မရသေးပါဘူး။ အထူးသတိထား စောင့်ကြည့်ရပါ မယ်။ အဲဒီမှာ အထူး၊ အထူး သတိထားရမယ့်နေရာ တွေက ရောဂါမဖြစ်သေးတဲ့ နေရာတွေနဲ့ ရောဂါ ဖြစ်ပွားမှု စပြီးတက်လာတဲ့နေရာတွေ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှု စပြီးတက်လာတဲ့နေရာတွေအနေနဲ့ ရောဂါဖြစ်ပွားသူ နည်းပါးသေးတဲ့အချိန်မှာ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်း တွေအနေနဲ့ ခြေနိုင်လက်နိုင်အနေအထားမှာ အထူးသတိထားပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့် အဲဒီနေရာ တွေမှာရှိတဲ့သူတွေအနေနဲ့မပေါ့ဆကြပါနဲ့။ ခုနကလို ကျေးလက်ဒေသမှာနေကြပေမယ့် ရောဂါကာကွယ် ရေးလုပ်ငန်းတွေကို ပေါ့ပေါ့ဆဆဆောင်ရွက် ကြပါနဲ့။ ရောဂါဖြစ်ပွားမှု များပြားရာဒေသက ပြန်လာတဲ့သူတွေကို သက်ဆိုင်ရာကျန်းမာရေးဌာန တွေ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းကာ မြို့ပြပြန်လာတဲ့သူဆိုမှာ ရောဂါပိုး ပါမလာအောင် အထူးသတိထားပြီး ကာကွယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင် ရောဂါစင်ပြီးဖြစ်တဲ့ နေရာတွေမှာ တဖြည်းဖြည်းနဲ့ ရောဂါဖြစ်ပွားမှု အရှိန်ကျလာပြီ တစ်နိုင်လုံးအနေနဲ့ ရောဂါဖြစ်ပွား မှုအခြေအနေက တန်းလာပြီဖြစ်ပေမယ့် ပေါ့လို့

မရသေးပါဘူး။ အထူးဆက်လက်သတိထားရပါမယ်။ ထပ်ပြီးပြောရရင် ဒီထဲမှာ ပိုပြီးအထူး၊ အထူး သတိထားရမယ့်နေရာတွေက အခုမှစတင်ပြီး ရောဂါ ဖြစ်ပွားတဲ့နေရာတွေနဲ့ တတိယလှိုင်းမှာ ရောဂါကူးစက်မှု လုံးဝမဖြစ်သေးတဲ့နေရာတွေပါ။ အဲဒီနေရာတွေက အထူးသတိထားပြီး ကာကွယ် ကြဖို့လိုပါတယ်။ အဓိက ရောဂါပိုး ကိုယ့်ဒေသကို မဝင်နိုင်အောင်၊ အခြေမချနိုင်အောင် အမြစ်မတွယ် အောင်လုပ်ဖို့လိုပါတယ်။

ရောဂါပိုး မဝင်နိုင်ဖို့ နည်းလမ်းအနေနဲ့ကတော့ ဒီရောဂါပိုးဟာ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ် နေရာတွေ က ဝင်နိုင်တဲ့အတွက် နှာခေါင်းနဲ့ ပါးစပ်ကို Mask နဲ့ လုံခြုံအောင် ဖုံးအုပ်ထားမယ်။ မျက်စိကို လိုအပ် လာရင် Face Shield နဲ့ ကာကွယ်မယ်။ ဒီလိုမျိုးနဲ့ ဝင်ပေါက်တွေကို ကာကွယ်ထားရင် ဗိုင်းရပ်စ်က လုံးဝဝင်စရာအကြောင်း မရှိပါဘူး။ လူတိုင်းလူတိုင်း အထူးသတိထားပြီး ကာကွယ်ပါ။ တတိယလှိုင်း လွန်မြောက်တော့မယ့်အခြေအနေကို မြင်လာနေရ ပေမယ့် အထူး၊ အထူးသတိထားပြီး ဂရုစိုက် ဆက်လက်ကာကွယ်ပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။

အစီအစဉ်များ ။ ။ ဆရာအနေနဲ့ ဖြည့်စွက် ပြောကြားလိုတာများရှိရင် ပြောကြားပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး ။ ။ အဓိက ဒီနေရာမှာပြော ကြားလိုတဲ့ Key Message က ပိုးက ထွက်ရင်လည်း နှာခေါင်း၊ ပါးစပ်က ထွက်တယ်။ ဝင်ရင်လည်း နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကဝင်တဲ့အတွက် အဲဒီနေရာတွေကို အထူး သတိထားပြီး ကာကွယ်ပေးကြပါ။ နောက်တစ်ခုက ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းစားခြင်းကို ပြောကြား လိုပါတယ်။ ကျွန်တော့်အသိထဲမှာလည်း ရောဂါ ပိုးဝင်ပြီး ဆုံးရှုံးသွားတာ ရှိပါတယ်။ သူဆိုရင် ကွမ်းတော်တော်စားပါတယ်။ ဈေးရောင်းတဲ့သူ လည်း ဖြစ်တယ်။ ကွမ်းစားတဲ့သူလည်းဖြစ်တဲ့ အတွက် Mask ကို မတပ်နိုင်ဘူး။ အဲဒီအခါမှာ ရောဂါပိုးဝင်သွားပါတယ်။ ဒီလိုပါပဲ ဆေးလိပ် သောက်တယ်ဆိုရင် Mask ကို မတပ်နိုင်ဘူး။ ဆေးလိပ်သောက်တဲ့သူရဲ့ အဆုတ်ကလည်း တော်တော်ကြီးကို ဆေးလိပ်ကြောင့် ထိခိုက်ထား နိုင်တယ်။ ဒီလိုအနေအထားမျိုးမှာ ပိုးဝင်ရင် ရောဂါဖြစ်ပွားမှုက ပိုပြီးပြင်းထန်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကို လုံးဝ ရှောင်ကြဉ်ကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက် ရပါတယ်။

အစီအစဉ်များ ။ ။ ယခုလို ပြည်ပြည်စုံစုံ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ။

ဆေးထိုးပြီးတော့ ဘာမှမဖြစ်ပါဘူး။ စိတ်ထဲမှာ လုံခြုံသလိုခံစားရတယ်။ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ပြည်သူတွေကို အခွင့်အရေးရရင် လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။



ဦးထက်အောင်မြိုး



ဦးမြင့်ဆောင်



ဦးတင်စိုး



ဦးဇေထက်အောင်



ဒေါ်စန်းမြင့်



ဒေါ်သီတာဆွေ

မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားမှုနှုန်း မြင့်မားနေသည့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ် -၁၉ ကာကွယ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆေးထိုးနှံမှုလုပ်ငန်းစဉ်များကို အနီးကပ်ကြီးကြပ်ပေးနေသည့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူများ၏ ပြောကြား ချက်များကို ပြည်သူများ သိရှိနိုင်စေရန် တွေ့ဆုံမေးမြန်း ရေးသားတင်ပြလိုက်ရ ပါသည်။

ဦးထက်အောင်မြိုး (ဒက္ခိဏသီရိမြို့နယ်အုပ်ချုပ်ရေးမှူး)

အခုက ပထမဦးစားပေးအနေနဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီး ရွယ်အိုတွေကို ဦးစားပေးထိုးနှံပေးတာ ဖြစ်ပါတယ်။ ဒုတိယဦးစားပေးအနေနဲ့ ရဟန်း၊ သံဃာတွေကို ထိုးပေးပါတယ်။ ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုပေးနေ တဲ့ အစိုးရကျန်းမာရေးဌာန၊ ပုဂ္ဂလိက ကျန်းမာရေးဌာန ကိုယ်စားပြုသူတွေကို ထိုးနှံပေးပါတယ်။ ကျွန်တော်တို့မြို့နယ် အတွက် ဆေးခွဲတမ်းအနေနဲ့ အလုံးရေ ၆၀၀ ရရှိပါတယ်။ အခုရရှိလာတဲ့ ဆေး အလုံးရေ ၆၀၀ ကို ပထမဦးစားပေး အနေနဲ့ စိစစ်ပြီးထိုးပေးနေတာ ဖြစ်ပါ တယ်။ ဒီနေ့အတွက် ရပ်ကွက်နှစ်ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ၁၆ အုပ်စုက ကာကွယ် ဆေးထိုးနှံမယ့်သူတွေကို မနက် ၉ နာရီ၊ ၁၁ နာရီ နဲ့ မွန်းလွဲ ၁ နာရီတို့မှာ သုံးသုတ် ခွဲပြီး ထိုးပေးပါတယ်။ သုံးသုတ်ခွဲရတာ ကတော့ ဆေးလာရောက်ထိုးကြတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူအုပ်စု မဖြစ်အောင် Social Distancing အညီ ထိုးပေးခြင်း ဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက သက်ကြီးရွယ်အိုတွေရဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိ စိစစ် ဆောင်ရွက်ပေးပါတယ်။ ကာကွယ်ဆေး ထိုး တဲ့နေရာမှာတော့ ကျန်းမာရေးဦးစီး ဌာနက သူနာပြုများနဲ့ တပ်မတော် ဆေးတပ်ဖွဲ့တို့က နှစ်ဖွဲ့ခွဲပြီး ထိုးပေးပါ တယ်။

အသက် ၆၅ နှစ်နဲ့အထက် သက်ကြီး ရွယ်အိုတွေ၊ ရဟန်း၊ သံဃာတော်တွေကို

နံပါတ် ၁ ဦးစားပေးအနေနဲ့ထိုးပေးတာ ဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာက သက်ကြီး ရွယ်အိုတွေဆိုရင် ပြီးခဲ့တဲ့အသုတ် ကတည်းက အားလုံးထိုးနှံပေးပြီး ဖြစ်ပါ တယ်။ နောက်ထပ်ရရှိမယ့် ကာကွယ်ဆေး အလုံးရေအပေါ်မူတည်ပြီး ဦးစားပေး အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေး သွားမှာ ဖြစ်ပါတယ်။

ဦးမြင့်ဆောင် (လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူး)

ဒီနေ့ လယ်ဝေးမြို့နယ်က အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေကို ကာကွယ် ဆေး စတင်ထိုးနှံပေးနေခြင်းဖြစ်ပါတယ်။ ဒီနေ့မှာ လူဦးရေ ၈၀၀ ကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဩဂုတ် ၄ ရက်အထိ တစ်နေ့ လူဦးရေ ၈၀၀ နှုန်းနဲ့ လူဦးရေ ၃၂၀၀ ကို ထိုးနှံပေးမှာဖြစ်ပါတယ်။ ဆေးထိုးဖို့ ပြင်ဆင်ဆောင်ရွက်ထားမှု အနေနဲ့ ဝင်ပေါက်မှာ အပူချိန်တိုင်းပါတယ်။ နောက်ပြီး စာရင်းပေးသွင်းတဲ့နေရာ၊ ဆေးစစ်တဲ့နေရာနဲ့ ဆေးထိုးတဲ့နေရာ တွေကို ပြင်ဆင်ထားပါတယ်။ ဆေးထိုးပြီး တဲ့သူတွေကိုလည်း နားနေဖို့နေရာ သတ်မှတ်ပေးထားပါတယ်။ အရေးပေါ် ကုသဖို့အတွက်လည်း အခန်းတစ်ခန်း သီးခြားပြင်ဆင်ထားပါတယ်။

ဒါ့အပြင် မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုများပြားနေတဲ့အတွက် ပြည်သူတိုင်း ကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်းလိုပါတယ်။

ဦးမြင့်ကြိုင် (ဓမ္မသီရိမြို့နယ်)

ကာကွယ်ဆေးထိုးနှံပေးမယ့်ဆိုတာ ကို ပထမဆုံးကြားသိရတော့ အတော် လေးဝမ်းသာမိတယ်။ ဘယ်နေ့ဆေးထိုးရ မလဲကို စောင့်မျှော်နေတာ ကြာနေပါပြီ။ အခု ဆေးထိုးပြီးတော့ စိတ်လုံခြုံသွား သလို ခံစားရတယ်။ ကျွန်တော့်လိုပဲ တခြား ဆေးမထိုးရသေးတဲ့သူတွေကို လည်း အမြန်ဆုံးဆေးထိုးစေချင်ပါတယ်။ ပြည်ပကမှာထားတဲ့ ကာကွယ်ဆေးတွေ လည်း အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပါတယ်။ ပြည်သူအပေါင်း ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေလို့ ထပ်မံဆုတောင်းပေးပါတယ်။

ကိုဇော်ဟိန်း (ဓမ္မသီရိမြို့နယ်၊ ဘောကသိဒ္ဓိရပ်ကွက်)

ဆေးထိုးနှံပေးဖို့ တာဝန်ရှိသူတွေက စနစ်တကျပြင်ဆင်ထားတာကို တွေ့ရှိ ရပါတယ်။ ကပ်ရောဂါကြီး လျော့နည်း ပျောက်ကွယ်သွားရင်တော့ ခရီးတွေ သွားမယ်လို့ တွေးထားပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အဘိုးအဘွားတွေကို ဦးစားပေးအစီအစဉ်အရ ဆေးထိုးနှံပေး တာတွေ့ရတော့ ဝမ်းသာမိပါတယ်။ တခြားကဏ္ဍအစုံက ပြည်သူတွေကိုလည်း အမြန်ဆုံး ထိုးနှံပေးနိုင်မယ့်လို့လည်း ယုံကြည်ပါတယ်။ ပြည်သူတိုင်း ဆေးထိုး ခွင့်ရတဲ့အချိန်မှာ တို့ဆိုင်းမနေဘဲ ဆေးလာရောက်ထိုးကြဖို့ အကြံပြုလို ပါတယ်။

ဦးတင်စိုး (ရေအိုးစဉ်ကျေးရွာအုပ်စု၊ လယ်ဝေး မြို့နယ်)

ဒီနေ့မှာ ရေအိုးစဉ်ကျေးရွာအုပ်စု ကနေ ကာကွယ်ဆေးတစ်ခါမှ မထိုးရ သေးတဲ့ ၂၇ ဦးနဲ့အတူ ကာကွယ်ဆေး လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်။ ဆေး ထိုးနှံဖို့အတွက် ကျန်းမာရေးဝန်ထမ်း တွေက သွေးတွင်းအောက်ဆီဂျင်နဲ့ သွေးပေါင်ချိန်တိုင်းပါတယ်။ သွေးပေါင် ချိန်မမှန်သေးတဲ့သူဆိုရင် ခဏစောင့်ခိုင်း ပြီး သွေးပေါင်ချိန် ပြန်တိုင်းပါတယ်။ သွေးပေါင်ချိန် ပုံမှန်ရှိတဲ့သူတွေကိုတော့ ချက်ချင်းထိုးပေးပါတယ်။ ကာကွယ် ဆေးထိုးပြီးတဲ့အချိန်မှာလည်း တခြား ခံစားရတာမျိုး မရှိပါဘူး။ အခုလို ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုများပြားနေတဲ့

အချိန်မှာ ကျွန်တော်တို့လို သက်ကြီး ရွယ်အိုတွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးတဲ့ အတွက် များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

ဦးဇေထက်အောင် (ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး)

အသက် ၆၅ နှစ်နဲ့ အထက် အဘိုး အဘွားတွေ၊ ရဟန်း၊ သံဃာတွေ ဦးစား ပေးအနေနဲ့စတင်ပြီး ထိုးနှံပေးတာ ဖြစ်ပါ တယ်။ ဒီနေ့ကစပြီး သုံးရက်အတွင်း လူဦးရေ ၁၂၀၀ ကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဆေးရရှိမှုအပေါ် မူတည် ပြီးတော့ ထပ်မံထိုးနှံပေးသွားမှာပါ။ ဒီနေ့မှာ လူဦးရေ ၄၀၀ ထိုးပေးဖို့ မှန်းထား ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အဘိုးအဘွားတွေဟာ အသက်အရွယ် အရရော၊ ကျန်းမာရေးအခြေအနေအရ ရော ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ကူးစက်နိုင်ခြေများပြီး ထိခိုက်မှုအန္တရာယ် ပိုများနိုင်တာကြောင့် ဦးစားပေးထိုးနှံ ပေးတာပါ။ ဆေးရရှိမှုအပေါ်မှာမူတည်ပြီး ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်သမား တွေ အကုန်လုံးကို လူတန်းစေထိုးနှံ နိုင်အောင် စီစဉ်ထားပါတယ်။

ဒီနေ့မှာ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ထိုင်ခုံတွေကို ခြောက်ပေအကွာနဲ့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကလည်း လူထုထပ် မှုမဖြစ်စေဖို့ ဝိုင်းဝန်းကူညီပေးကြပါ တယ်။ အခုဖြစ်ပွားနေတဲ့ကိုဗစ်-၁၉ ရောဂါ ကိုပြည်သူတွေ ဌာနဆိုင်ရာတွေ ပူးပေါင်း ဆောင်ရွက်ပေးမယ့်ဆိုရင် အမြစ်ပြတ် တိုက်ထုတ်နိုင်မယ့်လို့ ယုံကြည်ပါတယ်။

ဒေါ်စန်းမြင့် (သစ်တောသုတေသန(ရေဆင်း))

ဇေယျာသီရိမြို့နယ်) ဒီနေ့ ၆၅ နှစ်အထက် ပြည်သူတွေကို ဆေးထိုးပေးမယ့်ဆိုလို့ လာရောက်ထိုးနှံ ခြင်းဖြစ်ပါတယ်။ အရင်တစ်ကြိမ် ကာကွယ်ဆေးထိုးပေးတုန်းက မထိုး လိုက်ဘူး။ ဆေးရဲ့ ကာကွယ်နိုင်စွမ်းကို သတင်းစာတွေထဲကနေ ကြေညာထား တော့ နားလည်တယ်။ အဲဒါကြောင့် ကာကွယ်ဆေးလာထိုးတာပါ။ ကျွန်မ

တို့ရဲ့ရပ်ကွက်က လူကြီးတွေနဲ့ ဌာနက လူကြီးတွေက ဆော်ဩလို့ကြားတာပါ။ ဆေးမထိုးခင်လည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ပါတယ်။ အခု ဆေးထိုးပြီးတော့ ဘာမှမဖြစ်ပါ ဘူး။ စိတ်ထဲမှာ လုံခြုံသလိုခံစားရတယ်။ နိုင်ငံတော်က ကျွန်မတို့ကို ဂရုတစိုက်နဲ့ ထိုးနှံပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ပြည်သူ တွေကိုလည်း အခွင့်အရေးရရင် လာရောက်ထိုးနှံကြပါလို့ တိုက်တွန်း ချင်ပါတယ်။

ဒေါ်သီတာဆွေ (သစ်တောသုတေသန(ရေဆင်း))

ဇေယျာသီရိမြို့နယ်) အသက် ၆၅ နှစ်နဲ့အထက် ဆေးထိုး ခွင့်ရတယ်ဆိုပြီး အကြောင်းကြားလို့ အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ ကျွန်မရဲ့ မိဘနှစ်ပါးကို ဆေးလာထိုးတာပါ။ ဆေး မထိုးပေးခင် သွေးပေါင်းချိန်တိုင်းတယ်။ အပူချိန်တိုင်းတယ်။ ရောဂါအခံ ရှိ၊ မရှိ စစ်ဆေးပေးတာတွေကို တွေ့ရတယ်။ မိဘနှစ်ပါးကို ကာကွယ်ဆေးထိုးနှံခွင့်ရလို့ များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အခုလို ရောဂါတွေဖြစ်ပွားနေချိန်မှာ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးထားတဲ့သူတွေ က ကူးစက်ခဲ့တယ်ဆိုရင် ရောဂါပြင်းထန် မှုနည်းတယ်လို့လည်း သိရပါတယ်။

ကာကွယ်ဆေး ထိုးနှံမယ့်သူတွေ အနေနဲ့ မကြောက်ကြပါနဲ့လို့ ပြောချင်ပါ တယ်။ ကျွန်မကိုယ်တိုင်လည်း ကာကွယ် ဆေးထိုးပြီးပါပြီ။ အမေဆိုရင် သွေးတိုး ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ အချက် အလက်တွေကို အကုန်စစ်ဆေးပြီးမှ ထိုးပေးတာပါ။ ထိုးပြီးသွားရင်လည်း မိနစ် ၃၀ စောင့်ကြည့်ပြီးမှ ပြန်လွှတ် တာပါ။ အဲဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအား ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ရင်တောင်မှ ဆိုးဆိုးရွားရွားမဖြစ်အောင် ကာကွယ် ပေးနိုင်တဲ့အတွက် ကာကွယ်ဆေး မထိုးရသေးတဲ့ ပြည်သူတွေကို ကာကွယ် ဆေးထိုးနှံဖို့ အခွင့်အရေးရရင် လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းလို ပါတယ်။ တွေ့ဆုံမေးမြန်း - ရဲမင်းဟန် ဓာတ်ပုံ - ကျော်ထိန်



မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

၂-၈-၂၀၂၀ တနင်္လာနေ့



Table with program listings for MRTV, including times and program names like 'မင်းဝေ' and '၁၈:၄၅'.



Table with program listings for mitv, including times and program names like '07:01 News' and '07:26 The Art of Making Glaze Ware'.



Table with program listings for MRTV MRC, including times and program names like '၈:၀၀ (၀၆:၀၀ မှ ၀၈:၀၀)'.



Table with program listings for MRTV PARLIAMENT, including times and program names like '၀၉:၀၀ အဖွဲ့အစည်း'.



Table with program listings for MRTV SPORTS, including times and program names like '၀၆:၀၀ အဖွဲ့'.



Table with program listings for MRTV SPORTS, including times and program names like '၀၆:၀၀ အဖွဲ့'.

ခရမ်းမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆီနိုဖမ်း စတင်ထိုးနှံပေး

ခရမ်း ဩဂုတ် ၁ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲကစတင်ပြီး အမှတ်(၂)ရပ်ကွက် သကျမာရဇိန် သွန်းဘုရားကြီးဝင်း အတွင်းရှိ သာသနာ့ဗိမာန်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ကာကွယ် ဆေး ဆီနိုဖမ်းကို စတင်ထိုးနှံ ပေးသည်။



ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဩဂုတ် ၂၂ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ထပ်မံထိုးနှံပေးမည်ဖြစ်ကာ ခရမ်းမြို့နယ်အတွင်း သိရသည်။

ယနေ့ဈေးကွက်ပေါက်ဈေးများ

Table containing market prices for various commodities like rice, oil, and other goods, with columns for item names and prices.

မြန်မာ့အလင်း

စာတည်းမှူးချုပ် - အောင်နိုင်ဦး
ခေတ္တစာတည်းမှူး - မြင့်စိုး
သတင်းထောက်မှူး - ခင်ရတနာ
စာတည်းများ - ကြည်ဝင်း၊ ဝင်းကျော်၊ သိမ့်သိမ့်မိုး
ဘာသာပြန် - ခြူးစန္ဒီနွေး၊ တင်လင်းအောင်
စာတည်း - ကျော်သူဝင်း၊ စိန်လွင်အောင်၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်
အငယ်တန်း သတင်းထောက်များ - နေဝင်းထွန်း (၂)၊ ဝေသူနွယ်၊ မိမိဖြိုး
ဓာတ်ပုံ သတင်းထောက် - တင်စိုး
သုတေသန - အိအိခင်နှင့် အဖွဲ့

စာပြင် - အေးအေးမိုးလှိုင်နှင့် အဖွဲ့
စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း - ဇော်ဝင်းအောင်၊ သန်းထွန်းအောင်နှင့် အဖွဲ့
အီးမေးနှင့် အွန်လိုင်း - သက်လွင်ဦးနှင့် အဖွဲ့
ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)
ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)
mmalin.npt@gmail.com
www.facebook.com/MYANMAALINNEWS
နေပြည်တော်-စာတည်းမှူး ၀၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၅၊ ဖက်စ် ၀၆၇-၃၆၁၄၃၊ ရန်ကုန်မှူးချုပ်-အမှတ်(၅၃)၊ နတ်မောက်လမ်းညွှန်(၁)၊ ဇိုင်လုံ(၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၄၊ စီမံ ၀၁-၅၄၄၃၁၅၊ ငွေစာရင်း ၀၁-၅၄၄၃၁၆၊ ကြော်ငြာ ၀၁-၅၄၄၅၉၃၊ ၀၁-၅၅၉၁၁၈၊ Fax ၀၁-၅၄၆၂၂၁၊ ၀၆၇-၃၆၁၄၈၊ ဖြန့်ချိရေး ၀၁-၅၄၄၃၁၇၊ Fax ၀၁-၆၆၀၄၅၄၆။

QR code and social media links for MRTV, including Education Channel and Farmers' Channel.

QR code and logo for MYANMAR Digital News, presented by NPE.

မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးသက်လေပြင်းများ

..... မန်းငြိမ်းမောင်

ရေးသားရောအခါပြည်မြန်မာဝယ်ဒီစကားလေးနဲ့ စလိုက်ချင်ပါတယ်။ မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့အတူ နိုင်ငံရေးမိုးသက်လေပြင်းတွေက တွဲပြီးပါလာတယ်။ လွတ်လပ်ရေးရခါစ ၁၉၄၈-၁၉၄၉ အချိန်ကဆိုရင် နိုင်ငံရေးမိုးသက်လေပြင်းတင်မကဘူး။ နိုင်ငံရေးမုန်တိုင်းတွေပါ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်တာခံခဲ့ရတယ်။ နိုင်ငံရေးလေပြည်လေညှင်းတွေကတော့ ခဏတစ်ဖြုတ်တာ တိုတောင်းတဲ့ကာလလေးတွေမှာပဲ တိုက်ခတ်ခြင်းကို ခံခဲ့ရတယ်။

စာရေးသူကိုယ်တိုင် နိုင်ငံရေးမိုးသက်လေပြင်းထဲမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖြတ်သန်းလျှောက်လှမ်းခဲ့ရတဲ့ အတွေ့အကြုံအချို့ကို ပြန်လည်ပြီးတော့ မျှဝေချင်တဲ့ဆန္ဒတွေ ပေါ်လာပါတယ်။ အထူးသဖြင့်တော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအချိုးအကွေ့တစ်ခုကို ရောက်ရှိလာတဲ့အချိန်မှာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးသက်လေပြင်းတွေဟာ ပိုမိုပြင်းထန်ကြမ်းတမ်းစွာ တိုက်ခတ်လာပြန်တယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရ

ဒီဖြစ်စဉ်တွေ အပေါ်မှာကြည့်ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်ပြီးမြင်ယောင်လာတယ်။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်တစ်ဝိုက်မှာ ဝန်ကြီးချုပ်ဟောင်းဦးနုဟာ တိုင်းရင်းသားဒေသတွေကို ထွက်သွားပြီးတော့ ပါလီမန်ဒီမိုကရေစီပါတီကို တည်ထောင်ပြီး အာဏာပြန်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ ပါလီမန်ဒီမိုကရေစီပါတီဟာ ခေါင်းဆောင်မှုအပိုင်းမှာ အတော်အားကောင်းခဲ့ပါတယ်။

ဦးနုနဲ့အတူ ရဲဘော်သုံးကျိပ်ဝင်တွေဖြစ်ကြတဲ့ ဗိုလ်မှူးအောင်၊ ဗိုလ်လက်ျာ၊ ဗိုလ်စကြာ၊ ဗိုလ်ရန်နိုင်၊ ရဲဘော်သုံးကျိပ်ဝင်လေးဦး၊ လေတပ်ဦးစီးချုပ်ဟောင်း တီကလစ်၊ လွတ်လပ်ရေးရခါစ တပ်မတော် ဒု-ကာကွယ်ရေးဦးစီးချုပ်ဟောင်း စောကြာဒိုး စတဲ့ပုဂ္ဂိုလ်ကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ တိုင်းပြည်ကို နိုင်ငံရေးအရော၊ စစ်ရေးအရော ခေါင်းဆောင်ခဲ့တဲ့ အတွေ့အကြုံကြီးမားကြတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြပါတယ်။

ပါလီမန်ဒီမိုကရေစီပါတီဟာ နိုင်ငံရေးအရှိန်အဝါ အတော်လေးကြီးမားခဲ့ပါတယ်။ အင်အားလည်း တောင့်တင်းခဲ့ပါတယ်။ အနောက်နိုင်ငံက အကူအညီတွေလည်း အတော်ရခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီပါတီကို အတိုကောက်(PDP) လို့ အခေါ်များပါတယ်။

PDP တပ်ဖွဲ့မှာ လက်နက်တပ်ဆင်မှုမှာ အတော်ကိုခေတ်မီပါတယ်။ ဗီယက်နမ်စစ်ပွဲက အရှိန်ပြင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် လက်နက်တွေဟာ အလွယ်တကူဝယ်ယူတပ်ဆင်လို့ရပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဘရင်းဂန်း၊ စတင်းဂန်း၊ ကာဘိုင်း၊ ရိုင်ဖယ်တွေပဲ ကိုင်ဆောင်နေရတဲ့အချိန်မှာ PDP

○ ပြည်တွင်းကနေထွက်ခွာပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အခြေပြုခဲ့တဲ့ ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီ၊ ဦးမိုးသီးဇွန်၊ ဦးနိုင်အောင်၊ လက်ရှိ ဦးသဲခေါင်းဆောင်တဲ့ ABSDF အဖွဲ့ ဒီအဖွဲ့နှစ်ဖွဲ့နဲ့ ယခုလက်ရှိ မတရားအသင်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ကို နှိုင်းယှဉ်ကြည့်ရင် ဒီအဖွဲ့မှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းသိပြည်သိ အရှိန်အဝါဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေ တစ်ယောက်မှ မပါပါဘူး။ ယခုလက်ရှိလုပ်ဆောင်မှုတွေကလည်း ပြည်သူ့ကို ရန်သူလိုသဘောထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေဟာ ရေရှည်မှာ ဘယ်လိုနည်းနဲ့မှ ရပ်တည်လို့မရနိုင်ပါ

တပ်ဖွဲ့တွေက M-16 မောင်းပြန်ချေမှုန်းရေးရိုင်းဖယ်၊ HK-33 မောင်းပြန်ချေမှုန်းရေးရိုင်းဖယ်၊ M-79 ဂရင်းနစ်လောင်ချာ၊ M-72 တစ်လုံးထိုးတင်ဖျက်လောင်ချာတွေ တပ်ဆင်ပြီးတော့ တိုက်ပွဲဝင်ခဲ့ပါတယ်။ PDP ပါတီမှာ ဘဏ္ဍာရေးဘယ်လောက် ကြွယ်ဝလဲဆိုရင် ဦးနုရုပ်ပုံပါတဲ့ ရွှေဒင်္ဂါးပြားတွေ ရိုက်နှိပ်ပြီးတော့ ထုတ်ဝေခဲ့ပါတယ်။

ရှေ့တန်းက PDP တပ်မှူးတွေဟာ ဘေးလွယ်အိတ်ထဲမှာ ရွှေဒင်္ဂါးပြားထည့်ပြီးတော့ မော်မော်ကြွားကြွားနဲ့ သုံးစွဲခဲ့ပါတယ်။ တိုက်ပွဲဖြစ်လို့ရိုင်းဖယ်တွေက PDP တပ်က တပ်သားတွေဟာ M-16 တို့၊ HK-33 တို့ မောင်းပြန်ရိုင်းဖယ်တွေကို အတွဲလိုက် ဖောခြင်း သောခြင်းပစ်ပြီးတော့ ကျည်ကုန်ရင် ကျည်ပေါက်ကိုဖြုတ်ပြီး လွှင့်ပစ်လိုက်တာပဲ။ အဲဒီလောက်ထိ မော်ကြွားခဲ့တာပါ။ နိုင်ငံရေးအရ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ (တညလ) လို့ ခေါ်တဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒီတပ်ပေါင်းစုမှာ ပါလီမန်ဒီမိုကရေစီပါတီ၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ MNSP မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားဦးစီးအဖွဲ့တို့ ပါဝင်ခဲ့ပါတယ်။ ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီဟာ နိုင်ငံရေးအရော စစ်ရေးအရပါ အရှိန်အဝါရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ အဖွဲ့အစည်းအတွင်းမှာ နိုင်ငံရေးအမြင်မတူမှုတွေရော တိုင်းရင်းသားတွေနဲ့ အမျိုးသားရေးအခန်းတွေမှာ

သဘောထားကွဲလွဲမှုတွေကြောင့် ရေရှည်မှာ သွားလို့မရပါဘူး။

နွေးနွေးထွေးထွေးနဲ့ ကြိုဆို

နောက်ဆုံးမှာတော့ ဦးနုဟာ အဖွဲ့အစည်းကို စွန့်ခွာပြီးတော့ အိန္ဒိယကိုထွက်ခွာသွားခဲ့ပါတယ်။ PDP ကို နောက်ဆက်ခံတဲ့ ခေါင်းဆောင်တွေကလည်း တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပြီးတော့ အဖွဲ့အစည်းဟာ အားနည်းလာပါတယ်။ နောက်ဆုံးမှာ ဗိုလ်ချုပ်ကြီးနေဝင်းက လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပြီးတော့ စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ “ကိုယ့်အိမ်ပေါ်က စိတ်အခန့်မသင့်လို့ စိတ်ဆိုးပြီးဆင်းသွားတဲ့ ညီအစ်ကိုတွေကို ပြန်လည်ပြီးတော့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြရမယ်” ဆိုတဲ့စကားကြောင့် ဦးနုနဲ့တကွ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ပြန်လာခဲ့ကြပါတယ်။ မကြာပါဘူး။ ပါလီမန်ဒီမိုကရေစီပါတီဟာ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီးတော့ ဇာတ်ခေါင်းကွဲပြီး ဇာတ်သိမ်းခဲ့ပါတယ်။

ဒုတိယဇာတ်လမ်းကတော့ ၁၉၈၈ ခုနှစ် အထွေထွေလူထုအုံကြွမှု ပြိုကွဲပြီးတော့ တိုင်းရင်းသားဒေသကို ကျောင်းသားလူငယ်တွေအပါအဝင် လူတန်းစားအလွှာအသီးသီးက အင်အားစုတွေ တိုင်းရင်းသားဒေသတွေကို တစ်သောင်းနီးပါးလောက် ရောက်ရှိခဲ့ပါတယ်။ ၈၈ ခုနှစ် လူထုအရေးတော်ပုံဟာ ကျောင်းသားလူငယ်တွေက ခေါင်းဆောင်ပြီးတော့ ရဟန်းသံဃာတော်တွေ၊ အလွှာစုံက လူထုလူတန်းစားတွေနဲ့ တပ်မတော်သားအချို့ပါ ပါဝင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုလည်း ကြီးမားစွာ ရရှိခဲ့ပါတယ်။ နိုင်ငံရေးအရလည်း တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ (မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်) ဆိုတဲ့အဖွဲ့ (၂၁)ဖွဲ့ပါတဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ကို DAB ဆိုပြီး တော့ လူသိများခဲ့ပါတယ်။

ထောက်ခံမှုအပြည့်အဝရရှိခဲ့

တိုင်းရင်းသားဒေသတွေကို ရောက်ရှိလာတဲ့

ကျောင်းသားလူငယ်တွေကို တိုင်းရင်းသားခေါင်းဆောင်တွေက ကမကထပြုပြီး (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF) ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအရ စစ်ရေးအရ ထောက်ခံမှုအပြည့်အဝရရှိခဲ့ပါတယ်။ ရုပ်ဝတ္ထုအရ စစ်လက်နက်တွေလည်း ပံ့ပိုးတပ်ဆင်ပေးခဲ့ပါတယ်။ ABSDF ကျောင်းသားတပ်ဦးဟာ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးဩဇာ၊ စစ်ရေးဩဇာလည်း ရှိခဲ့ပါတယ်။ ဒီနေ့ကာလမှာတော့ ကျောင်းသားတပ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကာလတုန်းကလို အားကောင်းမောင်းသန်သိပ်မလှုပ်ရှားနိုင်တော့ပါဘူး။

ပြည်တွင်းကနေထွက်ခွာပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အခြေပြုခဲ့တဲ့ ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီ၊ ဦးမိုးသီးဇွန်၊ ဦးနိုင်အောင်၊ လက်ရှိ ဦးသဲခေါင်းဆောင်တဲ့ ABSDF အဖွဲ့ ဒီအဖွဲ့နှစ်ဖွဲ့နဲ့ ယခုလက်ရှိ မတရားအသင်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ကို နှိုင်းယှဉ်ကြည့်ရင် ဒီအဖွဲ့မှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းသိပြည်သိ အရှိန်အဝါဩဇာရှိတဲ့ပုဂ္ဂိုလ်တွေ တစ်ယောက်မှ မပါပါဘူး။ ယခုလက်ရှိလုပ်ဆောင်မှုတွေကလည်း ပြည်သူ့ကို ရန်သူလိုသဘောထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေဟာ ရေရှည်မှာ ဘယ်လိုနည်းနဲ့မှ ရပ်တည်လို့မရနိုင်ပါဘူး။ တိုင်းရင်းသားတွေရဲ့အသိအမှတ်ပြုမှု ထောက်ခံမှုလည်း အပြည့်အဝမရရှိပါဘူး။ အကျိုးစီးပွားအပေါ်မှာသာ ဟန်ဆောင်နေကြတာပါ။ အချိန်တန်ရင် ဒီအကြမ်းဖက်အဖွဲ့တွေဟာ နေစရာတောင် ရှိမှာမဟုတ်ပါဘူး။

ရေရှည်မှာ မရပ်တည်နိုင်ခဲ့

ပုဂ္ဂိုလ်ရေးအရှိန်အဝါဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတွေတောင် ရေရှည်မှာ မရပ်တည်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးဩဇာ၊ ပုဂ္ဂိုလ်ရေးဩဇာမရှိတဲ့လူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ဟာ အာဏာရယူရေး တစ်ခုတည်းကလွဲလို့ နိုင်ငံရေးရည်မှန်းချက်လည်းမရှိ၊ နိုင်ငံရေးလမ်းစဉ်လည်းမရှိတဲ့ ဒီလိုအဖွဲ့မျိုးဟာ မကြာတော့တဲ့အချိန်မှာ ကျေပြန့်ပျက်စီးသွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။

စာရေးသူဟာ ဒီဆောင်းပါးကို ရေးရင်းနဲ့ အတိတ်ရဲ့သမိုင်းတစ်ပိုင်းတစ်စက ခေါင်းထဲကို ဝင်လာပါတယ်။ ဟိုး...လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ်ကျော် ကျွန်တော်တို့ကျောင်းသားလူငယ်ဘဝက အလွန်ခေတ်စားခဲ့တဲ့ အဆိုတော်ကြီး မေလှမြိုင်ရဲ့ သီချင်းတစ်ပုဒ်ရဲ့ အပိုင်းအစလေးက ခေါင်းထဲကို ဝင်လာပါတယ်။

“မောင်လေး မောင်လေး ရှောင်မပြေးနဲ့ ရောရာနောက်လိုက် အမြောက်ကြိုက် ကလေးရယ် လူမမည်မောင်လေးရယ် အစစ အထင်သေးလို့ မမရင်လေးလှပါတယ်”

ဒီသီချင်းလေးဟာ ဒီနေ့ခေတ် ကျွန်တော်တို့ မြေးအရွယ်လောက်ပဲရှိတဲ့ GZ ဆိုတဲ့လူငယ်လေးတွေကို ရည်ညွှန်းပြီးဆိုရင်လည်း မှန်ကန်ခေတ်မီနေတုန်းပါပဲ။

❖ နိုင်ငံရေးဩဇာ၊ ပုဂ္ဂိုလ်ရေးဩဇာမရှိတဲ့လူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ဟာ အာဏာရယူရေးတစ်ခုတည်းကလွဲလို့ နိုင်ငံရေးရည်မှန်းချက်လည်းမရှိ၊ နိုင်ငံရေးလမ်းစဉ်လည်းမရှိတဲ့ ဒီလိုအဖွဲ့မျိုးဟာ မကြာတော့တဲ့အချိန်မှာ ကျေပြန့်ပျက်စီးသွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ

ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် တည်ဆောက်ခဲ့သည့် အိမ်နီးချင်း တပ်မတော်၏ ၉၄ နှစ်တာခရီး

မောင်မျိုးအောင် (ပန်းဇရာ)

လောကတွင် ရှင်သန်နေထိုင်လျက်ရှိသော လူသားများအတွက် အသက်ရှင်နေသမျှ ကာလပတ်လုံး အပေါင်းအသင်းသည် အလွန်အရေးကြီး၏။ လူဟူ၍ ဖြစ်တည်လာကတည်းက တစ်ဦးတစ်ယောက်တည်း ထီးတည်းရှင်သန်ရန်၊ ရပ်တည်နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှပေသည်။ သို့ဖြစ်၍ ပေါင်းသင်းဆက်ဆံရန် “ကောင်းတူ ဆိုးဖက်၊ သေဖော်ရှင်ဖက်၊ အေးအတူပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်း” ဟူသည့် အပေါင်းအသင်းကောင်းတစ်ရပ်လည်း အထူးတလည်ပင် လိုအပ်လာပါသည်။ ထိုအယူအဆသည် မြန်မာ့လူမှုဘဝနယ်ပယ်တွင်သာမက ကမ္ဘာ့လူမှုအသိုက်အဝန်းနယ်ပယ်တွင်ပါ မပြောင်းလဲနိုင်သော နိယာမတစ်ခုပင်ဖြစ်သကဲ့သို့ ဘိုးစဉ် ဘောင်ဆက်၊ မိစဉ်ဖဆက် ရင်းနှီးစွာဆက်ဆံပေါင်းသင်းလာခဲ့သော ခြံစည်းရိုးချင်းဆက်၊ တံစက်မြိတ်ချင်းထိဖြစ်သည့် အိမ်နီးချင်းအတွက်လည်းလိုအပ်၏။ အိမ်နီးချင်းဟု ဆိုရာတွင် အိမ်တစ်အိမ် အိမ်နီးချင်းမှသည် ပိုင်နက်နယ်မြေ၊ ပြည်သူလူထု၊ အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု စသော အင်္ဂါရပ်များပါဝင်သည့် နိုင်ငံတစ်နိုင်ငံ၏ အိမ်နီးချင်းများအထိ ပါဝင်ပေသည်။ အိမ်နီးချင်းနိုင်ငံဟူသည် ရွေးချယ်၍မရစေကောင်း ဖြစ်ထွန်းတည်တံ့လာသော ရေထု၊ မြေထုနှင့်လေထုချင်းနီးစပ်မှုမှသည် ပေါ်ထွက်လာရ၏။

အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိ

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရေချင်း၊ မြေချင်း ထိတွေ့ဆက်စပ်လျက် ရှိနေသော အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး တရုတ်နိုင်ငံနှင့် ၁၃၈၄ မိုင်၊ လာအိုနိုင်ငံနှင့် ၁၄၆ မိုင်၊ ထိုင်းနိုင်ငံနှင့် ၁၃၀၄ မိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၆၉ မိုင်၊ အိန္ဒိယနိုင်ငံနှင့် ၉၀၃ မိုင် စသည်တို့ဖြင့် ကုန်းမြေနယ်နိမိတ်ထိစပ်လျက် ရှိသည်။ မြန်မာ့အိမ်နီးချင်းအဖြစ် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် အိမ်နီးချင်းကောင်းပီသစွာ နေထိုင်လျက်ရှိသော နိုင်ငံများထဲတွင် မိမိတို့ နိုင်ငံ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက် တစ်နံပါတ်လျားရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်း ပါဝင်ပေသည်။

မြန်မာနှင့်တရုတ်၊ တရုတ်နှင့်မြန်မာသည် မြေချင်းဆက်၊ တောင်ချင်းဆက်သည်သာမက ဥတုရာသီ၊ သဘာဝအလှ၊ ရေမြေတောတောင်အလှတို့တွင်သာမက ယဉ်ကျေးမှုချင်းတူညီမှုရှိသကဲ့သို့ နှစ်နိုင်ငံသမိုင်းကြောင်းတွင်လည်း တူညီမှုများရှိခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ချစ်ကြည်ရေးပြယုဂ်တစ်ခုဖြစ်သော သံလွင်မြစ်သည် တိဗက်ပြည်အရှေ့ဘက်ကအစပြု၍ တရုတ်နိုင်ငံ၏ပြည်နယ်နှစ်ခုအတွင်း ဖြတ်သန်းစီးဆင်းကာ မြန်မာပြည်အရှေ့မြောက်ဘက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတစ်ဆင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ကိုဖြတ်သန်း၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး မုတ္တမပင်လယ်ကွေ့မှတစ်ဆင့် ဘင်္ဂလားပင်လယ်အော် (အက်ဒမန်ပင်လယ်) အတွင်း စီးဝင်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲ များပြားစွာတည်ရှိမှု ပြုရသော မြစ်တစ်စင်း ဖြစ်ပြီး ဖြတ်သန်းစီးဆင်းရာ ခရီးစဉ်တစ်လျှောက်

တွင်လည်း လူမျိုးများအလိုက် အမည်နာမကွဲ စုံဖြင့် အမည်ပေးခေါ်ဝေါ်ခြင်းခံရသော မြစ်ကြီးတစ်စင်းလည်းဖြစ်သည်။ မြန်မာ-တရုတ် အမည်နာမအရကွဲပြားသော်ငြား တစ်ရေတည်း သောက်ကြသည်ဟု ညွှန်းဆိုနိုင်သည်။ ခွဲမရသောအိမ်နီးချင်း နီးစပ်မှုပင်ဖြစ်ပေသည်။ “လူမျိုးချင်းဆက်၊ မြေချင်းဆက်၍၊ ရေဆက်တောင်ဆက်၊ မြစ်တွေဆက်ခဲ့၊ ဟိုဘက်ဥယျာဉ်၊ ဒီဘက်တွင်လည်း၊ ပန်းတွေပဲပေါ့၊

ဒေါက်တာဆွန်ယက်ဆင် ဦးစီး၍ တုန်မင်ဂေ့ (ခေါ်) အမျိုးသားအသင်းအဖွဲ့များဖွဲ့စည်း၍ မန်ချူးတို့ကို တော်လှန်ခဲ့ပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တရုတ်သမ္မတနိုင်ငံ (Republic of China) ကို ထူထောင်နိုင်ခဲ့ကာ ၎င်းအချိန်မှစ၍ တရုတ်နိုင်ငံ၏ သက်ဦးဆံပိုင်ဘုရင်စနစ်သည် ချုပ်ငြိမ်းခဲ့၏။ ၁၉၁၁ ခုနှစ်တွင် အမျိုးသားလှုပ်ရှားမှုအတွက် ဖွဲ့စည်းခဲ့သည့် တုန်မင်ဂေ့အသင်းများကို

မြန်မာနိုင်ငံနယ်စပ်တွင်ခြေကုပ်ယူ၍ တရုတ်နိုင်ငံ ယူနန်နယ်အတွင်း ဝင်ရောက်တိုက်ခိုက်ပြီး လွတ်မြောက် နယ်မြေဖန်တီးရန်၊ ၎င်းမှတစ်ဆင့် တရုတ်ပြည်မကြီးအတွင်းအထိ တစ်စတစ်စတိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ယူနန်ပြည်ဘက်မှ တရုတ်ဖြူတပ်များသည် မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သည်။ တရုတ်ဖြူများ၏ ကျူးကျော်မှုသည် နယ်ချဲ့စီမံကိန်းအထိပါဝင်နေပြီး မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကိုပါ ချိုးဖောက်ရာ ရောက်နေသည့်အတွက် တရုတ်ဖြူကျူးကျော်ရေးသမားများကို မြန်မာ့တပ်မတော်က တွန်းလှန်တိုက်ထုတ်ခဲ့ရသည်။ မြန်မာနိုင်ငံနှင့်အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကောင်းမွန်သောဆက်ဆံရေးကိုလည်း ပျက်ပြားစေရန် ကြံစည်ခဲ့ခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကိုလည်း ချိုးဖျက်ရန် ကြံစည်ခဲ့သည်။ မြန်မာနှင့်တရုတ်သည် “ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနှင့် ” ဟူသည့်အတိုင်း အိမ်နီးချင်းကောင်း ပီသစွာ အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော်ချင်း ရင်းရင်းနှီးနှီးရှိခဲ့ခြင်းဖြင့် ကူမင်တန်တို့အား လက်တွဲညီညီ နိုင်ငံအတွင်းမှ မောင်းထုတ်နိုင်ခဲ့သည်။ ညီညွတ်ခြင်း၊ အေးချမ်းခြင်း၊ တိုးတက်ခြင်းကို မလိုလားသူတို့က အစဉ်အမြဲ ပဋိပက္ခမျိုးစုံ ကြံစည်တိတ်ကူးဆောင်ရွက်နေလျက်ရှိပေမည်။

တရုတ် ကွန်မြူနစ်ပါတီထူထောင်သည့် နှစ်(၁၀၀) ပြည့်

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်သည် တရုတ် ကွန်မြူနစ်ပါတီထူထောင်သည့် နှစ်(၁၀၀)ပြည့် ဖြစ်ပြီး တရုတ်နိုင်ငံတစ်ခုလုံးအတွက် အရေးပါသည့်နေ့ဖြစ်သကဲ့သို့ တရုတ်နိုင်ငံလူနေမှုအဖွဲ့အစည်း တစ်ခုလုံး၏ အရေးပါသော သမိုင်းဝင်မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ထိုနှစ်ပေါင်း ၁၀၀ ကာလအတွင်း တရုတ်နိုင်ငံသည် နက်ရှိုင်းလှသော နိုင်ငံရေး၊ အတွေးအခေါ်၊ ဒဿန၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများသည် ဘက်စုံနည်းလမ်းစုံဖြင့် သာလွန်ကောင်းမွန်သော လူမှုအဖွဲ့အစည်း တည်ထောင်နိုင်ရေး ယုံကြည်မှုဖြင့် အပြင်းအထန် ကြိုးပမ်းခဲ့ရာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။ ထိုသို့ ညီညွတ်သောစွမ်းအား၊ ပြင်းထန်သည့်ယုံကြည်မှု တို့ကြောင့် ယနေ့တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးထုနှင့် အကြီးဆုံးပို့ကုန်နိုင်ငံ၊ သွင်းကုန်နိုင်ငံဖြစ်လာပေပါသည်။ ထိုအောင်မြင်မှုများသည် တရုတ်ပြည်သူတို့၏ မယိမ်းယိုင်သောညီညွတ်မှု၊ တည်ကြည်သည့် ကြံ့ကြံ့ခံနိုင်စွမ်းနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည့်စုံကောင်းမွန်သော ဦးဆောင်မှုစွမ်းရည်တို့ကြောင့်ပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် မော်စီတုန်း၏ ခေါင်းဆောင်မှုအောက်၌ နိုင်ငံတကာ၏ များပြားလှသော ဖိအားများအကြားတွင် နိုင်ငံအားပြန်လည် တည်မတ်စေခဲ့သည့်အပြင် အင်အားတောင့်တင်းသော ကာကွယ်ရေးစွမ်းအားကို တည်ဆောက်၍ တရုတ်၏ စွမ်းရည်ပြည့်စုံမှုကို ပြသနိုင်ခဲ့သည်။ အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သော တီန့်ရှောင်ဖိန်၏ ခေါင်းဆောင်မှုအောက်မှ တရုတ်နိုင်ငံအား

❖ ယူနန်ပြည်ဘက်မှ တရုတ်ဖြူတပ်များသည် မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သည်။ တရုတ်ဖြူများ၏ကျူးကျော်မှုသည် နယ်ချဲ့စီမံကိန်းအထိပါဝင်နေပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကိုပါ ချိုးဖောက်ရာရောက်နေသည့်အတွက် တရုတ်ဖြူ ကျူးကျော်ရေးသမားများကို မြန်မာ့တပ်မတော်က တွန်းလှန် တိုက်ထုတ်ခဲ့ရသည်။ မြန်မာနိုင်ငံနှင့်အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ကောင်းမွန်သောဆက်ဆံရေးကိုလည်း ပျက်ပြားစေရန် ကြံစည်ခဲ့ခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဘက်မလိုက်နိုင်ငံခြားရေး မူဝါဒကိုလည်း ချိုးဖျက်ရန် ကြံစည်ခဲ့သည်။ မြန်မာနှင့်တရုတ်သည် “ဘယ်သူတရား ပျက်ပျက်၊ ကိုယ်မပျက်စေနှင့် ” ဟူသည့်အတိုင်း အိမ်နီးချင်းကောင်းပီသစွာ အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော်ချင်း ရင်းရင်းနှီးနှီးရှိခဲ့ခြင်းဖြင့် ကူမင်တန်တို့အား လက်တွဲညီညီ နိုင်ငံအတွင်း မှ မောင်းထုတ်နိုင်ခဲ့သည်။

မခွဲမခြား၊ တစ်သားထဲလျှင်၊ ဥယျာဉ်တစ်ခု၊ ပမာပြုလောက်၊ ဂုဏ်မြောက်လှတဲ့တူညီမှု” စသော အတိုင်းပင်ဖြစ်သည်။ သက်ဦးဆံပိုင်ဘုရင်စနစ်သည်ချုပ်ငြိမ်း တရုတ်နိုင်ငံသည် လူ့သမိုင်းတွင် နိုင်ငံအဖြစ် စတင်ရပ်တည်နိုင်သော အစောဆုံး နိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး လူတို့သမိုင်းကိုတစ်ခေတ်ဆန်းစေခဲ့သည့် စာရေးနည်း၊ စာရွက်ပုံနှိပ်ပညာ၊ မင်နှင့် ယမ်းတို့ကို တီထွင်ခဲ့သည်။ တရုတ်ရေးဟောင်း ယဉ်ကျေးမှုသမိုင်းသည် မြစ်ဝါမြစ်ဝှမ်းဒေသမှ စတင်၍ တရုတ်ပြည်မြောက်ပိုင်းတစ်ခွင်တွင် စတင်ပေါ်ထွန်းခဲ့ပြီး နှစ်ပေါင်း ၆၀၀၀ ကျော်မျှ မင်းဆက်ပေါင်းမြောက်မြားစွာ စိုးစံခဲ့သည်။ ၁၉ ရာစုအစပိုင်းတွင် အနောက်နိုင်ငံမှ နယ်ချဲ့များ တရုတ်နိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပြီး ဗြိတိသျှတို့သည် တရုတ်နိုင်ငံသို့ ဘိန်းများတင်သွင်းခဲ့ကာ နိုင်ငံအား အင်အားချည့်နဲ့လာစေခဲ့သည်။ ထိုကဲ့သို့ ဘိန်းတင်သွင်းမှုကြောင့် ၁၈၄၁ ခုနှစ်မှ ၁၈၄၂ ခုနှစ်အထိ ပထမဘိန်းစစ်ပွဲ၊ ၁၈၅၆ ခုနှစ်မှ ၁၈၆၀ ပြည့်နှစ်အထိ ဒုတိယဘိန်းစစ်ပွဲတို့ကို ဆင်နွှဲခဲ့ရပြီး ၎င်းဘိန်းစစ်ပွဲများတွင် အရေးနိမ့်မှုမှသည် တရုတ်ဘုရင်၏ ဩဇာသည်လည်း ကျဆင်းလာခဲ့ရသည်။ ၁၉၁၁ ခုနှစ်တွင်

စည်းစဉ်းခြားနောက် တရုတ်အမျိုးသားရေးပါတီ (Kuomintang) ကူမင်တန်ပါတီ(KMT) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အခြားတစ်ဖက်တွင်လည်း လိဝှာကျောက်၊ ချင်တူရှု၊ မော်စီတုန်းနှင့် လူရှောက်ချီ စသော ကွန်မြူနစ်ခေါင်းဆောင် တို့ကဦးစီး၍ ၁၉၂၁ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP)ကို ဖွဲ့စည်းခဲ့ကြသည်။ နိုင်ငံရေးအင်အားစု ၂ ခု၏ ကာလရှည်ကြာစစ်ပွဲများသည် ၁၉၄၉ ခုနှစ်တွင် မော်စီတုန်း၏ဦးဆောင်မှုဖြင့် ကွန်မြူနစ်တို့က အောင်ပွဲရရှိခဲ့သည့်အတွက် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြသည်။ ကူမင်တန်တို့အားမောင်းထုတ်နိုင်ခဲ့ အမေရိကန်နှင့်အနောက်နိုင်ငံများ၏ထောက်ခံမှုဖြင့် ကူမင်တန်အစိုးရသည် ၁၉၄၁ ခုနှစ်အထိ တရုတ်နိုင်ငံ၏တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင် နေရာရခဲ့သည်။ တရုတ်ပြည်မက ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာသော အခါမှ ကူမင်တန်(ထိုင်ဝမ်)အစိုးရသည် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားခဲ့သည်။ ၁၉၅၀ ပြည့်နှစ်ကာလအတွင်း တရုတ်ဖြူ ကူမင်တန်များသည် အမေရိကန်၏အကြံပေးမှုဖြင့်

စာမျက်နှာ ၂၁ မှ

ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းသို့ ရင်ကော့ ခေါင်းမော၍ ပြန်လည်ဝင်ရောက်စေရေးပုံဖော်ပေး နိုင်ခဲ့သည်။ ကျန်မိမိ၊ ဟူကျင်းတောင်း စသည့် နောင်မျိုးဆက်ခေါင်းဆောင်များသည်လည်း တိန့် ရှောင်ဖိန့်၏လမ်းစဉ်အတိုင်း တစ်စုံတစ်ရာမတ် လျှောက်လှမ်း၍ တရုတ်ပြည်သူများ၏ လူနေမှု ဘဝအဆက်မပြတ်ကောင်းမွန်လာစေရေး အခြေခံ အုတ်မြစ်ကို ခိုင်ခိုင်မာမာချမှတ်ပေးခဲ့သည်။ လက်ရှိ သမ္မတရုံးကိုင်ဖိုင်လက်ထက်တွင် တရုတ်နိုင်ငံသည် ဘက်စုံ၊ ကဏ္ဍစုံ တိုးတက်လာသည်နှင့်အမျှ ကျေးလက်လူနေမှုဘဝအဆင့်အတန်း မြင့်တင်ရေး စသည့်စိန်ခေါ်မှုအသစ်များ ပေါ်ထွက်လာခြင်း၊ စက်မှုထွန်းကားမှုကြောင့် သဘာဝပတ်ဝန်းကျင် အပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ ထိုင်ဝမ်ခွဲထွက် ရေးသမားများ အရေး၊ အမေရိကန်နိုင်ငံမှ စတင်ခဲ့ သော ကုန်သွယ်ရေးစစ်ပွဲ၊ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ စသည့် ပဋိပက္ခမျိုးစုံ၊ ဖိအားပေးမှုမျိုးစုံ၊ အကျပ်အတည်းမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့နေရ လျက်ရှိပါသည်။ သို့သော် နိုင်ငံအတွင်းရှိအမှုထမ်း များနှင့် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များ၏ အတွေ့အကြုံ၊ တရုတ်ပြည်သူတစ်ရပ်လုံး၏ တစ်ခဲနက်ထောက်ခံမှုတို့ဖြင့် ပြဿနာ၊ ပဋိပက္ခ မျိုးစုံကို အောင်မြင်စွာ ကျော်လွှားနေလျက်ရှိသည်။ တရုတ်နိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုသူနှင့် တစ်နိုင်ငံ လုံးမှ ပြည်သူတစ်ရပ်လုံး ပါဝင်သည့် စည်းလုံး ညီညွတ်စွာဆောင်ရွက်ခဲ့မှု စသည့်အကြောင်း အချက်များမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အတုယူ သင့်ပေသည်။

အင်အား ၅ သန်းခန့်ရှိ

ယနေ့ တရုတ်နိုင်ငံကြီးသည် နှစ်ပေါင်း ၃၀ အတွင်းတွင် ဆင်းရဲမှုမှ လွတ်မြောက်ပြီး ကမ္ဘာ့ အလယ်တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအင်အား တောင့်တင်း ခိုင်မာလာမှုသည် နိုင်ငံကိုဦးဆောင် ဦးရွက်ပြုခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အခန်း ကဏ္ဍသည် အဓိကကျသကဲ့သို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (People's Liberation Army- PLA) သည်လည်း အခရာကျ လှပါသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ၁၉၂၇ ခုနှစ် ဩဂုတ်လ ၁ ရက် တွင် စတင်ဖွဲ့စည်းခဲ့သဖြင့် ယနေ့ဆိုလျှင် (၉၄) နှစ်မြောက်ပင်ရှိပေသည်။ တရုတ်တပ်မတော်သည် ၁၉၃၄ ခုနှစ်နှင့် ၁၉၃၇ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သမိုင်းဝင်ခရီးရှည် ချီတက်မှုအားဆောင်ရွက်ခဲ့ပြီး အလုပ်သမားနှင့်တောင်သူလယ်သမားတပ်မတော် သို့မဟုတ် တရုတ်တပ်နီတော်ဟုခေါ်တွင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် တရုတ်တပ်နီတော်သည် ဂျပန် တို့၏ ကျူးကျော်မှုကို ကူမင်တန်တို့နှင့် ဒုတိယ အကြိမ်လက်တွဲ၍ ဆန့်ကျင်တိုက်ခိုက်ခဲ့ သည်။ ဂျပန်တို့ စစ်ရှုံးပြီးနောက် ပြည်တွင်းစစ်ကာလတွင် တရုတ်တပ်နီတော်အား ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် အမျိုးသားတပ်မတော်ဖြစ်လာခဲ့ ပြီး အင်အား ၅ သန်းခန့်ရှိခဲ့သည်။ တပ်မတော်

◆ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီးသောအိမ်နီးချင်း အင်အားကြီး နိုင်ငံတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း တရုတ် နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အလေးထားရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများဆက်ဆံရေးအဆင့်သို့ လျှောက်လှမ်းနေသည်နှင့် အမျှ အမြင်ချင်းဖလှယ်ခွင့်၊ အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု အပြန်အလှန် နားလည်သိမြင်မှုတို့ကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင် မည်သာဖြစ်ပေသည်။

ခေတ်မီရေးပြုပြင်ပြောင်းလဲမှုများကို ခေတ်အဆက် ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ တရုတ်ပြည်သူ့သမ္မတ ရှိကျင့်ဖျင့်ဦးဆောင် သည့် အဖွဲ့ဝင် ၇ ဦးပါဝင်သော ဗဟိုစစ်ကော်မရှင် (The Central Military Commissions of CPC) သည် တရုတ်နိုင်ငံ စစ်ဘက်ဖွဲ့စည်းပုံတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော်လက်နက်ကိုင် အဖွဲ့များအားလုံး ပေါင်းစည်းကွပ်ကဲခြင်း၊ စစ်ရေး မဟာဗျူဟာဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ စစ် လက်နက်ပစ္စည်းများ တိုးတက်တီထွင်ထုတ်လုပ် မှုနှင့် တပ်ဆင်မှုတို့အား ကြီးကြပ်ခြင်း စသည်တို့ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးအပေါ် တွင် ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖြစ် ဆောင်ရွက်ရ သော အဖွဲ့အစည်းဖြစ်သည်။ တရုတ်နိုင်ငံသည် အမျိုးသားကာကွယ်ရေး မူဝါဒ(National Defense Policy) ချမှတ်ရာတွင် ခုခံကာကွယ်ရေး(Defensive)ကို အလေးပေးသော မူဝါဒကိုသာ ဦးစားပေးချမှတ်ဖော်ဆောင်နေလျက် ရှိသည်။ ထို့အပြင် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်း ကာကွယ်ခြင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် တရုတ်ပြည်သူတို့၏အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း အခြေခံ၍ နိုင်ငံတော်ကာကွယ်ရေးမူဝါဒကိုချမှတ် ခဲ့သည်။ တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေး မူဝါဒချမှတ်မှုအားကြည့်ပါက တရုတ် တပ်မတော် အနေဖြင့် နိုင်ငံကာကွယ်စောင့်ရှောက်ရေးအတွက် မည်မျှအထိအလေးပေးနေကြောင်း ထင်ရှားလှပါ သည်။ တပ်မတော်၏အင်အားနှင့် မူဝါဒခိုင်မာ တောင့်တင်းမှုသာ နိုင်ငံတည်ငြိမ်အေးချမ်းတည် တံ့နေမည်မှာ သံသယဖြစ်ဖွယ်မရှိသည့်အချက်ပင် ဖြစ်ပါသည်။ စဉ်ဆက်မပြတ်တည်ရှိနေမည် နိုင်ငံတစ်နိုင်ငံအတွက် ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာမှုသည် အဓိက ကြလှ၏။ ကာကွယ်ရေးစွမ်းအားကို တောင့်တင်းစေသည့်

စစ်ရေးအင်အားကြီးမားမှုအတွက် စီးပွားရေး အင်အားကြီးမားမှုသည် အပြန်အလှန်သဖွယ် အမှီသဟဲဖြစ်၏။ ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့ ကုန်ပစ္စည်းများထုတ်လုပ်ရေးတွင် တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်မြင့်မားလာခြင်းသည် ကမ္ဘာ့ဩဇာ အာဏာ၏ ချိန်ခွင်လျှာညီမျှရေးတွင် အခြေခံကျ သည့် ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း ဖော်ညွှန်း လျက်ရှိပါသည်။ စီးပွားရေးအရင်းအမြစ်များသည် စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခုအဖြစ်သာမက ကာကွယ်ရေးအင်အားကြီး နိုင်ငံအဖြစ်လည်း ဖန်တီးပြောင်းလဲနိုင်စွမ်းရှိသည်ကို ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သော ကျွန်ုပ်တို့နိုင်ငံအဖို့ ယှဉ်တွဲလေ့လာ၍ အတုယူရပေမည်။ ကာကွယ်ရေးအင်အားကြီးထွား မှုသည် ကမ္ဘာ့နိုင်ငံရေးတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် စဉ်ဆက်မပြတ် တည်ရှိနေမည်ဖြစ်ကြောင်းကိုလည်း သတိပြုသင့် လှပါသည်။ အိမ်နီးချင်းပိသစွာအသိအမှတ်ပြု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၄)နှစ်မြောက် ခရီးတစ်လျှောက်တွင် မြန်မာ့ တပ်မတော်နှင့် အားကောင်းသောရင်းနှီးချစ်ကြည်မှု ရှိခဲ့သည်။ အိမ်နီးချင်းနိုင်ငံပိသစွာ နှစ်နိုင်ငံနိုင်ငံ ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ မိတ်ဖက်မပျက် ချစ်ကြည်သွားလာလျက် မိသားစု သဖွယ်ရှိခဲ့ကြသည်။ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၏ ထူးခြားသည့်ဝိသေသတစ်ခုပင်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော်တာဝန်ကိုရယူပြီး နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအစိုးရအပေါ် အပြည့် အဝထောက်ခံကာ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံခဲ့ သည်။ အစိုးရအဖွဲ့အချင်းချင်း ဆက်ဆံရေးမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုနက်ရှိုင်းခိုင်မာလာခဲ့ သည့်အပြင် တပ်မတော်အချင်းချင်းဆက်ဆံရေး နှင့် အပြန်အလှန် ပူးပေါင်းမှုများသည်လည်း တိုးတက်လာခဲ့သည်။ အချို့သော အနောက်နိုင်ငံ များက ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံ အစိုးရ

အပေါ် ထိုးနှက်တိုက်ခိုက်ရန် ပြင်ဆင်ဆောင်ရွက် ခဲ့မှုများကိုလည်း တရုတ်နိုင်ငံအစိုးရအနေဖြင့် မယိမ်းမယိုင်သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေတည် ၍ မှန်ကန်သောရပ်တည်မှုမျိုးဖြင့် ဆောင်ရွက် ပေးခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထိန်းသိမ်းရာတွင်လည်း ဒီမိုကရေစီစနစ်မယိမ်းယိုင် ရေးဆောင်ရွက်ချက်ဖြစ်ကြောင်း အိမ်နီးချင်းပိသစွာ အသိအမှတ်ပြုခဲ့သည်။ အချို့သော နိုင်ငံများ၏ နိုင်ငံရေးခြေထိုးလိုမှုကိုလည်း မြန်မာ့အရေးသည် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများလာပါက ရှုပ်ထွေး ပွေလီနိုင်ကြောင်းကိုလည်း နိုင်ငံတကာသို့ ချပြ ခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အိမ်နီးချင်းအင်အားကြီး နိုင်ငံ တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း တရုတ် နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အလေးထား ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ် ဖက်နိုင်ငံများဆက်ဆံရေးအဆင့်သို့ လျှောက်လှမ်း နေသည်နှင့်အမျှ အမြင်ချင်းဖလှယ်ခွင့်၊ အပြန်အလှန် ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု အပြန်အလှန် နားလည်သိမြင်မှုတို့ကို ပိုမိုခိုင်မာစွာ တည်ဆောက် နိုင်မည်သာဖြစ်ပေသည်။ ညီရင်းအစ်ကိုဆက်ဆံရေး လူပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအတွက် ခိုင်မာသော ဆက်ဆံရေး၊ နွေးထွေးသော ချစ်ကြည်ရင်းနှီးမှုတို့ ရရှိစေရန်အတွက် ယုံကြည်မှုသည် မဖြစ်မနေ ကျော်ဖြတ်ရမည့် အဆင့်တစ်ခုဖြစ်ပေသည်။ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံမဆိုထားနှင့် လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ရန်မှာ မလွယ်ကူပေ။ တစ်ဖန် ထိုဆင်း ညီရင်းအစ်ကို မောင်ရင်းနှီးမှုနှင့် ဆွေမျိုးသား ချင်းတို့အတွက် မခက်ခဲသော်လည်း ဆွေမတော်၊ မျိုးမစပ်လူသားများနှင့် တည်ဆောက်ထားသည့် တပ်မတော် နှစ်ရပ်အတွက်မှာ ဆိုဖွယ်ရာမရှိတော့ပြီ။ သို့သော်လည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်သည် မိသားစုပုံစံဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြ သဖြင့် ညီရင်းအစ်ကို ဆက်ဆံရေးသဖွယ် နောင်ဆယ်စုနှစ်ပေါင်းများစွာ ပိုမိုတိုးတက်ခိုင်မြဲလာ ခဲ့စေမည်မှာ အမှန်ပင်ဖြစ်ပေသည်။ (၉၄) နှစ်မြောက်ခရီး အချုပ်အားဖြင့်ဆိုသော် တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်၏ (၉၄) နှစ်မြောက် ခရီး တာကာလအတွင်း အရေအတွက်ကြီးမားသော တပ်မတော်မှ အရည်အသွေးမြင့်မားသော တပ်မတော်ဖြစ်ရေး၊ လူအင်အားအဓိကထားခြင်းမှ အသိပညာအဓိကထားရေးကို ပြောင်းလဲတည် ဆောက်နိုင်ခဲ့သဖြင့် ကမ္ဘာ၌ အင်အားကြီးမားသည့် စွမ်းဆောင်မှုရှိသော တပ်မတော်အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်ပေသည်။ မြန်မာနှင့်တရုတ်တပ်မတော် နှစ်ရပ်သည် မှန်ကန်သောရပ်တည်ချက်၊ ပြည့်ဝ သော သဘောထား၊ ခိုင်မာသောသန္နိဋ္ဌာန်စိတ်ဓာတ် ဖြင့် အပြုသဘောဆောင်သော ကြိုးပမ်းအားထုတ်မှု များဖြင့်သာ အိမ်နီးချင်းကောင်းပိသစွာ ရပ်တည် နေလျက်ရှိပါသည်။ “ဘယ်သူ့ခွဲ၊ ခွဲမကွဲဘဲ၊ လက်တွဲ ပူးပေါင်း၊ နှစ်သောင်းသိန်းချီ၊ ချစ်ကြည် မည်ဟု” စာသားအတိုင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ထာဝရချစ်ကြည်ရင်းနှီးမှု တည်တံ့နေပေမည်ဟု ယုံကြည်ရင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ (၉၄)နှစ်မြောက် ကာလမှသည် နောင်နှစ်ပေါင်းများစွာတည်တံ့ကာ ကမ္ဘာကြီး၏ ကောင်းကျိုးဟူသမျှတွေကို ဆောင်ရွက်နိုင်ပါ စေကြောင်း ဆန္ဒပြုလိုက်ရပါတော့၏။

□ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၄) နှစ်မြောက် ခရီးတာကာလအတွင်း အရေအတွက် ကြီးမားသော တပ်မတော်မှ အရည်အသွေးမြင့်မားသော တပ်မတော်ဖြစ်ရေး၊ လူအင်အားအဓိကထား ခြင်းမှ အသိပညာအဓိကထားရေးကို ပြောင်းလဲတည်ဆောက်နိုင်ခဲ့သဖြင့် ကမ္ဘာ၌ အင်အားကြီးမားသည့် စွမ်းဆောင်မှုရှိသော တပ်မတော်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပေသည်။

ဂျပန်နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ပေးပို့

တိုကျို၊ ဩဂုတ် ၁

ဂျပန်နိုင်ငံမှ ပေးပို့လိုက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအသုတ်ကို သီရိလင်္ကာနိုင်ငံမှ လက်ခံရရှိခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူဘောင်အောက်မှတစ်ဆင့် ၎င်းကာကွယ်ဆေးများ ပေးပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း အင်န်အိတ်ချီကေ သတင်းတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံသည် ကိုဗစ်အစီအစဉ်မှတစ်ဆင့် အစိုးရကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ အက်စ်ထရာဇီကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၁ သန်း ပေးပို့သွားရန် စီစဉ်ထားသည်။ ထိုထဲမှ သီရိလင်္ကာနိုင်ငံသို့ ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ပေးသွားမည်ဖြစ်သည်။

ပထမဆုံးအသုတ်အဖြစ် ကာကွယ်ဆေးပေါင်း ခုနစ်သိန်းကို သီရိလင်္ကာနိုင်ငံရှိ အကြီးဆုံး မြို့ဖြစ်သည့် ကိုလံဘိုမြို့သို့ ဩဂုတ် ၂၁ ရက်တွင် ပေးပို့ခဲ့သည်။ ကျန်းမာရေးဝန်ကြီး ပါဗီသရာ ဝန်နီရာဝန်ချီက ကာကွယ်ဆေးများ လက်ခံရရှိသည့်အတွက် ဂျပန်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။



အက်စ်ထရာဇီကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများ။

နယူးဇီလန်နိုင်ငံ၌ ကာကွယ်ဆေးအစုလိုက် ထိုးနှံ

အော့ကလန်၊ ဩဂုတ် ၁

နယူးဇီလန်နိုင်ငံ မန်နူဂျီမြို့နှင့် အော့ကလန်တောင်ပိုင်းတို့တွင် တစ်နေ့လျှင် လူဦးရေ ၅၀၀၀ ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်၍ အစုလိုက် ကာကွယ်ဆေးထိုးနှံမှု စတင်နေပြီဟု သိရသည်။

ယခုသီတင်းပတ် အစောပိုင်း မှစတင်ကာ လူဦးရေအများအပြားကို ကာကွယ်ဆေး ထိုးနှံပေးမှု စတင်ခဲ့သည်။ သုံးရက်အတွင်း လူပေါင်း ၁၆၀၀၀ ကို ကာကွယ်ဆေး ထိုးပေးရန် ရည်ရွယ်ထားသည်။ အချိန်တိုအတွင်း လူဦးရေများကို လုံခြုံစိတ်ချစွာဖြင့် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ထားသည်ဟုလည်း အော့ကလန် ကျန်းမာရေး ဘုတ်အဖွဲ့က ပြောသည်။



ကာကွယ်ဆေးထိုးနှံမှုခံယူရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်။

ဆေး ထိုးပေးနိုင်မှု နှေးကွေးခြင်းနှင့် စီးပွားရေးပြန်လည် နာလန်ထူနိုင်ရေးတို့အတွက်လည်း ဒေသခံကျွမ်းကျင်သူများက စိတ်ပူလျက်ရှိသည်။

ဆင်ဟွာ

တူရကီနိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၂၂၃၂ ဦး ထပ်မံတွေ့ရှိ

အင်ကာရာ၊ ဩဂုတ် ၁

တူရကီနိုင်ငံ၌ ဇူလိုင် ၃၁ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၂၃၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာ ၅၇၂၇၀၄၅ ဦးအထိ ရှိလာခဲ့သည်။

ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး နောက်ထပ်သေဆုံးသူဦးရေမှာလည်း ၇၉ ဦး တိုးလာရာ သေဆုံးသူစုစုပေါင်းမှာ ၅၁၃၂၂ ဦးအထိ ရှိလာခဲ့သည်။

တူရကီနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုစတင်ခဲ့ပြီး လူပေါင်း ၄၀ ဒသမ ၉၈ သန်းကို တစ်ကြိမ်ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။

ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသည့် အရေအတွက်မှာ ၂၇ ဒသမ ၂၆ သန်းရှိသည်ဟု သိရသည်။

ဆင်ဟွာ

အစွဲရောင်းနိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၂၄၈၄ ဦး ထပ်မံတွေ့ရှိ

ဂျေရုဆလင်၊ ဩဂုတ် ၁

အစွဲရောင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အစွဲရောင်းနိုင်ငံတွင် ဇူလိုင် ၃၀ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၂၄၈၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး တိုင်းပြည်အတွင်း စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာ ၈၇၃၈၂၇ ဦးရှိလာသည်ဟု သိရသည်။

သေဆုံးသူ နောက်ထပ် လေးဦးတိုးလာသည့်အတွက် သေဆုံးသူ စုစုပေါင်းမှာလည်း ၆၄၇၃ ဦး ရှိလာသည်။ စိုးရိမ်ရသည့် အခြေအနေရှိသည့် လူနာအရေအတွက်မှာ ၁၆၈ ဦးမှ ၂၀၁ ဦးသို့ တိုးလာခဲ့သည်။ နိုင်ငံအတွင်းပထမအကျော့ ဖိုက်ဇာကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာ ၅ ဒသမ ၇၈ သန်းရှိပြီး လူဦးရေစုစုပေါင်း၏ ၆၂ ရာခိုင်နှုန်းရှိသည်။

နှစ်ကြိမ်တိုင်တိုင် ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာမူ ၅ ဒသမ ၃၇ သန်းရှိသည်။ အစွဲရောင်းနိုင်ငံသည် ဗြိတိန်၊ ဂျော်ဂျီယာ၊ ဆိုက်ပရပ်စ်နှင့် တူရကီနိုင်ငံများသို့ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားသည်။

ယခင်ကလည်း အာဂျင်တီးနား၊ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ မက္ကဆီကို၊ ရုရှား၊ ဘီလာရုစ်၊ ဥစဘက်ကစ္စတန်၊ စပိန်နိုင်ငံတို့သို့ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားပြီးဖြစ်သည်။ ဆင်ဟွာ

မနီလာမြို့ကို ဩဂုတ် ၆ ရက်မှစတင်ကာ အသွားအလာပိတ်ဆို့ကန့်သတ်မှုအောက်တွင် ထားရှိမည်

မနီလာ၊ ဩဂုတ် ၁

ဖိလစ်ပိုင်အစိုးရသည် မနီလာမြို့ကို လာမည့်သီတင်းပတ်မှ စတင်ကာ တင်းကျပ်သည့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုအောက်တွင် ထားရှိမည်ဟု သိရသည်။

ဗီဇပြောင်းဒယ်လ်တာ ကူးစက်မှု များပြားလာသည့်အတွက် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ ၆ ရက်မှ ၂၀ ရက်အထိ အဆင့်လေး ကန့်သတ်ချက်အောက်တွင် မနီလာမြို့ကို ထားရှိမည်ဟု အာဏာပိုင်များက ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။

မနီလာမြို့ကို မတ်လအတွင်း မှစတင်ကာ တင်းကျပ်သည့် စည်းကမ်းများ အောက်တွင် ထားရှိခဲ့သည်။

နေ့စဉ်လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်နှင့် ဈေးဝယ်ရန်အတွက်မှလွဲ၍ ပြည်သူများကို နေအိမ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ထားသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် လူဦးရေ

အနည်းဆုံးဖြင့်သာ လုပ်ကိုင်ရမည်ဖြစ်သည်။ အဆိုပါ ကြေညာချက်မှာ ပြည်သူများကို ထိခိုက်စေသော်လည်း ဒယ်လ်တာကူးစက်မှုကို ဖြတ်တောက်နိုင်ရေးအတွက် ယခုလို ပြုလုပ်ခြင်းဖြစ်သည်ဟု အတွက်မှာ ၈၅၆၂ ဦးအထိ ရှိလာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီရက်ပိုင်းအတွင်း ကူးစက်မှုများ ပိုမို တိုးပွားလာခဲ့ရသည်။ အင်န်အိတ်ချီကေ



မနီလာမြို့၌ သွားလာလှုပ်ရှားနေကြသူများကို တွေ့ရစဉ်။


ပျော်ရွှင်လေ့လာ အင်္ဂလိပ်စာဖတ်ပရိသတ်အပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆန္ဒမွန်ကောင်းတောင်းလိုက်ပါတယ်။ ဒီတစ်ပတ်မှာလဲ Singular နဲ့ Plural Nouns နှစ်ခုအနည်းကိန်းနဲ့ အများကိန်းပုံစံ ပြောင်းလဲတာတွေကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ နမူနာဝါကျတွေနဲ့ ဆက်လက်ရှင်းလင်း ဖော်ပြပေးထားပါတယ်။ ပြီးတော့လည်း ဗဟုသုတအလို့ငှာ လက်တင်နဲ့ ဂရိကဆင်းသက်လာတဲ့ စကားလုံးတွေကို အနည်းကိန်းနဲ့အများကိန်း ပြောင်းလဲပုံတွေနဲ့တကွ ဆက်လက်ဖော်ပြပေးသွားဦးမှာပါ။ ဒါ့အပြင် စကားပြောခန်းမှာလည်း “Shortest way to talk about dislikes” ကို နမူနာဝါကျများ၊ စကားပြောခန်းများ၊ ရှင်းလင်းချက်များနဲ့ ဝေဝေဆာဆာ ဖော်ပြပေးထားပါတယ်။ Vocabulary အခန်းမှာလည်း နေ့စဉ်ဘဝမှာအသုံးများတဲ့ ကြိယာတွေကို ရှင်းလင်းချက်များ၊ နမူနာဝါကျများနဲ့ ဖော်ပြပေးထားပါတယ်။ ဖတ်မှတ်လေ့လာခြင်းအားဖြင့် အင်္ဂလိပ်စာဗဟုသုတများတိုးပွားလာမယ်လို့ ယုံကြည်မိပါတယ်။ စဉ်ဆက်မပြတ်လေ့လာဖတ်ရှုကြဖို့တိုက်တွန်းရင်း ကိုဗစ်-၁၉ ကာလမှာ ကျန်းမာရေးရရှိကြဖို့ နှိုးဆော်လိုက်ပါတယ်။

(ယခင်အပတ်မှအဆက်)

GRAMMAR
Basic to Pre-Intermediate

12. တချို့တွေ့နေကျဗဟုသုတပေါင်းစပ်နာမ် Compound Noun များကို အနည်းမှအများပြောင်းရာတွင် ပင်မစကားလုံးနေရာကိုကြည့်၍ “s” ပေါင်းထည့်ပေးရမည်။ ဥပမာ။

- brother-in-law (ယောက်ဖ၊ ခဲအို၊ မတ်၊ မယားညီအစ်ကို)
- brothers-in-law (ယောက်ဖများ၊ ခဲအိုများ၊ မတ်များ၊ မယားညီအစ်ကိုများ)
- son-in-law (သမက်)
- sons-in-law (သမက်များ)
- maid-servant (မိန်းမအိမ်ဖော် (သို့) အစေခံ)
- maid-servants (မိန်းမအိမ်ဖော် (သို့) အစေခံများ)
- man-servant (ယောက်ျားအစေခံ)
- man-servants (ယောက်ျားအစေခံများ)
- fisherman (တံငါသည်)
- fishermen (တံငါသည်များ)
- mouse-trap (ကြွက်ထောင်ချောက်)
- mouse-traps (ကြွက်ထောင်ချောက်များ)
- step-mother (မိထွေး)
- step-mothers (မိထွေးများ)
- step-father (ပထွေး)
- step-fathers (ပထွေးများ)



- step-sister (ဖအေတူမအေကွဲ (သို့) မအေတူဖအေကွဲ ညီမ၊ နမူနာ အစ်မ)
- step-sisters (ဖအေတူ မအေကွဲ (သို့) မအေတူဖအေကွဲ ညီမများ၊ နမူနာများ၊ အစ်မများ)
- step-daughter (လင်ပါ (သို့) မယားပါသမီး)
- step-daughters (လင်ပါ (သို့) မယားပါသမီး)
- step-son (လင်ပါ (သို့) မယားပါသား)
- step-sons (လင်ပါ (သို့) မယားပါ သားများ)
- step-child (လင်ပါ (သို့) မယားပါသား၊ သမီး)
- step-children (လင်ပါ (သို့) မယားပါသား၊ သမီးများ)
- mother-in-law (ယောက်မ)
- mothers-in-law (ယောက်မများ)
- father-in-law (ယောက်ဖထီးများ)
- fathers-in-law (ယောက်ဖထီးများ)
- passer-by (လမ်းသွားလမ်းလာ)
- passers-by (လမ်းသွားလမ်းလာများ)
- pick-pocket (ခါးပိုက်နှိုက်)
- pick-pockets (ခါးပိုက်နှိုက်များ)
- arm-chair (လက်တင်ကုလားထိုင်)

- arm-chairs (လက်တင်ကုလားထိုင်များ)
- 13. တချို့ Noun များကို အမြဲတမ်းအများကိန်းပုံစံပဲ သုံးသည်။ ဥပမာ။
- scissors = ကတ်ကြေး
- spectacles = မျက်မှန်
- pliers = ပလာယာ
- trousers = ဘောင်းဘီရှည်
- pincers = သံနုတ်၊ ကြေးနုတ်၊ မွေးညှပ်၊ ဇာဂနာ
- tongs = ညှပ်
- shears = စည်းရိုးညှပ်ကတ်ကြေး
- shorts = ဘောင်းဘီတို
- clothes = အဝတ်အထည်
- measles = ဝက်သက်
- small-pox = ကျောက်ရောဂါ
- draughts = ကျားကစားစရာ
- billiards = ဘီလီယက်ကစားစရာ

(ဆက်လက်ဖော်ပြပါမည်)

VOCABULARY

1. **dress up** = ဝတ်ကောင်းစားလှ ဝတ်ဆင်သည်။
Thuzar **dressed up** for the presentation.
2. **fill up** = အပြည့်ဖြည့်သည်။
Bruce **filled** his wine glass **up**. Or Bruce **filled up** his wine glass.
3. **find out** = ရှာဖွေသည်။
Let me know when you **find out** the answer.
4. **clean up** = သန့်ရှင်းသည်။
John **cleaned** the living room **up**. Or John **cleaned up** the living room.
5. **call off** = ဖျက်သိမ်းသည်။
We **called** the party **off**. Or We **called off** the party.

CONVERSATION

Shortest way to talk about dislikes

I'm not (very) fond of ...
I'm not (very) keen on ...
...doesn't appeal to me
I'm not mad about ...
I dislike ...
I don't (much) like ...
I hate ...
I detest ...
I loathe ...
I can't stand ...

တစ်ယောက်ယောက်၊ တစ်ခုခုကို ကိုယ်မကြိုက်တဲ့ အကြောင်းပြောရင်၊ သဘောမကျတဲ့အကြောင်းပြောရင်

I dislike ...
I **dislike** James and I wish I didn't have to work with him.

ဘာသာစကားရှုထောင့်

တစ်ယောက်ယောက်၊ တစ်ခုခုကို သိပ်မကြိုက်တော့ဘူး ဆိုရင်တော့ **dislike** ကို **thoroughly** နဲ့ တွဲပြီးပြောရပါတယ်။ ဥပမာ။

I **thoroughly dislike** convenience food. I eat a lot of fresh food and vegetables.

နောက်တစ်မျိုးကိုယ်မကြိုက်တဲ့အကြောင်းပြောရင်

I don't like ...
I **don't like** driving.

ဘာသာစကားရှုထောင့်

တစ်ယောက်ယောက်၊ တစ်ခုခုကို သိပ် မကြိုက်တော့ဘူး ဆိုရင် **I don't like** ကို **very much**, **really** နဲ့ **much** တို့နဲ့ တွဲပြီးပြောရပါတယ်။ ဥပမာ။

I **don't like** swimming **very much**, but I do it because it's good exercise./ I **don't really like** golf, but I play with my friends sometimes./ I **don't much like** Sue.

Apart from anything else, she's so conceited.

ဒီတစ်ခါကိုယ်မကြိုက်တဲ့အကြောင်းပြောရင် **I hate** ကို သုံးနိုင်ပါတယ်။

I **hate** this kind of junk food. I'm going to get some food.

ဘာသာစကားရှုထောင့်

တစ်ယောက်ယောက်တစ်ခုခုကို အရမ်းမကြိုက်ရင်တော့ **I hate** ကို **really**, **absolutely** တို့နဲ့ တွဲသုံးပြီးပြောရပါတယ်။ ဥပမာ။

I **really hate** Mark for what he did to my mother.

I **absolutely hate** this flat. I'm going to find somewhere else as soon as possible.

ကိုယ်မကြိုက်တဲ့အကြောင်းကို နောက်ပုံစံတစ်မျိုးပြောချင်ရင်တော့ **I detest** နဲ့ သုံးပါတယ်။

I **detest** this wet weather. I'm longing for some sunshine.

ဘာသာစကားရှုထောင့်

တစ်ခါတစ်ရံမှာ **detest** ကို **really** သို့မဟုတ် **absolutely** နဲ့ ပေါင်းပြီး ကိုယ်သိပ်မကြိုက်တဲ့အကြောင်း ပြောနိုင်ပါတယ်။ ဥပမာ။



I **really detest** mushroom soup, but Mary had made it specially for me and I felt that I had to eat it.

I **absolutely detest** this kind of music.

နောက်တစ်ခါ ကိုယ်မကြိုက်တဲ့အကြောင်းပြောရင် **I loathe** ကို သုံးပါတယ်။

I **loathe** that colour. I would never wear it.

ဘာသာစကားရှုထောင့်

တစ်ခုခုတစ်ယောက်ယောက်ကို သိပ်မကြိုက်တဲ့ အကြောင်းပြောရင် **I loathe** ကို **really** သို့မဟုတ် **absolutely** နဲ့ တွဲသုံးပါတယ်။ ဥပမာ။

I **absolutely loathe** beer. Can I have a glass of wine, please?

I **really loathe** my stepmother. She's very unkind to me when my father's not there.

I **can't stand** ကိုလည်း တစ်ခုခု တစ်ယောက်ယောက်ကို ကိုယ်လုံးဝမကြိုက်တဲ့အခါသုံးပါတယ်။ တစ်ခါတစ်ရံမှာ တကယ်ကို လုံးဝမကြိုက်တဲ့အခါ **really** ကို ပေါင်းထည့်ပြီး သုံးနိုင်ပါတယ်။ ဥပမာ။

I **can't stand** this kind of comedy show.

I **really can't stand** Mary's new boyfriend.

တစ်ယောက်ယောက်တစ်ခုခုကို ကိုယ်သဘောမကျတဲ့အခါ **I'm not fond of** ကိုလည်း သုံးပါတယ်။

I'm **not fond of** the country. I just come here to visit my parents.

ဘာသာစကားရှုထောင့်

တစ်ယောက်ယောက်တစ်ခုခုကို ကိုယ်လုံးဝသဘောမကျ ရင်တော့ I'm not fond of ကို Adverbs တွေဖြစ်တဲ့ **very**, **particularly** သို့မဟုတ် **especially** နဲ့ တွဲသုံးပြီး ပြောနိုင်ပါတယ်။ ဥပမာ။

I'm **not very fond of** swimming, but it's good exercise.

I'm **not particularly fond of** him, but I've invited him

because he's Sue's latest boyfriend.

နောက်တစ်ခါ တစ်ခုခုတစ်ယောက်ယောက်ကို ကိုယ်သဘောမကျရင် **I'm not keen on** နဲ့ သုံးပါတယ်။

I'm **not keen on** pantomime, although I take my grandchildren to one every Christmas.

ဘာသာစကားရှုထောင့်

တစ်ခုခုတစ်ယောက်ယောက်အပေါ် လုံးဝသဘောမကျ ရင်တော့ I'm not keen on ကို Adverbs တွေဖြစ်တဲ့ **very**, **particularly** နဲ့ **especially** တို့ကို တွဲသုံးနိုင်ပါတယ်။

I'm **not very keen** on historical novels. I'm reading this one because I've got nothing else to read.

I'm **not especially keen on** Arthur, but I'll go to the concert with you.

I'm **not mad about** ကို သုံးပြီးတော့လည်း ကိုယ်သဘောမကျတဲ့အကြောင်းပြောလိုရပါသေးတယ်။ ဒီပြောဟန်ကိုတော့ အရပ်သုံးနဲ့ ဗန်းစကားလိုမျိုးလည်း သုံးပါတယ်။

I'm **not mad about** seafood, but I'll come to the fish restaurant with you.

Choosing a dress

Sue: Meg and I are going to choose my bridesmaid's dress today. I can wear something that suits me. Meg is mad about pale lemon, but I look insipid in it and I **thoroughly dislike** it. I **can't stand** pale blue either.

Mary: It sounds as though you and Meg might find it difficult to agree.

Sue: I wouldn't be surprised, but I'm paying for my own dress and I don't see why I should have to wear a colour I **loathe**. I **would detest** the dress and never wear it again. That would be a waste of money. I **dislike** doing that.

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၁ နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးအကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထား

သည့် ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့်

ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဩဂုတ် ၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၅၅၂ ခု၊ Test Kit ၁၅၀၀၀ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ်ငါးစီးဖြင့်



Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။



၉၅ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ခုနစ်တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၃၀၆ ခု၊ နှာခေါင်းစည်း (Mask) တန် ၄၀ တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၂၃ ခုမှ ယာဉ်စီးရေ ၃၆ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။ တစ်နိုင်လုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်

ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ဩဂုတ် ၁ ရက်အထိ ယာဉ်စီးရေ ၇၈၅ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၈၂၂ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၅၇၅ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၇၅၄၅ ခု၊ Test Kit ၃၃၇၈၇၈ ခု၊ နှာခေါင်းစည်း (Mask) ၁၁၄၅ တန်၊

သတင်းစဉ်

မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသူများကို လက်ပစ်ဗုံးဖောက်ခွဲ၍ အကြမ်းဖက် ဒဏ်ရာရရှိသူများအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေး

နေပြည်တော် ဩဂုတ် ၁ နိုင်ငံတော်မှ ပြည်သူ့လူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးလုပ်ငန်းများတွင် အရေးအကြီးဆုံးဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုင်ငံအဝန်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုကဲ့သို့ ပြည်သူ့လူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေး ဆောင်ရွက်ပေးနေမှုအပေါ် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံသည့် အစွန်းရောက်များက ဆန်ကောလောက်ပင်ဇောက်မနက်သည့်အကြံအစည်ဖြင့် ပြည်သူ့လူထုကို ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်

ရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်းဖက်သူတစ်ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် လာရောက်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကာကွယ်ဆေးထိုးနှံနေသူများအနက် ဦးညွှန်လှိုင်(၁) ဦးမြဒင်၊ ဦးနန်းဝင်း(၁)ဦးသိန်းဆွေတို့တွင် ဗုံးစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများနှင့် ဦးသိန်းလွင်(၁) ဦးချစ်ဆွေတွင် ဗုံးစထိမှန်(စိုးရိမ်ရ) ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးနေသူ ဒေါ်သီရိသော်သော်(၁)ဦးနန်းဝင်း၌

လည်း (စိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပြည်သူ့လူထုကို ပစ်မှတ်ထား၍ အကြမ်းဖက်ဗုံးဖောက်ခွဲမှုကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေဖော်ထုတ်လျက် ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ် အကြမ်းဖက်သမား၏ သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ကူညီကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်



မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် သီရိမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းတွင် ငွေကျပ် ၂ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ



နေပြည်တော် ဩဂုတ် ၁ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် သီရိမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းတွင် ငွေကျပ် ၂ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ စစ်ဆေးဖော်ထုတ် ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် သတင်းအရ အမရပူရမြို့နယ် သီရိမင်္ဂလာကုန်တင်ယာဉ်ရပ်နား စခန်းတွင် ရန်နိုင်ဦး(၂၅နှစ်) မောင်းနှင်ပြီး ကျော်သက် (၂၆နှစ်) လိုက်ပါလာသည့် Nissan Canter အမျိုးအစား ခြောက်ဘီးကုန်တင်ယာဉ်ကို စောင့်ကြည့်နေစဉ်

ဆိုင်ကယ်ဖြင့် ရှေ့ပြေးလိုက်ပါလာသည့် သက်မောင်မောင်ချမ်း(ခ) ကျော်ရဲအောင်(၃၈နှစ်)နှင့် မန္တလေးတွင် မူးယစ်ဆေးဝါးများ လက်ခံမည့်သူ ဝင်းမင်းသန့်(ခ)ဂျပန်ကြီး(၂၈နှစ်)တို့ ရောက်ရှိလာသဖြင့် ၎င်းတို့ကိုထိန်းသိမ်းပြီး ကွန်တိန်နာ မော်တော်ယာဉ်ကို ဖွင့်ဖောက်စစ်ဆေးရာ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၈ ဘီလီယံကျော်

တန်ဖိုးရှိ ဘိန်းဖြူ ၃၈ ဒသမ ၀၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ

(၂၉)ကြိမ်မြောက် ကျပ်၁၀၀၀တန်ထိပေါက်စဉ် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့ အခမဲ့ထုတ်ဝေသည်

အထူးဆုကြီး ကျပ်သိန်း (၅၀၀၀)ဆု

ဂ - ၆၃၃၆၆၁

အထူးဆုကြီး ကျပ်သိန်း (၁၀၀၀)ဆု

မရောင်းရ ထိလက်မှတ်များမှ ပေါ်ထွက်လာသောဆုမဲ စုစုပေါင်းတန်ဖိုး(ဘဏ္ဍာသိမ်းကျပ်သိန်း ၂၅၀၀ မှ အပါအဝင်)အား ပြန်လည်အစားထိုးဖွင့်လှစ်ပေးသည့် ကျပ်သိန်း(၁၀၀၀)ဆု (၁)ဆု ဃ - ၅၇၄၁၅၀

ဆုတစ်ဆုချင်းကျပ်သိန်း(၅၀၀)ဆုများ

ဈ - ၉၇၃၂၀၃

မရောင်းရ ထိလက်မှတ်များမှ ပေါ်ထွက်လာသောဆုမဲ စုစုပေါင်းတန်ဖိုး (ဘဏ္ဍာသိမ်း ကျပ်သိန်း ၂၅၀၀ မှ အပါအဝင်) အား ပြန်လည် အစားထိုးဖွင့်လှစ်ပေးသည့် ကျပ်သိန်း(၅၀၀)ဆု (၁) ဆု

ဆ - ၉၃၇၅၇၁

ဆုတစ်ဆုချင်းကျပ်သိန်း(၂၀၀)ဆုများ

ဈ - ၄၂၂၄၇၃
စ - ၆၀၇၆၆၇

ဆုတစ်ဆုချင်းကျပ်သိန်း(၁၀၀)ဆုများ

င - ၂၅၀၇၀၈
ဇ - ၃၈၄၁၇၂
င - ၇၆၃၁၇၁

ဆုတစ်ဆုချင်း ကျပ်သိန်း(၅၀)ဆုများ

က - ၁၁၄၇၅၁
ခ - ၈၁၃၀၃၆

ဆုတစ်ဆုချင်း ကျပ်သိန်း(၂၀)ဆုများ

ဂ - ၁၇၅၂၇၁
ည - ၂၄၅၅၇၇
ခ - ၃၅၁၈၈၅
ဇ - ၄၈၆၄၈၄
ဃ - ၈၃၂၇၆၀

ဆုတစ်ဆုချင်း ကျပ်(၁၀)သိန်းဆုများ

ဆ - ၂၂၄၆၂၅ ခ - ၆၇၉၀၄၄ ည - ၉၆၈၄၂၈
ည - ၄၄၆၃၅၃

မရောင်းရ ထိလက်မှတ်များမှ ပေါ်ထွက်လာသောဆုမဲ စုစုပေါင်းတန်ဖိုး (ဘဏ္ဍာသိမ်း ကျပ်သိန်း ၂၅၀၀ မှ အပါအဝင်) အား ပြန်လည်အစားထိုး ဖွင့်လှစ်ပေးသည့် ကျပ်(၁၀)သိန်း (၁)ဆု

ခ - ၃၈၂၄၄၀

ဝေဝေဆာဆာပဒေသာ

ကျပ်(၃)သိန်းဆုများ

စ - ၄၇၁၀၄
ဈ - ၅၂၇၇၇
ဆ - ၉၃၁၆၅

အကွရာနှင့်ရှေ့ဂဏန်း(၅)လုံးအစဉ်လိုက်တူ - ကျပ်(၃)သိန်း

ဝေဝေဆာဆာပဒေသာ

ကျပ်(၂)သိန်းဆု

က - ၁၂၈၀

အကွရာနှင့်ရှေ့ဂဏန်း(၄)လုံးအစဉ်လိုက်တူ - ကျပ်(၂)သိန်း

ဝေဝေဆာဆာပဒေသာ

ကျပ်(၁)သိန်းဆုများ

ဈ - ၅၅၃
ဂ - ၇၆၄

အကွရာနှင့်ရှေ့ဂဏန်း(၃)လုံးအစဉ်လိုက်တူ - ကျပ်(၁)သိန်း

ဝေဝေဆာဆာပဒေသာကျပ်(၅)သောင်းဆုများ

မရောင်းရ ထိလက်မှတ်များမှ ပေါ်ထွက်လာသောဆုမဲ စုစုပေါင်းတန်ဖိုး(ဘဏ္ဍာသိမ်း ကျပ်သိန်း ၂၅၀၀ မှ အပါအဝင်)အား ပြန်လည် အစားထိုးဖွင့်လှစ်ပေးသည့် ကျပ်ငါးသောင်း (၂)ယူနစ်

ည - ၁၄ ဆ - ၄၀

အကွရာနှင့်ရှေ့ဂဏန်း(၂)လုံးအစဉ်လိုက်တူ ကျပ်(၅)သောင်း

ဘဏ္ဍာသိမ်းရငွေကျပ်သိန်း(၂၅၀၀)မှ ချီးမြှင့်သောဆုမဲများ

ဆုတစ်ဆုချင်း ကျပ်(၁၀)သိန်းဆုများ

စ - ၂၀၆၃၈၁ င - ၅၃၁၂၅၅ ခ - ၆၂၇၈၅၅ ဂ - ၈၁၃၂၂၃

ဝေဝေဆာဆာပဒေသာ ကျပ်(၂)သိန်းဆုများ

ဂ - ၈၈၄၈
က - ၈၉၆၁

အကွရာနှင့်ရှေ့ဂဏန်း(၄)လုံးအစဉ်လိုက်တူ - ကျပ်(၂)သိန်း

ဝေဝေဆာဆာပဒေသာ ကျပ်(၃)သိန်းဆုများ

ဂ - ၂၅၈၄၆ င - ၇၄၆၂၁

အကွရာနှင့်ရှေ့ဂဏန်း(၅)လုံးအစဉ်လိုက်တူ - ကျပ်(၃)သိန်း

ဝေဝေဆာဆာပဒေသာ ကျပ်(၁)သိန်းဆုများ

က - ၁၆၃
ဆ - ၅၁၃

အကွရာနှင့်ရှေ့ဂဏန်း(၃)လုံးအစဉ်လိုက်တူ - ကျပ်(၁)သိန်း

၁။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင်ကျင်းပသည့် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် (၂၉) ကြိမ်မြောက် ကျပ်(၁၀၀၀)တန်အတွက် ဆုမဲ (၄၅၅၃) ဆု ဖွင့်လှစ်ပေးခဲ့ပါသည်။
၂။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် ဖွင့်လှစ်မည့် အကြိမ်(၃၀)မြောက်ကျပ်(၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ဖြန့်ဝေရောင်းချပေးမည့် အကွရာများမှာ (က) အကွရာ မှ (ည) အကွရာထိ အကွရာ (၁၀)လုံး ဖြစ်ပါသည်။
၃။ (၂၉)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် ဆုမဲများအနက် ကျပ် (၁၀)သိန်းနှင့်အထက်ဆုမဲများအား ထိဆွေ ထုတ်ပေးခြင်းကို (၂-၈-၂၀၂၁)ရက်နေ့မှစ၍ စတင်၍ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ဆုမဲများအား ထိဆွေ ထုတ်ပေးခြင်းကို (၉-၈-၂၀၂၁)ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း/မိတ္တူ၊ အိမ်ထောင်စာရင်း မူရင်း/မိတ္တူ၊ (၆)လအတွင်းရိုက်ကူးထားသည့် လိုင်စင်ဓာတ်ပုံ(၃)ပုံ တင်ပြရန် လိုအပ် ပါသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ

အောင်ဘာလေသိန်းထိပေါက်စဉ်အား www.ird.gov.mm တွင် ကြည့်ရှုထုတ်ယူနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

၁။ နိုင်ငံရေး

- (က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊
- (ဂ) လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက် လိုက်နာကျင့်သုံးရေး၊

၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊
- (ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန် များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေး၊

၃။ လူမှုရေး

- (က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊
- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
- (ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
 အမိန့်အမှတ် ၁၅၂ / ၂၀၂၁
 ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
 (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

- ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ပါပုဂ္ဂိုလ်များပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉-၂-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ပါသည် -
 - (က) ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
 - (ခ) ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
 - (ဂ) ပြည်ထောင်စုဝန်ကြီးများ၊
 - (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊

- (င) အမြဲတမ်းအတွင်းဝန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး။
- ၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -
 - (က) နိုင်ငံတော်ဝန်ကြီးချုပ်၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
 - (ခ) ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
 - (ဂ) ပြည်ထောင်စုဝန်ကြီးများ၊
 - (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊
 - (င) အမြဲတမ်းအတွင်းဝန်၊ အိမ်စောင့်အစိုးရအဖွဲ့ရုံး။

အမိန့်အရ

အောင်လင်းဒွေး
 ဒုတိယဗိုလ်ချုပ်ကြီး
 အတွင်းရေးမှူး



နေပြည်တော်ကောင်စီနယ်မြေအတွင်း

ဦးတည်အုပ်စုများနှင့် ဦးစားပေးအစဉ်များအလိုက်

ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

နေပြည်တော် ဩဂုတ် ၁
 နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ မြို့နယ်များ အလိုက် စုရပ်နေရာများခွဲ၍ ဦးတည်အုပ်စုများနှင့် ဦးစားပေးအစဉ်များအလိုက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
 စာမျက်နှာ ၁၄ ကော်လံ ၁ □

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
 အမိန့်ကြော်ငြာစာအမှတ် (၂၂၀ / ၂၀၂၁)
 ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
 (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း

အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နှစ်ကြိမ် သတ်မှတ် ပေးခဲ့ပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိအား (ထူးခြားသည့်အခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်း နိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်ကြေညာလိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
 ဒုတိယဗိုလ်ချုပ်ကြီး
 အတွင်းရေးမှူး